

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်  
နိုင်ငံတော် သံသမဟာနာယကအဖွဲ့

ပရိယတ္တိ ပညာရေးစီမံကိန်း

စနစ်သစ် ပထမပြန် စာမေးပွဲ

ပထမလက်တန်း အတွက်

# ကောက်ခွတ်ချက် ပါဠိများ နိဿယ



ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်  
သာသနာရေး ဦးစီးဌာန၊ ပုသိမ်တိုက်

သာသနာ ၂၅၃၀

ကောဇာ ၁၃၄၈

ခရစ် ၁၉၈၆


ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်  
နိုင်ငံတော် သံသမဟာနာယကအဖွဲ့

ပရိယတ္တိ ပညာရေးစီမံကိန်း

စနစ်သစ် ပထမပြန် စာမေးပွဲ

ပထမလက်တန်း အတွက်

ကောလိပ်တိုက်ချက် ပါဠိများ  
နိဿယ



ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်  
သာသနာရေး ဦးစီးဌာန၊ ပုသိမ်တိုက်

သာသနာ ၂၅၃၀

ကောလာ ၁၃၄၈

ခရစ် ၁၉၈၆

F.A

ပထမအကြိမ်

အုပ်စု ၁၀၀၀၀

၁၉၈၆ - ခု၊ ဇွန်လ

ရန်ကုန်မြို့၊ ကမ္ဘာအေး သာသနာရေး ဦးစီးဌာနအတွက်

ဦးချစ်သိမ်း

သင်္ဃာတိုက် (၀၃၃၂၀)

အမှတ် ၁၄၈-၂၂ လမ်း၊ ၁၂-ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ပုဏ္ဏား

သာသနာရေးဦးစီးဌာနပုဏ္ဏား

ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်မောင်

(မှတ်ပုံတင်အမှတ် ၀၂၅၂၇) က ထုတ်ဝေသည်။

ပထမလတ်တန်း အတွက်

# ကောက်နုတ်ချက်ပါဠိများ နိဿယ

## မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	နိဒါန်း (ကောက်နုတ်ချက် ပါဠိများ နိဿယ ထုတ်ဝေခြင်းအကြောင်း)	.... [ ၀ ]
၂။	ပဏာမာသီသ ဂါထာ	.... ၁
၃။	ဝိနယပိဋက မဟာဝဂ္ဂပါဠိတော် ဇီဝကဝတ္ထု နိဿယ	.... ၂
၄။	ဝိနယပိဋက မဟာဝဂ္ဂပါဠိတော် ဂိလာနဝတ္ထု နိဿယ	.... ၁၁
၅။	မဇ္ဈိမနိကာယ် မူလပဏ္ဏာသ ပါဠိတော် မေဗဒါယာဒသုတ္တ နိဿယ	.... ၁၅
၆။	သံယုတ္တနိကာယ် သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် မာနတ္ထဒ္ဓသုတ္တ နိဿယ	.... ၂၂
၇။	သံယုတ္တနိကာယ် သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် သုသိမသုတ္တ နိဿယ	.... ၂၇
၈။	အင်္ဂုတ္တရနိကာယ် ကေကနိပါတ် ပါဠိတော် ဝီရိယာရမ္ဘာဒိဝဂ္ဂ နိဿယ	.... ၃၀

[ ၉ ]

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၉။	အင်္ဂုတ္တံရ နိကာယ် ဒုကနိပါတ် ပါဠိတော် ဥပညာတသုတ္တံ နိဿယ	.... ၃၃
၁၀။	ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိတော် ပုပ္ဖဝဂ္ဂပါဠိ နိဿယ	.... ၃၅
၁၁။	ခုဒ္ဒကနိကာယ် ဇာတက အဋ္ဌကထာ ဧကက နိပါတ် သတဓမ္မ ဇာတကဝဏ္ဏနာ နိဿယ	.... ၄၂
၁၂။	ခုဒ္ဒကနိကာယ် ဇာတက အဋ္ဌကထာ ဒုကနိပါတ် ကုဋ္ဌဝါဏီဇ ဇာတကဝဏ္ဏနာ နိဿယ	.... ၅၁

\* \* \*

# ကောက်နုတ်ချက် ပါဠိများ နိဿယ

## နိဒါန်း

ကမ္ဘာ လောကကြီးအတွင်း၌ အခြေအနေအရပ်ရပ်တို့သည် အမြဲ မပြတ် ပြောင်းလဲလျက်ရှိနေကြ၏။ အချို့က ဆုတ်ယုတ် ညံ့ဖျင်း သော အားဖြင့် ပြောင်းလဲကြ၍၊ အချို့ကမူ တိုးတက် ကောင်းမွန်သောအား ဖြင့် ပြောင်းလဲကြလေသည်။

မြန်မာနိုင်ငံတွင် ၁၃၄၂-ခုနှစ်၊ (၁၉၀၀-ခုနှစ်) ဝယ် ထေရဝါဒ ဗုဒ္ဓမြတ်စွာ သာသနာတော် ဖက်၌ နိုင်ငံတော်အစိုးရ၏ ကူညီပံ့ပိုးမှုကို အားပြုရ၍ တိုးတက်ကောင်းမွန်သော ပြောင်းလဲမှုကြီး တစ်ခု အံ့ဩ လောက်စွာ ဖြစ်ပေါ်လာခဲ့ပေသည်။

မည်သည့်နှစ် မည်သည့်ကာလကမျှ ညီညွတ်အောင်စုစည်း၍မရခဲ့သော မြန်မာနိုင်ငံတဝန်းလုံးရှိ သာသနာ့ဝန်ထမ်း ရဟန်း သံဃာတော်များ သည် ၁၃၄၂-ခုနှစ် (၁၉၀၀-ခုနှစ်)နယ်နိမိတ်လွှဲ စည်းလုံးညီညွတ်မှုကို ရရှိကြ၍ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီးကို ရန်ကုန်မြို့ ကမ္ဘာ အေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီးအတွင်း၌ စနစ်တကျ ကျင်းပနိုင်ခဲ့ ကြပေသည်။

ယင်း ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီးက ပရိယတ္တိပညာ ချေးစီမံကိန်းကို-

- ၁။ ကိုယ်ကျင့်တရား ပိုမိုကောင်းမွန်စေခြင်း၊
- ၂။ ပိဋကတ်ကျမ်းဂန် နှံ့စပ်စေခြင်း၊
- ၃။ ပါဠိဘာသာ တတ်မြောက် ကျမ်းကျင်စေခြင်း၊
- ၄။ မြန်မာစာပေ အရေးအသား တော်စေခြင်း၊

ဟူသော မူ ၄-ချက်နှင့်တကွ ချမှတ်လျက် နိုင်ငံဘော်သံဃမဟာနာယက အဖွဲ့ကြီးကို ဖွဲ့စည်း ပေးခဲ့ပေသည်။

နိုင်ငံသော်သံဃမဟာနာယကအဖွဲ့သည် အစည်းအဝေးကြီးက ချမှတ် ထားသော ပရိယတ္တိပညာရေးစီမံကိန်းကို ၁၃၄၅-ခုနှစ် (၁၉၀၃-ခုနှစ်) မှစ၍ စနစ်သစ် ပထမပြန် စာမေးပွဲဟူသော နာမည်ဖြင့် ချမှတ် ထားသော မှုနှင့် အညီ အကောင်အထည် ဖော်ခဲ့ပေသည်။ ပရိယတ္တိ ပညာရေး စီမံကိန်း မှု ၄-ချက်ထဲမှ “ပိဋကတ်ကျမ်းဂန် နှံ့စပ်စေခြင်း” ဟူသော မှုအရ စနစ်သစ် ပထမပြန်စာမေးပွဲ ပထမလတ်တန်း ကဝိ-လက္ခဏာဘာသာအတွက် ပါဠိစာပေ ကောက်နုတ်ချက် ကျမ်းစာကို ပြဋ္ဌာန်း ပေးခဲ့လေသည်။

ယင်း ကျမ်းစာ၌ သင်္ဂါယနာ အကြောင်း၊ ပိဋကတ် အကြောင်း (အကျဉ်းချုပ်) နှင့် နိကာယ်အကြောင်း (အကျဉ်းချုပ်)တို့ကို မြန်မာ စာပေဖြင့် ထည့်သွင်းပြုစုထားသည့် အပြင်၊ ပိဋကတ်ကျမ်းဂန် နှံ့စပ်စေ ရန်အတွက် ဝိနယပိဋက မဟာဝဂ္ဂပါဠိတော်မှ ဇီဝက ဝတ္ထုပါဠိနှင့် ဂိလာနဝတ္ထုပါဠိ၊ မဇ္ဈိမ နိကာယ် မူလပဏ္ဏာသပါဠိတော် မူလပရိယာယ ဝဂ်မှ ဓမ္မဒါယာဒသုတ္တပါဠိ၊ သံယုတ္တ နိကာယ် သဂါထာဝဂ္ဂ သံယုတ် ပါဠိတော်မှ ပာနတ္ထဒ္ဒ သုတ္တပါဠိနှင့် သုသိမသုတ္တပါဠိ၊ အင်္ဂုတ္တရနိကာယ် ကေကနိပါတ်ပါဠိတော်မှ ငီရိယာရမ္ဘာဒိဝဂ္ဂ (၁၀-သုတ်) ပါဠိနှင့် ဒုကနိပါတ် ပါဠိတော်မှ ဥပညာတသုတ္တပါဠိ၊ ခုဒ္ဒကနိကာယ် ဓမ္မပုဒပါဠိ တော်မှ ပုပ္ဖဝဂ္ဂပါဠိ (၁၆-ဂါထာ)၊ ဇာတက အဋ္ဌကထာ ကေကနိပါတ် မှ သတဓမ္မဇာတက ဝဏ္ဏနာပါဠိနှင့် ဒုကနိပါတ်မှ ကုဋ္ဌဝါဏီဇ ဇာတက ဝဏ္ဏနာ ပါဠိတို့ကို ပါဠိစာပေဖြင့် ထည့်သွင်း ပြုစုထားပေသည်။

ယင်း ကောက်နုတ်ချက် ပါဠိစာပေသည် ဒီမိုင်းဆိုင် စာမျက်နှာ ၃၀-မျှသာ ရှိသော်လည်း ယင်း စာပေကို သင်ကြားပို့ချ သင်ယူလေ့ လာကြရသော စာချ စာသင် အရှင်မြတ်များအတွက် ယင်း စာပေကို လေ့လာရာတွင် မှီငြမ်းပြုစရာ နိဿယ (သို့မဟုတ်) မြန်မာပြန်ကျမ်း စာအုပ်ကြီးရှစ်အုပ်မျှ ရှာဖွေကြရလေသည်။

ယင်း ကျမ်းစာအုပ် ရှာဖွေရသော ကိစ္စသည် ကျမ်းစာပေါများ၍ ပြည့်စုံစွာ ရှိနေကြသော မြို့ကြီးပြကြီးများရှိ စာသင်တိုက်ကြီးများ

အတွက် အခက်အခဲမရှိသော်လည်း ကျမ်းစာရှားပါး၍ ပြည့်စုံမှုမရှိကြ  
သေးသော မြို့သိမ်မြို့ငယ်များရှိ စာသင်တိုက်ကလေးများ အတွက်  
ကြီးမားသော အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ကြရလေသည်။

နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့၏ စနစ်သစ် ပရိယတ္တိပညာရေးကို  
အားပေးတော်မူကြသော စာချစာသင် အရှင်မြတ်များ ကျမ်းစာမပြည့်စုံ  
မှုအခက်အခဲကို ကျော်လွှားကြ၍ ဝမ်းမြောက်ဝမ်းသာ ရှင်လန်းစွာဖြင့်  
ပါဠိစာပေ ကောက်နုတ်ချက် ကဝိလက္ခဏာဘာသာကို သင်ကြားပို့ချ  
သင်ယူလေ့လာ နိုင်ကြစေရန် နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့မှ စီစဉ်  
လျက် ဤ “ကောက်နုတ်ချက် ပါဠိများ နိဿယ” ကျမ်းစာကို  
သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်မှ ရိုက်နှိပ်ဖြန့်ဝေစေရပါကြောင်း။

ပညာရေးအဖွဲ့ငယ်  
နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့

- ၁၃၄၈-ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့။
- ၁၉၈၆-ခုနှစ်၊ မေလ ၂၃ရက်၊ သောကြာနေ့။



အမှားပြင်ချက်

စာမျက်နှာ ၃၃ “ဥပညာသထုတ် နိဿယ”ကို  
“ဥပညာတထုတ် နိဿယ”ဟု  
ပြင်ဆင် ဖတ်ရှုပါ။

# ပထမလတ်တန်း

## ကောက်နှုတ်ချက် ပါဠိများ နိဿယ

ပဏာမာ သီသ

သာတ္ထံ ဒေသေသိ သဒ္ဓမ္မံ၊

အတ္ထေနေဝ သုလင်္ကတံ။

အတ္ထံ ဗုဒ္ဓံ နမေ နာယံ၊

အတ္ထံ မေ ဒေတု သော ဝရံ။ ။ (ပထျာဝတ္ထ)

(ယော နာထော-လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကိုးစားရာအစစ် ဖြစ်ကြီး ဖြစ်တော်မူသော အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်)။ သာတ္ထံ-အနက်အဓိပ္ပါယ်အသွယ်သွယ်တို့ ပေါကြွယ်ပြည့်ဝစုံလင်လှသော၊ အတ္ထေနေဝ- အနက်အဓိပ္ပါယ် အသွယ်သွယ်ဖြင့်ပင်လျှင်၊ သုလင်္ကတံ- သေချာသပ်ယပ် တန်ဆာဆင်အပ်သော၊ သဒ္ဓမ္မံ- သူတော်ကောင်း တရား အစားစားကို၊ ဝါ-သဒ္ဓမ္မသုံးဖြာ သာသနာတော်ကို၊ ဒေသေသိ- နာယူကျင့်က သဘောကျအောင် ဟောပြောတော်မူခဲ့ပါပေပြီ။

အတ္ထံ - အနက်အဓိပ္ပါယ် အသွယ်သွယ်ကို၊ ဗုဒ္ဓံ- ကိုယ်တိုင်သိတတ် သိစေတော်မူတတ်သော၊ တံ နာယံ- လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကိုးစား ရာအစစ် ဖြစ်ကြီးဖြစ်တော်မူသော တို့ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို၊ (အဟံ- ဘုရားတပည့်တော်သည်)၊ နမေ- ဦးညွတ်ရိုကျိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ အရှင်ဘုရား။

သော နာခထာ - လူနတ်မြဟွာ သတ္တဝါတို့၏ ကိုးစားရာအစစ် ဖြစ်ကြီးဖြစ်တော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်၊ မေ-ဘုရား တပည့်တော်အား၊ ဝရံ- ခန့်ညားပြည့်ဝ ကောင်းမြတ်လှသော၊ အတ္ထိ- အနက်အဓိပ္ပာယ် အသွယ်သွယ်ကို၊ [(တနည်း) အတ္ထိ- အနက်အဓိပ္ပာယ် အသွယ်သွယ်တည်းဟူသော၊ ငရံ- ဆုမြတ်ဆုမှူး ဆုအထူးကို၊ ] ဒေတု- မနှေးလျင်စွာ ပေးသနားတော်မူစေချင်ပါ၏။ ဝါ၊ ဒေတု- မနှေးလျင်စွာ ပေးသနားတော်မူပါ မြတ်စွာဘုရား။

ဝိနယပိဋက မဟာဝဂ္ဂပါဠိတော်  
ဇိဝကပတ္ထု နိဿယ

တေန ခေါ ပန သမယေန၊ ထိုအခါ၌။ ဘဂဝါ၊ ဘုန်းတော်ကြီးမားသော။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ရာဇဂဟေ၊ ရာဇဂြိုဟ်ပြည်၌။ ကလန္ဒကနိဝါပေ၊ ရှဉ့်နက်တို့ကို အစားပေးရာဖြစ်သော။ ဝေဠုဝနေ၊ ဝေဠုဝန်ကျောင်းတော်၌။ ဝိဟရတိ။ လျောင်း၊ ထိုင်၊ ရပ်၊ သွားလေးပါးဣရိယာ မျှကာရှင်ပျော် သီတင်းသုံးတော်မူ၏။ တေန ခေါ ပန သမယေန၊ ထိုအခါ၌။ ဝေသာလီ၊ ဝေသာလီပြည်သည်။ ဣဒ္ဓါစေဝ၊ ပြည့်စုံသည်လည်းကောင်း။ ဖိတာ စ၊ ငပြောသည် လည်းကောင်း။ ဗဟုဇနာ စ၊ များသောလူရှိသည်လည်းကောင်း။ အာကိဏ္ဏမနုဿာ စ၊ ရောပြွမ်းသောလူရှိသည် လည်းကောင်း။ သုဘိက္ခာ စ၊ ရလွယ်သော ထမင်းရှိသည်လည်းကောင်း။ ဧတံ၊ ၏။ သတ္တ ပါသာဒသဟ- သာနိ စ၊ ခုနစ်ဆောင်သော ပြာသာဒ်တို့သည်လည်းကောင်း။ သတ္တ ပါသာဒသကာနိ စ၊ ခုနစ်ရာသော ပြာသာဒ်တို့သည် လည်းကောင်း။ သတ္တ ပါသာဒါ စ၊ ခုနစ်ဆောင်သော ပြာသာဒ်တို့ သည်လည်းကောင်း။ သတ္တ ကုဋ္ဌာဂါရသဟသာနိ စ၊ ခုနစ်ထောင်သော စုလစ် မှမ်းချွန် အထွတ်တပ်သော အိမ်တို့သည် လည်းကောင်း။ သတ္တ ကုဋ္ဌာဂါရ- သကာနိ စ၊ ခုနစ်ရာသော စုလစ်မှမ်းချွန် အထွတ်တပ်သော အိမ်တို့သည်

လည်းကောင်း။ သတ္တ ကုဋ္ဌာဂါရာနိ စ၊ ခုနစ်ဆောင်သော စုလစ်မှမ်းချွန်  
 အထွတ်တပ်သော အိမ်တို့သည်လည်းကောင်း။ သတ္တ အာရာမသဟဿာနိ  
 စ၊ ခုနစ်ထောင်သော ဥယျာဉ်ခြံတို့သည် လည်းကောင်း။ သတ္တ အာ  
 ရာမသတနိ စ၊ ခုနစ်ရာသော ဥယျာဉ်ခြံတို့သည် လည်းကောင်း။  
 သတ္တ အာရာမာ စ၊ ခုနစ်ခုသော ဥယျာဉ်ခြံတို့သည် လည်းကောင်း။  
 သတ္တ ပေါက္ခရာဏိသဟဿာနိ စ၊ ခုနစ်ထောင်သော ရေကန်တို့သည်  
 လည်းကောင်း။ သတ္တ ပေါက္ခရာဏိသဘာနိ စ၊ ခုနစ်ရာသော ရေကန်  
 တို့သည်လည်းကောင်း။ သတ္တ ပေါက္ခရာဏိယာ စ၊ ခုနစ်ခုသော ရေ  
 ကန်တို့သည်လည်းကောင်း။ ဟောန္တိ၊ ရှိကုန်၏။ အပ္ပပါလိ၊ အပ္ပပါလီ  
 မည်သော။ ဂဏိကာ စ၊ ပြည့်တန်ဆာမသည်လည်း။ အဘိဇ္ဇုပါ၊ လွန်  
 ကဲသော အဆင်းရှိသည်။ ဒဿနိယာ၊ ရှုချင့်စဖွယ်ရှိသည်။ ပါသာဒိ-  
 ကာ၊ ကြည်လင်ခြင်းကို ဖြစ်စေတတ်သည်။ ပရမာယ၊ မြတ်သော။  
 ဝဏ္ဏ ပေါက္ခရာတာယ၊ အဆင်း၏ကောင်းသည်၏ အဖြစ်နှင့်။ ဝါ၊  
 အဆင်း၊ ကိုယ်နှင့်။ သမန္နာဂတာ၊ ပြည့်စုံသည်။ ဟောဘိ၊ ၎င်း၊ နစစ္စ  
 စ၊ ကခြင်း၌လည်းကောင်း။ ဂိဘေ စ၊ သိချင်းဆိုခြင်း၌လည်းကောင်း။  
 ဝါဒိတေ စ၊ တီးမှုတ်ခြင်း၌လည်းကောင်း။ ပဒက္ခိဏာ၊ ကျမ်းကျင်  
 လိမ်မာ၏။ အတ္ထိကာနံ အတ္ထိကာနံ၊ အလိုရှိကုန် အလိုရှိကုန်သော။  
 မနုဿာနံ၊ လူတို့သည်။ အဘိသဋ္ဌာ၊ ရှေးရှုရောက်အပ်၏။ (သွားလာ  
 အပ် သွားလာနိုင်၏)။ ပညာသာယ၊ ငါးဆယ်သော အသပြာဖြင့်။  
 ရတ္တိံ၊ ည၌အခါ၌။ ဂစ္ဆတိ၊ သွားနိုင်၏။ တာယ စ၊ ထို အပ္ပပါလီ  
 ပြည့်တန်ဆာမ ကြောင့်လည်း။ ဝေသာလီ၊ ဝေသာလီ ပြည်သည်။  
 မတ္တာယ၊ အတိုင်းအရှည်ထက်။ ဘိယျောသော၊ လွန်စွာ။ ဥပသော-  
 ဘတိ၊ တင့်တယ်၏။

အထ ခေါ၊ ၌။ ရာဇဂဟကော၊ ရာဇဂြိုဟ်ပြည်၌ နေသော။ နေဂ-  
 မော။ နိဂုံးသဋ္ဌေးသည်။ ကေနစိ ဒေဝ၊ တစ်ဘုရားသာလျှင် ဖြစ်သော။  
 ကရဏိယေန၊ ဖြင့်။ ဝါ၊ ပြုဖွယ် ကိစ္စကြောင့်။ ဝေသာလီ၊ သို့။ အဂ-  
 မာသိ၊ သွားရောက်ပြီ။ ရာဇဂဟကော၊ သော။ နေဂမော၊ သည်။

ဣဒ္ဓဉ္စေဝ၊ ပြည့်စုံသည်လည်း ဖြစ်သော။ (ပ) ဝေသာလီ၊ ကို။ အဒ္ဓသာ  
 ခေါ၊ မြင်သည်သာလျှင်တည်း။ သတ္တ ပါသာဒသဟဿာနိ စ၊ ဟိုကို  
 လည်းကောင်း။ (ပ) သတ္တ ပေါက္ခရဏိယော စ၊ ခုနစ်ခုသော ရေကန်  
 တို့ကို လည်းကောင်း။ အဒ္ဓသာ ခေါ၊ တည်း။ အဘိရူပံ၊ သော။ (ပ)  
 သမန္နာဂတံ၊ သော။ နုဇ္ဈေ စ၊ ဤလည်းကောင်း။ (ပ) ပဒက္ခိဏံ၊ သော၊  
 အဟိကာနံ အတ္ထိကာနံ၊ ကုန်သော။ နေဿာနံ၊ တို့သည်။ အဘိသဋ္ဌံ၊  
 သော။ ပညာသာယ စ၊ ဖြင့်လည်း။ ရတ္တိံ၊ ဤ။ ဂစ္ဆန္တိံ၊ သွားနိုင်သော။  
 အဗ္ဗုပါလိံ၊ သော။ ဂဏိကံ စ၊ ကိုလည်း။ အဒ္ဓသာ ခေါ၊ တည်း။  
 တာယ၊ ကြောင့်။ မတ္တာယ၊ ထက်။ ဘိယျောသော၊ လွန်စွာ။ ဥပသော-  
 ဘန္တိံ၊ သော။ ဝေသာလီ၊ စ၊ ကိုလည်း။ အဒ္ဓသာ ခေါ၊ တည်း။

အထ ခေါ၊ ဤ။ ရာဇဂဟံကော၊ သော။ နေဂမော၊ သည်။ ဝေသာ-  
 လီယံ၊ ဤ။ တံ ကရဏိယံ၊ ထို ပြုဖွယ်ကိစ္စကို။ တီရေတွာ၊ ပြီးဆုံးစေပြီး  
 ၍။ ပုနဒေဝ၊ တဖန်သာလျှင်။ ရာဇဂဟံ၊ သို့။ ပစ္စာဂဉ္စိ၊ ပြန်လာပြီ။  
 ယေန၊ ဤ။ မာဂဓော၊ မဂတိုင်းကို အစိုးရသော။ သေနိယော၊ များ  
 သော စစ်သည်ရှိသော။ ဗိမ္ဗိသာရော၊ ဗိမ္ဗိသာရမည်သော။ ရာဇာ၊  
 မင်းသည်။ အတ္ထိ၊ ရှိ၏။ တေန၊ သို့။ ဥပသကံမိ၊ ချဉ်းကပ်ပြီ။ ဥပသကံ-  
 မိတွာ၊ ပြီး၍။ မာဂဓံ၊ သော။ သေနိယံ၊ သော။ ဗိမ္ဗိသာရံ၊ သော။  
 ရာဇာနံ၊ ကို။ ဒေဝ၊ အရှင်မင်းမြတ်။ ဝေသာလီ၊ ဝေသာလီပြည်သည်။  
 (ပ) ဥပသောဘတိ၊ တင့်တယ်၏။ ဒေဝ၊ မြတ်။ သာဓု၊ တောင်းပန်  
 ပါ၏။ မယမ္ဗိ၊ အကျွန်ုပ်တို့သည်လည်း။ ဂဏိကံ၊ ပြည့်တန်ဆာမကို။ ဝုဠာ-  
 ပေဿာမာတိ၊ ထစေကြကုန်စို့ ဟူသော။ ဝါ၊ ထူထောင်ကြ၊ ခန့်ထား  
 ကြကုန်စို့ ဟူသော။ တေ၊ ဤစကားကို။ အဝေါစ၊ သံတော်ဦးတင်ပြီ။  
 ဘဏေ၊ အချင်း။ တေနဟိ၊ ထိုသို့ ထားလိုလျှင်။ တုမော၊ သင်တို့သည်။  
 ယံ၊ အကြင် အမျိုးသမီးကို။ ဂဏိကံ၊ ကို။ ဝုဠာပေယျာထ၊ ထစေကုန်  
 ရ၏။ ဝါ၊ ထူထောင်ကုန်၊ ခန့်ထားကုန်ရ၏။ တာဒိသိံ၊ ထိုကဲ့သို့  
 ရှုအပ်သော။ ကုမာရိံ၊ အမျိုးသမီးကို။ ဇာနာထ၊ သိကြကုန်လော့။  
 ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ။)

တေန ခေါ ပန သမယေန၊ ဌ။ ရာဇဂဟေ၊ ဌ။ သာလဝတီနာမ၊  
သာလဝတီ မည်သော။ ကုမာရီ၊ သည်။ အဘိရူပါ၊ သည်။ (ပ) သမန္နာ-  
ဂတာ၊ သည်။ ဟောတိ၊ ၏။ အထ ခေါ၊ ဌ။ ရာဇဂဟကော၊ သော။  
နေဂမော၊ သည်။ သာလဝတီ၊ မည်သော။ ကုမာရီ၊ ကို။ ဂဏိကံ၊  
ကို။ ဝုဠာပေသိ၊ ထစေပြီ။ ဝါ၊ ထူထောင် ခန့်ထားပြီ။ (တနည်း) ဂဏိကံ  
ဝုဠာပေသိ၊ ပြည့်ဘန်ဆာမအရာ၌ ခန့်ထားပြီ။ အထ ခေါ၊ ဌ။ သာလ-  
ဝတီ၊ သော။ ဂဏိကာ၊ သည်။ န စိရဿေဝ၊ ကြောမြင်မီ ပင်လျှင်။  
နစ္စေ စ၊ လည်းကောင်း။ (ပ) ပဒက္ခိဏာ၊ သည်။ အဟောသိ၊ ဖြစ်ပြီ။  
အတ္ထိကာနံ အတ္ထိကာနံ၊ ကုန်သော။ မနုဿာနံ၊ တို့သည်။ အဘိသဋ္ဌံ၊ အပ်၏။  
ပဋိသတေန စ၊ တရာစီဖြင့်လည်း။ ရတ္တိံ၊ ဌ။ ဂစ္ဆတိ၊ သွားနိုင်၏။ အထ  
ခေါ၊ ဌ။ သာလဝတီ၊ သော။ ဂဏိကာ၊ သည်။ န စိရဿေဝ၊ ပင်လျှင်။  
ဂပ္ပိနိ၊ ကိုယ်ဝန်ရှိသည်။ အဟောသိ၊ ပြီ။ အထ ခေါ၊ ဌ။ သာလဝ-  
တီယာ၊ မည်သော။ ဂဏိကာယ၊ ၏။ ဂပ္ပိနိ၊ သော။ ဣတ္ထိံ၊ ကို။ ပုရိ-  
သာနံ၊ တို့သည်။ အမနာပါ၊ မနှစ်သက်အပ်။ မံ၊ ငါ့ကို။ ကောစိ၊ တစုံ  
တယောက်သော ယောက်ျားသည်။ သာလဝတီ၊ သော။ ဂဏိကာ၊  
သည်။ ဂပ္ပိနိတိ၊ ကိုယ်ဝန်ရှိ၏ ဟူ၍။ သစေ ဇာနိဿတိ၊ အကယ်၍ သိအံ့။  
(ဝေံ သတိ၊ ဤ သို့ သိလတ်သော်။) သဗ္ဗော၊ အလုံးစုံသော။ မေ ငါ၏။  
သက္ကာရာ၊ ပူဇော်သက္ကာရသည်။ ဘဠိဿတိ၊ ပျက်စီးလိမ့်မည်။ အဟံ။  
ငါသည်။ ဂိလာနံ၊ ဂိလာန၏ အဖြစ်ကို။ (မကျန်းမာသည်၏ အဖြစ်ကို)။  
ပဋိဝေဒေယံ၊ သိစေရပါမူကား။ ယန္တုနာတိ၊ ကောင်းလေစွ ဟူသော။  
တေံ၊ ဤ အကြံသည်။ အဟောသိ၊ ဖြစ်ပြီ။

အထ ခေါ၊ ဌ။ သာလဝတီ၊ သော။ ဂဏိကာ၊ သည်။ ဒေါဝါ-  
ရိကံ၊ တံခါးစောင့်ကို။ ဘဏေ ဒေါဝါရိက၊ အမောင် တံခါးစောင့်။  
ကောစိ၊ တစုံတယောက်သော။ ပုရိသော၊ သည်။ မာ ပါဝိသိ၊ မစင်  
ပါစေလင့်။ ယော စ၊ အကြင်သူသည်လည်း။ မံ၊ ငါ့ကို။ ပုစ္ဆတိ၊  
မေး၏။ (တံ၊ ထိုသူ့ကို။) ဂိလာနာတိ၊ မကျန်းမာပါဟူ၍။ ပဋိဝေဒေ-  
ယံ၊ သိစေလော့ဟူ၍။ အာဏာပေသိ၊ စေခိုင်းပြီ။ ဝေံ အယေတံ၊

အရှင်မ ကောင်းပါပြီဟူ၍။ သော ဒေါဝါရိကော၊ ထိုတံခါးစောင့်သည်။ သာလဝတီယာ၊ သော။ ဂဏိကာယ၊ အား။ ပစ္စယောသိ၊ ဝန်ခံ ပြီ။ ( တနည်း။ သာလဝတီယာ၊ သော။ ဂဏိကာယ၊ ပြည့်တန်ဆာ မ၏။ ဝစနံ၊ စကားကို။ ပစ္စယောသိ၊ ပြီ။ )

အထ ခေါ၊ ခွံ။ သာလဝတီ၊ သော။ ဂဏိကာ၊ သည်။ တဿ ဂဗ္ဘဿ၊ ထိုကိုယ်ဝန်၏။ ပရိပါကံ၊ ရင့်ခြင်းကို။ အန္ဓာယ၊ စွဲ၍။ ပုတ္တံ၊ သားကို။ ဝိဇာယိ၊ ဖွားမြင်ပြီ။ အထ ခေါ၊ ခွံ။ သာလဝတီ၊ သော။ ဂဏိကာ၊ သည်။ ဒါသိံ၊ ကျွန်မကို။ ဇေ၊ ကျွန်မှ။ ဟန္ဒ၊ ယခု။ (ဟန္ဒ၊ ရော။) ဣမံ ဒါရကံ၊ ဤသူငယ်ကို။ ကတ္တရသုပ္ပေ၊ ဟောင်းနွမ်းသော စကောဉ်။ ဝါ၊ စကောစုတ်ဉ်။ ပက္ခိပိဘ္ဘာ၊ ထည့်၍။ နိဟရိဘ္ဘာ၊ ထုတ်ဆောင်၍။ သင်္ကာရကုဋေ၊ တံမြက်ချေးစုဉ်။ ဝါ၊ အမှိုက်ပုံဉ်။ ဆဇ္ဇေဟိတိ၊ စွန့်လော့ဟူ၍။ အာဏာပေသိ၊ စေခိုင်းပြီ။ ဧဝံ အယျေတိ၊ အရှင်မ ကောင်းပါပြီ ဟူ၍။ သာ ဒါသိံ၊ ထိုကျွန် မသည်။ သာလဝတီယာ၊ သော။ ဂဏိကာယ၊ ၏။ ဝစနံ၊ စကားကို။ ပဋိသုဘ္ဘာ၊ ဝန်ခံပြီး၍။ တံ ဒါရကံ၊ ထိုသူငယ်ကို။ ကတ္တရသုပ္ပေ၊ ဉ်။ ပက္ခိပိဘ္ဘာ၊ ထည့်၍။ သင်္ကာရကုဋေ၊ ဉ်။ ဝါ၊ ဉ်။ ဆဇ္ဇေသိ၊ စွန့်ပြီ။

တေန ခေါ ပန သမယေန၊ ခွံ။ အဘယော နာမ၊ အဘယမည် သော။ ရာဇကုမာရော၊ မင်းသားသည်။ ကာလယောဝ၊ စောစောက သာလျှင်။ ရာဇပဋ္ဌာနံ၊ မင်းအားစားရာသို့။ ဂစ္ဆန္တော၊ သွားလတ် သော်။ ကာကေဟိ၊ ကျီးငှက်တို့ဖြင့်။ သမ္ပရိကိဏ္ဏံ၊ ထက်ဝန်းကျင် ရောပြွမ်းသော။ တံ ဒါရကံ၊ ထိုသူငယ်ကို။ အဒ္ဓသ၊ မြင်ပြီ။ ဒိသာန၊ မြင်၍။ မနုဿေ၊ လူတို့ကို။ ဘဏေ၊ အချင်းတို့။ ကာကေဟိ၊ တို့ဖြင့်။ သမ္ပရိကိဏ္ဏံ၊ သော။ ဧတံ၊ ထိုဟာသည်။ ကိံ၊ အဘယ်ဟာပါနည်း။ ဣတိ၊ ဤသို့။ ပုစ္ဆံ၊ မေးပြီ။ ဒေဝ၊ အရှင်မင်းသား။ ဒါရကော၊ သူငယ်ပါ တည်း။ ဣတိ၊ ဤသို့ ဖြေကြကုန်ပြီ။ ဘဏေ၊ တို့။ ဇီဝတိ၊ အသက်

ရှင်သေးသလော။ ဣတိ၊ ဤသို့ မေးပြီ။ ဒေဝ၊ အရှင်မင်းသား။ ဇီဝတိ၊  
 အသက်ရှင်ပါသေး၏။ ဣတိ၊ ဤသို့ ဖြေကြကုန်ပြီ။ ဘဏေ၊ တို့။ တေ-  
 နဟိ၊ ထိုသို့ဖြစ်လျှင်။ တံ ဒါရကံ၊ ကို။ အမှာကံ၊ ငါတို့၏။ အန္တေ-  
 ပုရံ၊ နန်းတော်တွင်းသို့။ နေတွာ၊ ဆောင်ယူ၍။ ဓာတီနံ၊ နို့ထိန်းတို့  
 အား။ ပေါသေတံ၊ မွေးမြူခြင်းငှာ။ ဒေဝ၊ ပေးကြကုန်လော။ ဣတိ၊  
 ဤသို့ ပြောပြီ။ ဧဝံ ဒေဝ၊ တံ၊ ကောင်းပါပြီ အရှင်သားဟူ၍။ ဘေ  
 မနုဿ၊ ထိုလူတို့သည်။ အဘယဿ၊ သော။ ရာဇကုမာရဿ၊ ၏။  
 ဝစနံ၊ စကားကို။ ပဋိဿုဘွာ၊ ဝန်ခံကုန်၍။ တံ ဒါရကံ၊ ကို။ အဘယ-  
 ဿ၊ သော။ ရာဇကုမာရဿ၊ ၏။ အန္တေပုရံ၊ သို့။ နေတွာ၊ ၍။  
 ဓာတီနံ၊ တို့အား။ ပေါသေထာတံ၊ မွေးမြူကြလော့ဟူ၍။ အဒံသု၊  
 ပေးကြကုန်ပြီ။ တဿ၊ ထိုသူငယ်၏။ ဇီဝတိဟိ၊ အသက်ရှင်ဆဲ ဖြစ်  
 သောကြောင့်။ ဇီဝကောတိ၊ ဇီဝကဟူသော။ နာမံ၊ ကို။ အကံသု၊  
 ပြုကြကုန်ပြီ။ ဝါ၊ မှည့်ခေါ်ကြကုန်ပြီ။ ကုမာရေန၊ အဘယ မင်း  
 သားသည်။ ပေါသပိဇောတံ၊ မွေးမြူစေအပ်သောကြောင့်။ ကော-  
 မာရဘစ္စာတိ၊ ကောမာရဘစ္စ- ဟူသော။ နာမံ၊ ကို။ အကံသု၊ ကုန်ပြီ။

အထ ခေါ်၊ ထိုအခါ၌။ ကောမာရဘစ္စော၊ အဘယမင်းသားသည်  
 မွေးမြူစေအပ်သော။ ဇီဝကော၊ ဇီဝကသည်။ န စိရဿေဝ၊ မကြာ  
 မြင့်မီင်လျှင်။ ဝိညုတံ၊ သိကြား လိမ်မာသူ၏အဖြစ်သို့။ ပါပုဏိ၊  
 ရောက်ပြီ။ အထ ခေါ်၊ ၌။ ကောမာရဘစ္စော၊ သော။ ဇီဝကော၊  
 သည်။ ယေန၊ အကြင်အရပ်၌။ အဘယော၊ သော။ ရာဇကုမာရော၊  
 သည်။ အတ္ထိ၊ ၏။ ဘေန၊ သို့။ ဥပသကံမိ၊ ၏။ ဥပသကံမိတွာ။  
 ၍။ အဘယံ၊ သော။ ရာဇကုမာရံ၊ ကို။ ဒေဝ၊ အရှင်မင်းသား။ မေ  
 ကျန်တော်၏။ မာတာ၊ အမိသည်။ ကာ၊ အဘယ်သူနည်း။ ပိတာ၊  
 အဖသည်။ ကော၊ နည်း။ ဣတိ၊ ဤသို့။ တေံ၊ ဤစကားကို။ အဝေါစ၊  
 သံတော်ဦးတင်ပြီ။ ဘဏေ ဇီဝက၊ အမောင်ဇီဝက။ အဟမ္ပိ၊ ငါသည်  
 လည်း။ တေ၊ သင်၏။ မာဘရံ၊ အမိကို။ န ဇာနာမိ၊ မသိပေ။ အပိ  
 စ၊ စင်စစ်သော်ကား။ အဟံ၊ ငါသည်။ တေ၊ သင်၏။ ပိတာ၊ အဖ



တည်း။ တံ၊ သင်သည်။ ဝါ၊ သင့်ကို။ မယာ၊ ငါသည်။ ပေါသာပီ-  
 တော၊ မွေးမြူစေအပ်ပြီ။ ဣတိ၊ ဤသို့ ဆိုပြီ။ အထ ခေါ၊ ဌ။ ကော-  
 မာရဘစွဿ။ သော၊ ဇီဝကဿ၊ ဧ။ ဣမာနိ ရာဇကုလာနိ၊ ဤမင်း  
 မျိုးတို့သည်။ ဝါ၊ တို့ကို။ အသိပေနံ၊ အတတ်ပညာမရှိပဲ။ ဥပဇီဝိတုံ၊  
 မှီ၍ အသက်မွေးခြင်းငှါ။ န သုကရာနိ၊ မလွယ်ကူကုန်။ အဟံ၊ သည်။  
 သိပ္ပံ၊ ဆေးအတတ်ကို။ ယန္တု န သိက္ခေယုန္တိ၊ အကယ်၍ သင်ရပါမူ  
 ကား ကောင်းလေစွဟူသော။ ဧတံ၊ ဤအကြံသည်။ အဟောသိ၊ ပြီ။

တေန ခေါ၊ ပန သမယေန၊ ဌ။ တက္ကသိလာယံ၊ တက္ကသိုလ်ပြည်  
 ဌ။ ဒိသာပါမောက္ခော၊ အရပ်မျက်နှာတို့၌ ထင်ရှားကျော်ကြားသော။  
 ဝါ၊ အရပ်မျက်နှာတို့၌ ပြဇာန်းသော။ ဝေဇ္ဇော၊ သမားတော်ကြီး  
 သည်။ ပဋိဝသတိ၊ နေ၏။ အထ ခေါ၊ ဌ။ ကောမာရဘစွော၊  
 သော။ ဇီဝကော၊ သည်။ အဘယံ၊ သော။ ရာဇကုမာရံ၊ ကို။  
 အနာပုစ္ဆိတော၊ မပန်ကြားပဲ၊ ယေန၊ ဌ။ တက္ကသိလာ၊ သည်။ အတ္ထိ၊  
 ဧ။ တေန၊ သို့။ ပက္ကာမိ၊ ဖဲသွားပြီ။ အနုပုဗ္ဗေန၊ အစဉ်သဖြင့်။  
 ယေန၊ ဌ။ တက္ကသိလာ၊ သည်။ အတ္ထိ၊ ဧ။ ယေန၊ ဌ။ ဝေဇ္ဇော  
 သည်။ အတ္ထိ၊ ဧ။ တေန၊ သို့။ ဥပသင်္ကမိ၊ ပြီ။ ဥပသင်္ကမိတော၊  
 ပြီး၍။ တံ ဝေဇ္ဇံ၊ ကို။ အာစရိယ၊ ဆရာ။ အဟံ၊ ကျွန်တော်သည်။  
 သိပ္ပံ၊ ဆေးအတတ်ကို။ သိက္ခိတုံ၊ သင်ယူခြင်းငှါ။ ဣစ္ဆာမိ၊ အလိုရှိ  
 ပါ၏။ ဣတိ၊ သို့။ ဧတံ၊ ဤစကားကို။ အဝေါစ၊ ဆိုပြီ။ ဘဏေ  
 ဇီဝက၊ အမောင်ဇီဝက၊ တေန ဟိ၊ ထိုသို့ဖြစ်လျှင်။ သိက္ခဿ၊ သင်  
 ယူလော။ ဣတိ၊ ဤသို့ဆိုပြီ။

အထ ခေါ၊ ဌ။ ကောမာရဘစွော၊ သော။ ဇီဝကော၊ သည်။  
 ဗဟုဉ္စ၊ များစွာလည်း။ ဂဏှာတိ၊ သင်ယူ၏။ လဟုဉ္စ၊ လျင်စွာလည်း။  
 ဂဏှာတိ၊ သင်ယူ၏။ သုဋ္ဌ၊ စ၊ ကောင်းစွာလည်း။ ဥပဓာရေတိ၊ ဆင်  
 ခြင်စဉ်းစားဆောင်ထား၏။ အဿ၊ ထိုဇီဝက၏။ ဝါ၊ သည်။ ဂဟိ-  
 ကဉ္စ၊ သင်ယူအပ်ပြီးသော အတတ်ပညာသည်လည်း။ န သမ္ပုဿတိ၊

မပျောက်ပျက်။ ဝါ၊ မမေ့။ အထ ခေါ၊ ဌ။ ကောမာရ ဘဇ္ဇဿ၊  
 သော။ ဇီဝကဿ၊ ၏။ သတ္တန္တံ ဝဿာနံ၊ ခုနစ် နှစ်တို့၏။ အစ္စယေန၊  
 လွန်ရာအခါ၌။ အဟံ၊ ငါသည်။ ဗဟုဉ္စ၊ လည်း။ (ပ) မေ၊ ၏။  
 ဂဟိတဉ္စ၊ သည်လည်း။ န သမ္ပုဿတိ၊ ပျက်။ သတ္တ ဝဿာနံ၊ ပတ်လုံး။  
 အဓိယန္တဿ၊ သင်ယူသော။ မေ၊ ငါ့အား။ ဣမဿ သိပ္ပဿ၊ ဤ  
 ဆေးအတတ်၏။ အန္တော၊ အဆုံး အပိုင်း အခြားသည်။ န ပညာယတံ၊  
 မထင်။ ကဒါ၊ အဘယ်အခါ၌။ ဣမဿ သိပ္ပဿ၊ ၏။ အန္တော၊ သည်။  
 ပညာယိဿတိတံ၊ ထင်လတ္တံ့နည်းဟူသော။ တေ၊ ဤအကြံသည်။  
 အဟောသိ၊ ပြီ။ အထ ခေါ၊ ဌ။ (ပ) ပညာယိဿတိတံ၊ ထင်လတ္တံ့  
 နည်းဟူသော။ တေ၊ ကို။ အဝေါစ၊ ဆိုပြီ။ ဘဏေဇီဝက၊ က။ တေန ဟိ၊  
 လျှင်။ ခဏိတ္တံ၊ တူးရှင်းကို။ အာဒါယ၊ ယူ၍။ တက္ကသိလာယ၊ ၏။  
 သမန္တာ၊ ပတ်ဝန်းကျင်၌။ ယောဇနံ၊ တယူဇနာအရပ်ကို။ အာဟိဏ္ဏန္တော၊  
 တွာ၊ လှည့်လည်၍။ ယံ ကိဉ္စ၊ အမှတ်မရှိ တစုံတခုသော။ အဘေသဇ္ဇံ၊  
 ဆေးဖက်မဝင်သောသစ်ပင်ကို။ ပသေယျာသိ၊ မြင်ရာ၏။ တံ၊ ထိုသစ်ပင်  
 ကို။ အာဟာရ၊ ဆောင်ယူခဲ့သော။ ဣတိ၊ ဤသို့ဆိုပြီ။ ဝေ အာစ-  
 ရိယာတံ၊ ကောင်းပါပြီဆရာ-ဟူ၍။ ကောမာရဘဇ္ဇော၊ သော၊ ဇီဝကော၊  
 သည်။ တဿ ဝေဇ္ဇဿ၊ ထိုသမားတော်ကြီး၏။ ဝဇနံ၊ စကားကို။ ပဋိ-  
 သုတွာ၊ ဝန်ခံ၍။ ခဏိတ္တံ၊ ကို။ အာဒါယ၊ ၍။ တက္ကသိလာယ၊ ၏။  
 သမန္တာ၊ ၌။ ယောဇနံ၊ ကို။ အာဟိဏ္ဏန္တော၊ လတ်သော်။ ကိဉ္စ၊ သော။  
 အဘေသဇ္ဇံ၊ ကို။ န အဒ္ဓဿ၊ မြင်။

အထ ခေါ၊ ဌ။ ကောမာရဘဇ္ဇော၊ သော။ ဇီဝကော၊ သည်။  
 (ပ) တံ ဝေဇ္ဇံ၊ ကို။ အာစရိယ၊ ဆရာ(အဟံ၊ သည်။) တက္ကသိလာယ၊  
 ၏။ သမန္တာ၊ ၌။ ယောဇနံ၊ ကို။ အာဟိဏ္ဏန္တော၊ လှည့်လည်သည်။ အပိ၊  
 ဖြစ်ပါ၏။ ကိဉ္စ၊ သော။ အဘေသဇ္ဇံ၊ ကို။ န အဒ္ဓဿ၊ ပါ။ ဣတိ၊  
 ဤသို့။ တေ၊ ကို။ အဝေါစ၊ ဆိုပြီ။ ဘဏေ ဇီဝက၊ က။ တံ၊ သင်  
 သည်။ သုသိက္ခိကော၊ ကောင်းစွာ သင်ယူအပ်ပြီးသည်။ အသိ၊ ဖြစ်၏။  
 ဣက္ကံ၊ ဤမျှအတိုင်းအရှည်ရှိသော အတတ်ပညာသည်။ တေ၊ အား။

ဇီဝကာယ၊ အသက်မွေးခြင်းငှါ။ အလံ၊ သင်လျော်လျောက်ပတ်ပြီ။  
 ဣတိ၊ ဤသို့ဆို၍။ ကောမာရဘစွဿ၊ သော။ ဇီဝကာယ၊ အား။  
 ပရိတ္တံ၊ အနည်းငယ်သော။ ပါထေယျံ၊ လမ်းစာရိက္ခာကို။ ပါဒါသိ၊  
 ပေးပြီ။ အထ ခေါ၊ ဌ။ ကောရဘစွော၊ သော။ ဇီဝကော၊ သည်။  
 ပရိတ္တံ၊ သော။ တံ ပါထေယျံ၊ ကို။ အာဒါယ၊ ၍။ ယေန၊ ဌ။  
 ရာဇဂဟံ၊ သည်။ အတ္ထိ၊ ၍။ တေန၊ သို့။ ပက္ကာမိ၊ ဖဲသွားပြီ။ အထ-  
 ခေါ၊ ဌ။ ကောမာရဘစွဿ၊ သော။ ဇီဝကာယ၊ ၍။ ပရိတ္တံ၊ သော။  
 တံ ပါထေယျံ၊ သည်။ အန္တရာယ၊ အကြားဖြစ်သော။ ဖရော၊ လမ်း  
 ခရီးဌ။ သာကေတေ၊ သာကေတမြို့ဌ။ ပရိက္ခယံ၊ ကုန်ခြင်းသို့။ အဂ-  
 မာသိ၊ ရောက်ပြီ။ အထ ခေါ၊ ဌ။ ကောမာရဘစွဿ၊ သော။  
 ဇီဝကာယ၊ ၍။ ဣမေ ခေါ မဂ္ဂါ၊ ဤလမ်းခရီးတို့သည်။ ကန္တာရာ၊ ရှေးခဲ  
 တို့သည်။ အပ္ပေါဒကာ၊ နည်းသောရေရှိကုန်၏။ အပ္ပဘက္ခာ၊ နည်း  
 သောအစာရှိကုန်၏။ အပါထေယျေန၊ လမ်းစာရိက္ခာရရှိ (မပါ) ပဲ။  
 ဂန္တု၊ သွားခြင်းငှာ။ န သုကရာ၊ မလွယ်ကုန်။ အဟံ၊ သည်။ ပါထေ-  
 ယျံ၊ ကို။ ပရိယေသေယျံ၊ ရှာဖွေရပါမူကား။ ယန္တုနာတိ၊ ကောင်း  
 လေစွဟူသော။ တေ၊ ဤအကြံသည်။ အဟောသိ၊ ဖြစ်ပြီ။

ဇီဝကဝတ္ထု နိဿယ ပြီး၏။

ဝိနယ ပိဋက မဟာဝါ ပါဠိတော်  
ဂီလာန ဝတ္ထု နိဿယ

တေန ခေါ ပန သမယေန၊ ခြံ။ အညတရဿ၊ တပါးသော။  
ဘိက္ခုနော၊ ရဟန်း၏။ ကုစ္ဆိဝိကာရော၊ ဝမ်းဖောက်ပြန်သော အနာ  
(ဝမ်းလျောသောအနာ) သည်။ ဟောဘိ၊ ၏။ သော၊ ထိုရဟန်း  
သည်။ သကေ၊ မိမိဥစ္စာဖြစ်သော။ မုတ္တကရိသေ၊ ကျင်ငယ်ကျင်ကြီး  
ခြံ။ ပလိပန္နော၊ နစ်လျက်။ သေတိ၊ အိပ်နေရ၏။ အထ ခေါ၊ ခြံ။  
ဘဂဝါ၊ သည်။ အာယသ္မိကာ အာနန္ဒေန၊ အရှင်အာနန္ဒာဟူသော။  
ပစ္စာသမဏေန၊ နောက်လိုက်ရဟန်းနှင့် တကွ။ သေနာသနစာရိကံ၊  
ကျောင်းစဉ်လှည့်လည်ခြင်းကို။ အာဟိဏ္ဏနေန္တော၊ လှည့်လည်လတ်သော်။  
ယေန၊ ခြံ။ တဿ ဘိက္ခုနော၊ ၏။ ဝိဟာရော၊ ကျောင်းသည်။ အတ္ထိ၊  
၏။ တေန၊ သို့။ ဥပသကံမိ၊ ပြီ။ ဘဂဝါ၊ သည်။ သကေ၊ သော။  
မုတ္တကရိသေ၊ ခြံ။ ပလိပန္နံ၊ လျက်။ သယမာနံ၊ အိပ်နေရသော။ တံ  
ဘိက္ခု၊ ကို။ အဒ္ဒဿ ခေါ၊ မြင်သည်သာလျှင်တည်း။ ဒိသ္မာန၊ ရှိ။  
ယေန၊ ခြံ။ သော ဘိက္ခု၊ သည်။ အတ္ထိ၊ ၏။ ဘေန၊ သို့။ ဥပသကံမိ၊  
ပြီ။ ဥပသကံမိတွာ၊ ပြီး၍။ တံ တံ ဘိက္ခု၊ ကို။ ဘိက္ခု၊ ရဟန်း။ တေ၊  
သင်၏။ အာဗာဓော၊ အနာသည်။ ကိန္တိ၊ အဘယ်အနာပါနည်းဟူ  
သော။ တေ၊ ကို။ အဝေါစ၊ မိန့်တော်မူပြီ။ ဘဂဝါ၊ ပြတ်စွာ  
ဘုရား။ မေ၊ တပည့်တော်၏။ အာဗာဓော၊ သည်။ ကုစ္ဆိဝိကာရော၊  
ဝမ်းဖောက်ပြန်သောအနာပါတည်း။ (ဝမ်းလျောသောအနာပါတည်း)။  
ဣတိ၊ ဤသို့လျှောက်ပြီ။ ဘိက္ခု၊ ရဟန်း။ ဘေ၊ သင်၏။ ဥပဋ္ဌာကော၊  
အလုပ်အကျွေးသည်။ အတ္ထိ ပန၊ ရှိပါသော။ ဣတိ၊ ဤသို့မေးပြီ။  
ဘဂဝါ၊ ရား။ (မေ၊ ၏။ ဥပဋ္ဌာကော၊ သည်။) နတ္ထိ၊ မရှိပါ။ ဣတိ၊  
သို့လျှောက်ပြီ။ ကိဿ၊ အဘယ်ကြောင့်။ တံ၊ သင့်ကို။ ဘိက္ခု၊  
ရဟန်းတို့သည်။ ဝါ၊ တို့က။ နံ ဥပဋ္ဌေန္တိ၊ မလုပ်ကျွေးကြကုန်သနည်း။ ဣတိ၊  
ဤသို့မေးတော်မူပြီ။ ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။

ဘိက္ခုနံ၊ ရဟန်းတို့ကို။ အကားရကော၊ မပြုစုမလုပ်ကျွေးပါ။ တေန၊  
ထို့ကြောင့်။ ဗံ၊ တပည့်တော်ကို။ ဘိက္ခု၊ တို့သည်။ ဝါ၊ တို့က။  
န ဥပဋ္ဌေန္တိ၊ မပြုစုမလုပ်ကျွေးကြပါ။ ဣတိ၊ ပြီ။

အထ ခေါ်၊ ဌ။ ဘဂဝါ၊ သည်။ အာယသ္မန္တံ အာနန္ဒံ၊ ကို။  
အာနန္ဒ၊ အာနန္ဒာ။ ဂစ္ဆ၊ သွားချေပါ။ ဥဒကံ၊ ရေကို။ အာဟရ၊  
ဆောင်ယူခဲ့ပါ။ ဣမံ ဘိက္ခု၊ ဤရဟန်းကို။ နဟာပေဿာမ၊ ရေချိုးစေ  
ကြကုန်စို့။ ဣတိ၊ ဤသို့။ အာမန္တေသိ၊ မိန့်တော်မူပြီ။ ဧဝံ ဘန္တေတိ၊  
မှန်ပါ အရှင်ဘုရား ဟူ၍။ အာယသ္မာ အာနန္ဒော၊ သည်။ ဘဂဝတော၊  
၏။ ဝစနံ၊ စကားဘော်ကို။ ပဋိသုဏိတော၊ ဝန်ခံပြီး၍။ ဥဒကံ၊ ရေကို။  
အာဟရိ၊ ဆောင်ယူခဲ့ပြီ။ ဘဂဝါ၊ သည်။ ဥဒကံ၊ ကို။ အာသိဉ္စိ၊ လောင်း  
ပေးပြီ။ အာယသ္မာ အာနန္ဒော၊ သည်။ ပရိဓောဝိ၊ ဆေးကြော သုတ်  
သင်ပြီ။ ဘဂဝါ၊ သည်။ သီသတော၊ ဦးခေါင်းမှ။ အဂ္ဂဟေသိ၊ ကိုင်ပြီ။  
အာယသ္မာ အာနန္ဒော၊ သည်။ ပါဒတော၊ ခြေထောက်မှ။ ဥစ္စာဓေတော၊  
ချီမ၍။ မဉ္ဇကေ၊ ခုတင်ငယ်ပေါ်၌။ နိပါဟေသံ၊ ချထားကြကုန်ပြီ။  
ဝါ၊ အိပ်စေကြကုန်ပြီ။

အထ ခေါ်၊ ဌ။ ဘဂဝါ၊ သည်။ ဧကသ္မိံ နိဒါနေ၊ ဤအကြောင်း  
၌။ ဧကသ္မိံ ပကရဏေ၊ ဤအရာ၌။ ဘိက္ခုသံဃံ၊ ရဟန်းသံဃာကို။ သန္ဓိ-  
ပါဘေတော၊ စည်းဝေးစေ၍။ ဘိက္ခု၊ ရဟန်းတို့ကို။ ဘိက္ခဝေ၊ တို့။ အမု-  
ကသ္မိံ ဝိဟာရေ၊ ထို့ကျောင်း၌။ ဂီလာနော၊ မကျန်းမာသော။ ဘိက္ခု၊  
သည်။ အတ္ထိ၊ ရှိသလော။ ဣတိ၊ ဤသို့။ ပဋိပုစ္ဆိ၊ မေးမြန်းပြီ။ ဘဂဝါ၊  
ဘုရား။ အတ္ထိ၊ ရှိပါ၏။ ဣတိ၊ ဤသို့ ဖြေဆိုကြကုန်ပြီ။ ဘိက္ခဝေ၊ တို့။  
တဿ ဘိက္ခုနော၊ ၏။ အာဗာဓော၊ အနာသည်။ ကိံ၊ အဘယ် အနာ  
ပါနည်း။ ဣတိ၊ ဤသို့ မေးတော်မူပြီ။ ဘန္တေ၊ ဘုရား။ တဿ အာ-  
ယသ္မဘော၊ ထို အရှင်၏။ အာဗာဓော၊ သည်။ ကုစ္ဆိဝိကာရာဟဓော၊  
ပါဘည်း။ ဣတိ၊ ဤသို့ ဖြေဆိုကြကုန်ပြီ။ ဘိက္ခဝေ၊ တို့။ တဿ ဘိက္ခုနော၊  
ထို ရဟန်း၏။ ဥပဋ္ဌာကော၊ ပြုစုလုပ်ကျွေးသောသူသည်။ အတ္ထိ ပန၊

ရူပါ၏လော။ ဣတိ၊ မေးပြီ။ ဘဂဝါ၊ ဘုရား။ နတ္ထိ၊ မရှိပါဘုရား။  
ဣတိ၊ ဖြေပြီ။ ကိဿ၊ အဘယ်ကြောင့်။ တံ၊ ကို။ ဘိက္ခု၊ တို့သည်။ ဝါ၊  
တို့က။ န ဥပဋ္ဌေန္တိ၊ သနည်း။ ဣတိ၊ ပြီ။ ဘန္တေ၊ အရှင်ဘုရား။ ဒေသော  
ဘိက္ခု၊ ထို ရဟန်းသည်။ ဘိက္ခုနံ၊ တို့ကို။ အကာရကော၊ မပြုစု မလုပ်  
ကျွေးပါ။ တေန၊ ထို့ကြောင့်။ တံ၊ ကို။ ဘိက္ခု၊ တို့သည်။ ဝါ၊ တို့က။  
န ဥပဋ္ဌေန္တိ၊ ကုန်။ ဣတိ၊ ပြီ။

ဘိက္ခဝေ၊ တို့။ ယေ၊ အကြင် အမိအဘတို့သည်။ ဝေါ၊ သင်တို့ကို။  
ဥပဋ္ဌဟေယျ၊ ကုန်ရာ၏။ ဝေါ၊ သင်တို့၏။ ဝါ၊ သင်တို့မှာ။ (သ)၊  
မာဘာ၊ ထို အမိသည်။ နတ္ထိ၊ မရှိ။ (သော) ပိတာ၊ ထို အဖသည်။  
နတ္ထိ၊ မရှိ။ ဘိက္ခဝေ၊ တို့။ တုမေ၊ သင်တို့သည်။ အညမညံ၊ အချင်းချင်း။  
န ဥပဋ္ဌဟိဿထ၊ မပြုစု မလုပ်ကျွေးကုန်အံ့။ အထ၊ ထိုသို့ မပြုစု မလုပ်  
ကျွေးကြလျှင်။ ကော စရဟိ၊ အဘယ်သူသည်လျှင်။ ဥပဋ္ဌဟိဿတိ၊ ပြုစု  
လုပ်ကျွေး လိမ့်မည်နည်း။ ဣတိ၊ ဤသို့ မိန့်တော်မူပြီ။ ဘိက္ခဝေ၊ တို့။  
ယော၊ အကြင် ရဟန်းသည်။ မံ၊ ငါ့ကို။ ဥပဋ္ဌဟေယျ၊ (သြဝါဒ အနု  
သာသနီကို လိုက်နာသောအားဖြင့်။) လုပ်ကျွေးရာ၏။ သော၊ ထိုသူ  
သည်။ ဂိလာနံ၊ ကို။ ဥပဋ္ဌဟေယျ၊ ရာ၏။ ဝါ၊ ပြုစုလုပ်ကျွေးပါလော။  
ဥပဇ္ဈာယော၊ ဥပဇ္ဈာယ် ဆရာသည်။ သစေ ဟောတိ၊ အကယ်၍ ရှိအံ့။  
ဥပဇ္ဈာယေန၊ သည်။ ယာဝဇီဝံ၊ အသက်ထက်ဆုံး။ ဥပဋ္ဌာတဗ္ဗော၊  
ထိုက်၏။ (-ရမည်။) အဿ၊ ထို ဂိလာနတပည့်၏။ ဝုဋ္ဌာနံ၊ ရောဂါမှ  
ထခြင်းကို။ (ကျန်းမာခြင်းကို။) အာဂမေတပ္ပံ၊ စောင့်ဆိုင်းရမည်။  
အာစရိယော၊ ဆရာသည်။ သစေ ဟောတိ၊ အံ့။ (ပ)။ သဒ္ဓိဝိဟာ-  
ရိကော၊ အတူနေ တပည့်သည်။ သစေ ဟောတိ၊ အံ့။ သဒ္ဓိဝိဟာရိကေန၊  
သည်။ ယာဝဇီဝံ၊ ဆုံး။ ဥပဋ္ဌာတဗ္ဗော၊ ရမည်။ အဿ၊ ထို ဂိလာန  
ဆရာ၏။ ဝုဋ္ဌာနံ၊ ကို။ အာဂမေတပ္ပံ၊ ရမည်။ အန္တေ ဝါသိကော၊ အနီးနေ  
တပည့်သည်။ သစေ ဟောတိ၊ အံ့။ (ပ) သမာနုပဇ္ဈာယကော၊ တူသော  
ဥပဇ္ဈာယ် ရှိသူသည်။ သစေ ဟောတိ၊ အံ့။ (ပ) အဿ၊ ထို ဂိလာန  
ရဟန်း၏။ ဝုဋ္ဌာနံ အာဂမေတပ္ပံ၊ သမာနာဟရိယော၊ တူသော ဆရာ

ရှိသောသူသည်။ သစေ ဟောတိ၊ အံ့။ (ပ)။ ဥပဇ္ဈာယော ဝါ၊ သည်  
 သော် လည်းကောင်း။ အာစရိယော ဝါ၊ သည်သော် လည်းကောင်း။  
 သဒ္ဓိဝိဟာဗျိကော ဝါ၊ သည်သော် လည်းကောင်း။ အန္တေဝါသိကော  
 ဝါ၊ သည်သော် လည်းကောင်း။ သမာနုပဇ္ဈာယကော ဝါ၊ သည်သော်  
 လည်းကောင်း။ သမာနာစရိယကော ဝါ၊ သည်သော် လည်းကောင်း။  
 သစေ န ဟောတိ၊ အကယ်၍ မရှိအံ့။ သံသေန၊ သံသာသည်။ ဥပဇ္ဈာ-  
 တဗျော၊ ရမည်။ နော စေ ဥပဇ္ဈာ ဟေယံ၊ အကယ် မပြုစု မလုပ်ကျွေးအံ့။  
 ဒုက္ကဋ္ဌဿ၊ ဒုက္ကဋ္ဌအာပတ်သို့။ အာပတ္တိ-အာပဇ္ဇနံ၊ ရောက်ခြင်းသည်။  
 ဟောတိ၊ ဧ။ ဣတိ၊ ဤသို့ မိန့်တော်မူပြီ။

ဂိလာနဝတ္ထု နိဿယ ပြီး၏။

မဏိမန်ကယ ပုလပဏာသပါဠိတော်  
ဓမ္မဒါယာဒသုတ္တ နိဿယ

မေ၊ တပည့်ဘော်အာနန္ဒာသည်။ (ဣဒံ သုတ္တံ၊ ဤဓမ္မဒါယာဒသုတ်  
ကို။) ဝေ၊ ဤသို့။ သုတံ၊ နာခံမှတ်သား ဆောင်ထားအပ်ပါပြီ။  
ကေ၊ တပါးသော။ သမယံ၊ အခါ၌။ ဘဂဝါ၊ သည်။ သာဝတ္ထိယံ၊  
သာဝတ္ထိပြည်၌။ အနာထငိဏ္ဍိကဿ၊ အနာထပိုက်သဌေး၏။ အာရာမေ၊  
နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော။ ဇေတဝနေ၊ ဇေတဝန်ခေါ်  
ကျောင်းတိုက်တော်၌။ ဝိဟရတိ၊ ၏။ တတြ၊ ထိုအခါ၌။ ဘဂဝါ၊  
သည်။ ဘိက္ခု၊ တို့ကို။ ဘိက္ခဝေါတိ၊ ရဟန်းတို့ဟူ၍။ အာမန္တေသိ၊  
ခေါ်တော်မူပြီ။ ဘဒန္တတိ၊ အရှင်ဘုရားဟူ၍။ တေ ဘိက္ခု၊ တို့သည်။  
ဘဂဝတေ၊ ၏။ (ဝစနံ၊ စကားတော်ကို)။ ပစ္စယောသုံ၊ ရှေးရှုနာ  
ယူကြကုန်ပြီ။ ဘဂဝါ၊ သည်။ ဝေ၊ ဤဓမ္မဒါယာဒသုတ်ကို၊ အဝေ၊  
ပြီ။

ဘိက္ခဝေ၊ တို့။ (တုမေ၊ တို့သည်။) မေ၊ ငါ၏။ ဓမ္မဒါယာဒါ၊  
တရားအမွေခံသူတို့သည်။ ဘဝထ၊ ဖြစ်ကုန်လော့။ အာမိသဒါယာဒါ၊  
အာမိသအမွေခံသူတို့သည်။ မာ ဘဝထ၊ မဖြစ်ကြကုန်လင့်။ “မေ၊  
ငါ၏။ သာဝကာ၊ တပည့်တို့သည်။ ကိန္တိ၊ အငယ်အကြောင်းဖြင့်။ ဓမ္မ-  
ဒါယာဒါ၊ တို့သည်။ ဘဝေယျံ၊ ဖြစ်ကုန်ရာအံ့နည်း။ အာမိသဒါ-  
ယာဒါ၊ တို့သည်။ နော ဘဝေယျန္တိ၊ မဖြစ်ကုန်ရာအံ့နည်း”ဟူ၍။  
မေ၊ ငါ၏။ တုမေသု၊ သင်ချစ်သားတို့အပေါ်၌။ အနုကမ္ပာ၊ သနား  
ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဘိက္ခဝေ၊ တို့။ တုမေ၊ သင်တို့သည်ကား။  
မေ၊ ငါ၏။ အာမိသဒါယာဒါ၊ တို့သည်။ ဘဝေယျာထ၊ ဖြစ်ကုန်ငြားအံ့။  
ဓမ္မဒါယာဒါ၊ တို့သည်။ နော ဘဝေယျာထ၊ မဖြစ်ကုန်ငြားအံ့။ တေန၊  
ထို့ကြောင့်။ သတ္တုသာဝကာ၊ မြတ်စွာဘုရား၏ တပည့်တို့သည်။  
အာမိသဒါယာဒါ၊ အာမိသ အမွေခံသူတို့ဖြစ်ကုန်၍။ ဝိဟရန္တိ၊ ကုန်၏။



ဓမ္မဒါယာဒါ၊ တရား အမွေခံသူတို့ဖြစ်ကုန်၍။ နော ဝိဟရန္တိ၊ မနေကုန်။  
 ဣတိ၊ ဤသို့။ တုမေပိ၊ သင်တို့သည်လည်း။ အာဒိယာ- ကဲ့ရဲ့ဘွယ်  
 အဖြစ်ဖြင့်ယူအပ်ကုန်သည်။ ဝါ၊ ကဲ့ရဲ့အပ်ကုန်သည်။ ဘဝေယျာထ၊  
 ဖြစ်ကုန်ရာ၏။ တေန၊ ထို့ကြောင့်။ သတ္ထုသဘဝကော၊ တို့သည်။  
 အာမိသဒါယာဒါ၊ တို့ဖြစ်ကုန်၍။ ဝိဟရန္တိ၊ ကုန်၏။ ဓမ္မဒါယာဒါ၊  
 တို့ဖြစ်ကုန်၍။ နော ဝိဟရန္တိ၊ ကုန်။ ဣတိ၊ သို့။ အဟမ္ပိ၊ ငါဘုရား  
 သည်လည်း။ အာဒိယော၊ သည်။ ဝါ၊ ကဲ့ရဲ့အပ်သည်။ ဘဝေယျံ၊  
 ဖြစ်ရာ၏။ ဘိက္ခဝေ၊ တို့။ (ပ) န ဘဝေယျံ၊ မဖြစ်ရာ။ ဘိက္ခဝေ၊ တို့။  
 တသ္မာ၊ ထို့ကြောင့်။ (ဟိဟ၊ အနက်မဲ့)။ (ပ) အနုကမ္ပာ၊ သည်။  
 အတ္တိ၊ ၏။

ဘိက္ခဝေ၊ တို့။ (ဣမ အနက်မဲ့)။ အဟံ၊ ငါဘုရားသည်။ ဘုတ္တာဝီ၊  
 ဆွမ်းစာ ပြီးသည်။ ပဝါရိတော၊ ပယ်မြစ်အပ်ပြီးသည်။ ပရိပုဏ္ဏော၊  
 ပြည့်စုံသည်။ ပရိယောသိတော၊ ပြီးဆုံးစေအပ်သည်။ သုဟိတော၊  
 တင်းတိမ်သည်။ ယာပဒေတ္တာ၊ လိုအပ်သသောက်စားပြီးသည်။ အသံ၊  
 ဖြစ်ရာ၏။ မေ၊ ငါ၏။ ပိဏ္ဏပါတော၊ ဆွမ်းသည်။ အတိရေကဓမ္မော၊  
 ပို၍သောသဘောရှိသည်။ ဆဒ္ဓနိယဓမ္မော၊ စွန့်ပစ်အပ်သောသဘောရှိ  
 သည်။ သိယာ၊ ဖြစ်ရာ၏။ အထ၊ ထိုအခါ၌။ ဒေ ဘိက္ခု။ နှစ်ပါး  
 သောရဟန်းတို့သည်။ ဝိသတ္ထာဒုဗ္ဗလျပရေတာ၊ ဆာလောင်ခြင်းအား  
 နည်းခြင်းတို့သည် နှိပ်စက်အပ်ကုန်သည်ဖြစ်၍။ အာဂစ္ဆေယျံ၊ လာကုန်  
 ရာ၏။ အဟံ၊ သည်။ တေ၊ ထိုရဟန်းတို့ကို။ “ဘိက္ခဝေ၊ တို့။ အဟံ၊  
 သည်။ (ပ)ယာပဒေတ္တာ၊ သည်။ အမ္ပိ၊ ဖြစ်၏။ မေ၊ ၏။ အတိရေက-  
 ဓမ္မော၊ သော။ ဆဒ္ဓနိယဓမ္မော၊ သော။ အယံ ပိဏ္ဏပါတော၊ သည်။  
 အတ္ထိ စ၊ ရှိလည်းရှိ၏။ သစေ အာကင်္ခထ၊ အကယ်၍စားလိုကုန်အံ့။  
 ဘုဉ္ဇထ၊ စားကြကုန်လော့။ တုမေ၊ သင်တို့သည်။ နောစေ ဘုဉ္ဇထထ၊  
 အကယ်၍မစားကုန်အံ့။ အဟံ၊ သည်။ ဣဒါနိ၊ ယခုအခါ၌။ အပ္ပဟရိ-  
 တေ ဝါ၊ စိမ်းစိုးသောမြက်သစ်ပင်ရွှေ့ရာ၌မူလည်း။ ဆဇ္ဇေသာမိ၊ စွန့်ပစ်  
 ရပေလိမ့်မည်။ အပ္ပါဏကေ၊ ပိုးမရှိသော။ ဥဒကေ ဝါ၊ ရေ၌မူလည်း

ဩပိလာ ပေဿာမိတိ၊ နစ်မြုပ်စေရပေလိမ့်မည် ဟူ၍။ ဝေံ၊ ဤသို့။  
ဝဒေယျံ၊ ဆိုရာ၏။

တတြ၊ ထိုရဟန်းနှစ်ပါးတို့တွင်။ ကေဿ၊ တပါးသော။ ဘိက္ခု-  
နော၊ ၏။ “ဘဂဝါ၊ သည်။ ဘုတ္တာဝီ၊ သည်။ (ပ)။ ယာဝဒတ္ထော၊  
သည်။ ဟောတိ၊ ၏။ ဘဂဝတော၊ ၏။ (ပ) အတ္တိ စ၊ ၏။ ဗယံ၊  
ငါတို့သည်။ သစေ န ဘုဉ္ဇိဿာမ၊ ကုန်အံ့။ ဣဒါနိ၊ ဤ။ ဘဂဝါ၊ သည်။  
(ပ)။ ဩပိလာပေဿတိ၊ လိမ့်မည်။ “ဓမ္မဒါယာဒါမေ ဘိက္ခဝေဘဝထ၊  
မာ အာမိသဒါယာဒါ” တိ၊ ဓမ္မဒါယာဒါ။ ပ၊ ဒါယာဒါ-ဟူ  
သော။ ဝေံ၊ ဤစကားကို။ ဘဂဝတော၊ သည်။ ဝုတ္တံ ခေါ ပြီ။  
ယဒိဒံ ပိဏ္ဍပါတံ၊ သည်။ အတ္တိ၊ ၏။ ဝေံ၊ သည်။ အာမိသညတရံ  
ခေါ ပန၊ အာမိသ လေးပါးတို့တွင် တပါးအပါအဝင်တည်း။ ဒေဟံ၊  
သည်။ ဣမံ ပိဏ္ဍပါတံ၊ ကို။ အဘုဉ္ဇိတွာ၊ မှ၍။ ဣမိနာဝ ဇိသစ္စာ-  
ဒုဗ္ဗလျေန၊ ဤဆာလောင်ခြင်း အနည်းခြင်းဖြင့်သာလျှင်။ ဝေံ၊ ဤ  
အတိုင်းသာလျှင်။ ဣမံ ရတ္တိဒ္ဓိဝံ၊ ဤညဉ့်နေ့ကို။ ဝိတိနာမေယျံ၊ လွန်စေ  
ရမှုကား။ ယန္တုနာတိ၊ ကောင်းလေစွ ဟူသော။ ဝေံ၊ ဤအကြံ  
သည်။ အဿ၊ ဖြစ် ခု၏။ သော၊ ထိုရဟန်းသည်။ (ပ)။ ဝိတိနာမေယျံ၊  
ရာ၏။

အထ၊ ထိုမှတပါး။ ဒုတိယဿ၊ နှစ်ယောက်မြောက်သော။ ဘိက္ခု-  
နော၊ ၏။ “ဘဂဝါ၊ သည်။ (ပ)။ ပဒ္ဓိပိနောဒေတွာ၊ ပယ်ဖျောက်၍။  
(ပ)။ ဝိတိနာမေယျံ၊ ကား။ ယန္တုနာတိ၊ ဟူသော။ ဝေံ၊ သည်။  
အဿ၊ ရာ၏။ သော၊ သည်။ (ပ)။ ဝိတိနာမေယျံ၊ ရာ၏။ ဘိက္ခဝေ၊  
တို့၊ သော ဘိက္ခု၊ သည်။ တံ ပိဏ္ဍပါတံ၊ ကို။ ဘုဉ္ဇိတွာ၊ ၍။  
ဇိသစ္စာဒုဗ္ဗလျံ၊ ကို။ ပဒ္ဓိပိနောဒေတွာ၊ ၍။ ဝေံ၊ သာလျှင်။  
တံ ရတ္တိဒ္ဓိဝံ၊ ကို။ ကိဉ္ဇာပိ ဝိတိနာမေယျံ၊ အကယ်၍ လွန်စေငြား  
အံ့။ အထ ခေါ၊ ထိုသို့ပင် လွန်စေသော်လည်း။ မေ၊ ငါဘုရားသည်။  
ပုရိမော၊ ရွှေပြင်သော။ အသုယေဝ ဘိက္ခု၊ ထိုရဟန်း ကိုသာလျှင်။

ပုဒ္ဓဘဏေ စ၊ အလွန်လည်း ပူဇော်အပ်၏။ ပါသံသတရော စ၊ အလွန်  
 လည်းချီးမွမ်းအပ်၏။ တံ၊ ထိုသို့ ပူဇော်အပ် ချီးမွမ်းအပ်သည်၏ အဖြစ်  
 သည်။ ကိဿ ဟေတု၊ အဘယ် အကြောင်းကြောင့်နည်း။ ဘိက္ခဝေ၊  
 တို့။ ဟိ၊ အကြောင့်ကြောင့်။ တံ၊ ထိုဆွမ်းကိုပယ်ခြင်းသည်။ တဿ  
 ဘိက္ခုနော၊ ၏။ ဒီသရတ္တံ၊ ရှည်စွာသော ညဉ့် နေ့ပတ်လုံး။ အပ္ပိစ္ဆ-  
 တာယ၊ အလိုရပွက် နည်းပါးသူ၏ ဒ၊ ဖြစ်ငှါ။ သန္တုဋ္ဌိယာ၊ ရောင့်ရဲ  
 လွယ်ခြင်းငှါ။ သလ္လေခယ၊ ကိလေသာခေါင်းပါးခြင်းငှါ။ သုဘရ-  
 တာယ၊ မွေးမြူလွယ်သူ၏ အဖြစ်ငှါ။ ဝီရိယာရမ္ဘာယ၊ အားထုတ်ခြင်း  
 လုံ့လအကျိုးငှါ။ သံဝတ္တိသတံ၊ ဖြစ်လတ္တံ့။ (တသ္မာ၊ ထို့ကြောင့်  
 တည်း)။ ဘိက္ခဝေ၊ တို့။ တသ္မာ၊ လို့ကြောင့်။ (ပ) မာ ဘဝထ၊  
 မဖြတ်ကြကုန်လင့်။ မေ၊ ၏။ သာဝကာ၊ တို့သည်။ (ပ)။ နော ဘဝေ-  
 ယန္တိ၊ အုံးည်းဟူ၍၊ ဣတံ၊ သို့။ မေ၊ ၏။ တုမေသု၊ တို့အပေါ်၌။  
 အနုကမ္မာ၊ သည်။ ဒ၊ ဣတံ၊ ရှိ၏ဟူသော။ တေ၊ ကို။ အဝေါစ၊ ပြီ။

ဘဂဝါ၊ သည်။ ဣဒံ၊ ကို။ အဝေါစ၊ ပြီ။ သုဂတော၊ သည်။  
 ဣဒံ၊ ကို။ ဝဘ္ဗာန၊ ၍။ အာသနာ၊ နေရာမှ။ ဥဋ္ဌာယ၊ ထ၍။  
 ဝိဟာရံ၊ သို့။ ပါဝိသိ၊ ဝင်တော်မူပြီ။

တတြ ခေါ၊ ထိုအခါ၌။ အာယသ္မာ သာရိပုတ္တော၊ သည်။ ဘဂဝ-  
 တော၊ သည်။ အစိရပတ္တန္တဿ၊ ဖဲသွား၍ မကြာမီ။ အာရုသော ဘိက္ခဝေ-  
 တံ၊ ငါ့ရှင်ရဟန်းတို့ဟူ၍။ ဘိက္ခု၊ တို့ကို။ အာမန္တေသိ၊ ခေါ်တော်  
 မူ၏။ (ပ)။ အာယသ္မာ သာရိပုတ္တော၊ သည်။

အာရုသော၊ ငါ့ရှင်တို့။ ကိတ္တာဝတာ၊ အဘယ်မျှအတိုင်းအရှည်ဖြင့်။  
 ပဝိဝိတ္တဿ၊ ကင်းဆိတ်သည်ဖြစ်၍။ ဝိဟရတော၊ နေသေး။ သတ္ထု၊ မြတ်  
 စွာဘုရား၏။ သာဝကာ၊ တပည့်တို့သည်။ ဝိဝေကံ၊ ကင်းဆိတ်ခြင်းကို။  
 နာနုသိက္ခန္တိ နု ခေါ၊ အတုလိုက်၍ မကျင့်ကုန်သနည်း။ ကိတ္တာဝတာ၊  
 ဖြင့်။ (ပ)။ အနုသိက္ခန္တိ နု ခေါတံ၊ အတုလိုက်၍ ကျင့်ကုန်သနည်း-

ဟူသော။ ဧတံ၊ ဤစကားကို။ အဝါ၊ မိန့်တော်မူပြီ။ အာဝုသော၊  
 ငါ့ရှင် သာရိပုတ္တရာ။ မယံ၊ တို့သည်။ အာယသ္မဘော သာရိပုတ္တရာ  
 ၏။ သန္တိကော၊ အထံ၌။ ဧတဿ ဘာသိတဿ၊ ဤဟောအပ်သော  
 တဆူး၏။ အတ္ထံ၊ အနက်အဓိပ္ပာယ်ကို။ အညာတုံ၊ သိခြင်းငှါ။ ဒုရ-  
 ဘောပိ၊ အဝေးမှလည်း။ အာဂစ္ဆာမ၊ လာကြပါကုန်၏။ သာဓု ဝတ၊  
 တောင်းပန်ပါကုန်၏။ ဧတဿ ဘာသိတဿ၊ ၏။ အတ္ထော၊ သည်။  
 အာယသ္မန္တံသေဝ သာရိပုတ္တံ ပဋိ၊ အရှင်သာရိပုတ္တရာ၏ အပို့(တာဝန်)  
 သည်သာ။ ဘဝတု၊ ဖြစ်ပါလော့။ (အာယသ္မန္တံ ယေဝ သာရိပုတ္တံ၊ အား  
 သာလျှင်။ ပဋိဘာတု၊ ထင်ရှားပါစေသတည်း - ဟု လည်း ကောင်း။  
 အာယသ္မန္တံယေဝ သာရိပုတ္တံ၊ အရှင်သာရိပုတ္တရာ၏ ဉာဏ်၌သာလျှင်။  
 ပဋိဘာတု၊ ထင်ရှားပါစေသတည်း - ဟု လည်းကောင်း။ အာယသ္မန္တံ-  
 ယေဝ သာရိပုတ္တံ၊ ကိုသာလျှင်။ ပဋိ၊ စွဲ၍။ ဘာတု၊ ထင်ရှားပါ  
 စေသတည်း - ဟု လည်းကောင်း ပေးနိုင်ပါသည်။)။ အာယသ္မဘော  
 သာရိပုတ္တဿ၊ ၏။ (ဘာသိတံ၊ ပြောဟောချက်ကို)။ သုတံ၊  
 ကြားနာကြရသော်။ ဘိက္ခု၊ တို့သည်။ ဓာရေသန္တိ၊ ဆောင်ထားကြ  
 ကုန်လိမ့်မည်။ ဣတိ၊ ဤသို့လျှောက်ထားကုန်ပြီ။ ဘေနဟိ၊ ထိုသို့ဖြစ်  
 လျှင်။ အာဝုသော၊ တို့။ သုဏာထ၊ နာကြကုန်လော့။ သာဓုကံ၊  
 ကောင်းစွာ။ မနသိ ကရောထ၊ နှလုံးသွင်းကြကုန်လော့။ ဘာသိဿမိ၊  
 ဟောပြောပေအံ့။ ဣတိ၊ ဤသို့မိန့်ပြီ။ (ပ) အာယသ္မာ သာရိပုတ္တော၊  
 သည်-

အာဝုသော၊ တို့။ (ပ) နာနုသိက္ခန္တိ နှ ခေါ်၊ သနည်း။ အာဝုသော၊  
 တို့။ ဣဒ၊ ဤသာသနာဘော်၌။ (ပ) နာနုသိက္ခန္တိ၊ ကုန်။ သတ္ထော၊  
 သည်။ ယေသဉ္စ ဓမ္မာနံ၊ အကြင်တရား တို့ကိုလည်း။ ပဟာနံ၊ ပယ်ခြင်း  
 ကို။ အာဟ၊ ဟောတော်မူပြီ။ တေ စ ဓမ္မေ၊ တို့ကိုလည်း။ နပုဗဟန္တိ၊  
 မပယ်စွန့်ကြကုန်။ ဗာဟုလိကာ စ၊ ပစ္စည်းလေးပါး ပေါများခြင်းငှါ  
 ကျင့်ကုန်သည် လည်းကောင်း။ သာထလိကာ စ၊ သာသနာကို လျော့  
 လျော့ယူကုန်သည် လည်းကောင်း။ ဩက္ကမနေ၊ အောက်သို့သက်ဆင်း

စေတတ်သော နီဝရဏဘရာဇ်ဂါးပါး၌။ ပုဗ္ဗင်္ဂမာ၊ ရှေ့သွားခေါင်းဆောင်  
 ဖြစ်ကုန်၏။ ပဝိဝေကော၊ အလုံးစုံသော ဥပဓိတို့၏ ကင်းဆိတ်ရာ နိဗ္ဗာန်  
 ၌။ နိက္ခိတ္တဓုရာ၊ ချအပ်ပြီသော ပန်ဂိုကုန်၏။ အာဝုသော၊ တို့။ တကြ၊  
 ထိုတပည့်တို့တွင်။ ထေရာ၊ ထေရ်ဖြစ်ကုန်သော။ ဘိက္ခု၊ တို့သည်။  
 တိဟိ၊ သုံးပါးကုန်သော။ ဌာနေဟိ၊ အကြောင်းတို့ဖြင့်။ ဂါရယှာ၊  
 ကဲ့ရဲ့အပ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ပဝိဝိတ္တဿ၊ ဖြစ်၍။ (ပ) နာ-  
 နုသိက္ခန္တိတိ၊ ကုန်ဟူသော။ ပဌမေန၊ ရှေးဦးစွာသော။ ဣမိနာ  
 ဌာနေန၊ ဤအကြောင်းဖြင့်။ ထေရာ၊ ကုန်သော။ ဘိက္ခု၊ တို့သည်။  
 ဂါရယှာ၊ ကုန်သည်။ ဘဝန္တိ၊ ကုန်၏။

(အမှာ၊ ဒုတိယေန၊ နှစ်ခုမြောက်သော။ တတိယေန၊ သုံးခု  
 မြောက်သော။ မဇ္ဈိမာ၊ အလတ်ဖြစ်ကုန်သော။ နဝါ၊ အငယ်ဖြစ်  
 ကုန်သော။ ဤမျှသာထူးပါသည်။ အကြွင်းတူပြီ။)

အာဝုသော၊ တို့။ တကြ၊ ထိုဟောတော်မူအပ်ပြီးသော ဒေသနာ  
 တော်၌။ ဒလာဘော စ၊ လောဘသည်လည်း။ ပါပကော၊ ယုတ်မာ၏။  
 ဒေါသော စ၊ သည်လည်း။ ပါပကော၊ ၏။ သောဘဿ စ၊ ကိုလည်း။  
 ပဟာနာယ၊ ပယ်ခြင်းငှာ။ ဒေါသဿ စ၊ ကိုလည်း။ ပဟာနာယ၊  
 ငှာ။ စက္ခုကရဏိ၊ သစ္စာလေးပါးကို မြင်တတ်သော ပညာမျက်စိကိုပြု  
 တတ်သော။ ဉာဏကရဏိ၊ သစ္စာလေးပါးကိုသိတတ်သော ဉာဏ်ကို ပြုတတ်  
 သော။ မဇ္ဈိမာ၊ လောဘဒေါသတို့၏ အလယ်၌ဖြစ်သော။ ယာ ပဋိပဒါ၊  
 အကြင်အကျင့်သည်။ ဥပသမာယ၊ ရာဂ စသည်ငြိမ်းခြင်းငှာ။ အဘိ-  
 ညာယ၊ သစ္စာလေးပါးကိုသိခြင်းငှာ။ သမ္မောဓာယ၊ ကောင်းစွာသိ  
 တတ်သော မဂ်ဉာဏ်အကျိုးငှာ။ နိဗ္ဗာနာယ၊ နိဗ္ဗာန်အကျိုးငှာ။ သံဝတ္တ-  
 တိ၊ ဖြစ်၏။ သာ ပဋိပဒါ၊ သည်။ အတ္တိ၊ ရှိ၏။ အာဝုသော၊ တို့။  
 စက္ခုကရဏိ၊ သော။ (ပ) ယာ ပဋိပဒါ၊ သည်။ (ပ)။ သံဝတ္တတိ၊  
 ၏။ သာ ပဋိပဒါ၊ သည်။ ကတမာ စ၊ အဘယ်ပါနည်း။ အရိယော၊  
 မြတ်သော။ အဋ္ဌဂိကော အင်္ဂါရှစ်ပါးရှိသော။ အယမေဝ မဂ္ဂေါ၊  
 ဤမဂ်သည်သာလျှင်တည်း။ ဣဒံ၊ ဤမဂ္ဂင်္ဂါရှစ်ပါးသည်။ သေယျထာ၊

အဘယ်နည်း။ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိလည်းကောင်း။ (ပ) သမ္မာ သမာဓိ၊  
လည်းကောင်းတည်း။ အာဝုသော၊ တို့။ စက္ခုကရဏီ၊ သော။ (ပ)  
သာ ပဋိပဒါ၊ သည်။ အယံ ခေါ၊ ဤသည်သာလျှင်တည်း။

အာဝုသော၊ တို့။ တတြ၊ ထိုဟောတော်မူအပ်ပြီးသော ဒေသနာ  
တော်၌။ ကောဓော စ၊ အမျက်ထွက်ခြင်းသည်လည်း။ ပါပကော၊ ၏။  
ဥပနာဟော စ၊ ရန်ငြိုးဖွဲ့ခြင်းသည်လည်း။ ပါပကော၊ ၏။ (ပ)မက္ခော  
စ၊ သူတပါးတို့၏ဂုဏ်ကို ဖျက်ဆီးခြင်းသည်လည်း။ ပါပကော၊ ၏။  
ပလာသော စ၊ အင်တူပူခြင်း (ပိုင်ဖက်ပူခြင်း) သည်လည်း။ (ပ)။  
ဣဿာ စ၊ ငြူစုစောင်းမြောင်းခြင်းသည်လည်း။ (ပ)။ မစ္ဆရိယဉ္ဇ၊  
ဝန်တိုခြင်းသည်လည်း။ (ပ)။ မာယာ စ၊ လှည့်ပတ်ခြင်းသည်လည်း။  
(ပ)။ သာဠေယျဉ္ဇ၊ စဉ်းလဲခြင်းသည်လည်း။ (ပ)။ ထမ္ဘော စ၊ ကော်  
ထန်ခြင်းသည်လည်း။ (ပ) သာရမ္ဘော စ၊ ချုပ်ချယ်ခြင်းသည်လည်း။  
(ပ)။ မာနော စ၊ မာန်မူခြင်းသည်လည်း။ အတိမာနော စ၊ အလွန်  
မာန်မူခြင်းသည်လည်း။ (ပ)။ မဒေါ စ၊ ယစ်မူးခြင်းသည်လည်း။ (ပ)  
ပမာဒေါ စ၊ မေ့လျော့ခြင်းသည်လည်း။ (ပ)။ အယံ ခေါတိ၊ ဤသည်  
သာလျှင်တည်း-ဟူသော။ တေ၊ ဤစကားကို။ အဝေါ၊ မိန့်တော်  
မူပြီး။

အာယသ္မာ သာရိပုတ္တော၊ သည်။ ဣဒံ ကိ၊ အဝေါ၊ ပြီ။  
တေ ဘိက္ခု၊ တို့သည်။ အာယံသ္မတော သာရိပုတ္တဿ၊ ၏။ ဘာသိတံ၊  
ဟောတော်မူအပ်သောတရားတော်ကို။ အတ္တမနာ၊ မိမိစိတ်ရှိကုန်သည်  
ဖြစ်၍။ ဝါ၊ နှစ်သက်ရှင်လန်း ဝမ်းမြောက်သော စိတ်ရှိကုန်သည်ဖြစ်၍။  
အဘိနန္ဒ၊ ဝမ်းမြောက်နှစ်သက် လက်ခံကြကုန်ပြီ။ ဣတိ၊ ဤကားအပြီး  
တည်း။

တတိယံ၊ သုံးခုမြောက်သော။ ဓမ္မဒါယာဒသုတ္တံ၊ ဓမ္မဒါယာဒသုတ်  
သည်။ နိဋ္ဌိတံ၊ ပြီးပြီ။

သံယုတ္တနိကာယ် သဂါထာဝဂ္ဂသံယုတ်ပါဠိတော်

မာနတ္ထဒ္ဓသတ္တ နိဿယ

သဝတ္ထိနိဒါနံ၊ သဝတ္ထိနိဒါနိးတည်း။ ဘေဒ ခေါ ပန သမယေန၊  
ဌံ။ မာနတ္ထဒ္ဓေါ၊ မာနတ္ထဒ္ဓ - မည်သော။ ဗြဟ္မဏော၊ ပုဏ္ဏား  
သည်။ သဝတ္ထိယံ၊ ဌံ။ ပဋိဝသတိ၊ နေ၏။ သော၊ ထို မာနတ္ထဒ္ဓ  
ပုဏ္ဏားသည်။ မာတရံ၊ အမိကို။ နေဝ အဘိဝါဒေတိ၊ ရှိမခိုး။ ပိတရံ၊  
အဖကို။ န အဘိဝါဒေတိ၊ ခိုး။ အာစရိယံ၊ ဆရာကို။ န အဘိဝါဒေတိ၊  
ရှိမခိုး။ ဇေဋ္ဌဘာတရံ၊ အကိုကြီးကို။ န အဘိဝါဒေတိ၊ ခိုး။ တေန  
ခေါ ပန သမယေန၊ ဌံ။ ဘဂဝါ၊ သည်။ မဟတိယာ၊ များစွာသော။  
ပရိသာယ၊ ပရိသတ်သည်။ ပရိပူတော၊ ခြံရံအပ်သည်ဖြစ်၍။ ဓမ္မံ၊  
တရားကို။ ဒေသေတိ၊ ဟောတော်မူ၏။ အထ ခေါ၊ ဌံ။ မာနတ္ထဒ္ဓသ-  
ဗြဟ္မဏဿ၊ ၏။ အယံ ခေါ သမဏော ဂေါတမော၊ ဤရဟန်း  
ဂေါတမသည်။ မဟတိယာ၊ သော။ ပရိသာယ၊ သည်။ ပရိပူတော၊  
ဖြစ်၍။ ဓမ္မံ၊ ကို။ ဒေသေတိ၊ ၏။ အဟံ၊ သည်။ ယေန၊ ဌံ။  
သမဏော ဂေါတမော၊ သည်။ (အတ္ထိ၊ ရှိ၏။) တေန၊ သို့။ ဥပသင်္က-  
မေယျံ၊ ချဉ်းကပ်ရမှုကား။ ယန္တု၊ ကောင်းလေစွ။ မံ၊ ငါ့ကို။  
သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။ သစေအာလင်္ဂိယတိ၊  
အကယ်၍ စကားဆိုအံ့။ အဟမ္မိ၊ ငါသည်လည်း။ တံ၊ ထိုရဟန်း  
ဂေါတမကို။ အာလပိဿာမိ၊ စကားဆိုအံ့။ သမဏော ဂေါတမော၊  
သည်။ နော စေ အာလပိဿတိ၊ အကယ်၍ စကားမဆိုအံ့။ အဟမ္မိ၊  
သည်လည်း။ တံ၊ ထိုရဟန်းဂေါတမကို။ န အာလင်္ဂိယာမိတိ၊ အံ-  
ဟူသော။ တေံ၊ ဤအကြံအစည်သည်။ အဟောသိ၊ ပြီ။

အထခေါ၊ ဌံ။ (ပ)။ ဥပသင်္ကမိတွာ၊ ပြီး၍။ တုဏှိဘူတော၊  
ဆိတ်ဆိတ်နေလျက်။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ် တခုသော အရပ်  
ဌံ။ အဋ္ဌာသိ၊ တည်ပြီ။ အထ ခေါ၊ ဌံ။ ဘဂဝါ၊ သည်။ တံ၊

ထို မာနတ္ထဒ္ဓိ ပုဏ္ဏားကို။ နာလပိ၊ စကားဆိုတော်မူ။ အထ ခေါ၊ ဌ။  
 မာနတ္ထဒ္ဓေါ ပြာဟ္မဏော၊ သည်။ အယံ သမဏော ဂေါတမော၊ ဤ  
 ရဟန်းဂေါတမသည်။ ကိဉ္စိ၊ တစုံတခုသော အကြောင်းအရာကို။  
 န ဇာနာတီတိ၊ မသိဟု နှလုံးပြု၍။ တတောဝ၊ ထိုအရပ်မှသာလျှင်။  
 ပုန၊ တဖန်။ နိဝတ္တိတုကာမော၊ ပြန်လိုသည်။ အဟောသိ၊ ပြီ။  
 အထ ခေါ၊ ဌ။ ဘဂဝါ၊ သည်။ မာနတ္ထဒ္ဓဿ ပြာဟ္မဏဿ၊ ။ စေတော-  
 ပရိဝိတက္ကံ၊ စိတ်အကြံကို။ စေတသာ၊ မိမိစိတ်တော်ဖြင့်။ အညာယ၊  
 သိ၍။ မာနတ္ထဒ္ဓံ ပြာဟ္မဏံ၊ ကို-

ပြာဟ္မဏ၊ ပုဏ္ဏား။ ဣမ၊ ဤလောက၌။ အတ္တိကဿ၊ အကျိုးကို  
 အလိုရှိသူ၏။ မာနံ၊ မာန်ခက်ထန်ခြင်းသည်။ န သာဓု၊ မကောင်း။  
 ပြာဟ္မဏ၊ ပုဏ္ဏား။ ယေန အတ္ထေန၊ အကြင် အကျိုးစီးပွားကြောင့်။  
 အာဂစ္ဆိ၊ လာရောက်ပြီ။ တမေဝ အတ္တံ၊ ထိုလိုအပ်သော အကျိုးစီး-  
 ပွားကိုသာလျှင်။ အနုဗြူဟယေတိ၊ အဖန်ဖန်ပွားစေရာ၏- ဟူသော။  
 ဂါထာယ၊ ဂါထာဖြင့်။ အဇ္ဈဘာသိ၊ မိန့်တော်မူပြီ။

အထ ခေါ၊ ဌ။ မာနတ္ထဒ္ဓေါ ပြာဟ္မဏော၊ သည်။ သမဏော  
 ဂေါတမော၊ သည်။ မေ ငါ၏။ စိတ္တံ၊ စိတ်ကို။ ဇာနာတီတိ၊ သိ  
 တော်မူ၏-- ဟု နှလုံးပြု၍။ တတ္ထေဝ၊ ထိုအရပ်၌ပင်လျှင်။ ဘဂဝတော၊  
 ။ ပါဒေသု၊ ခြေတို့၌။ သိရသာ၊ ဦးခေါင်းဖြင့်။ နိပတိတုာ၊  
 တုပ်ဝပ်၍။ ဘဂဝတော၊ ။ ပါဒါနိ၊ တို့ကို။ မုခေန၊ ခံတွင်းဖြင့်။  
 ပရိစုပ္ပတံ၊ စုတ်၏။ ပါဏိဟိ စ၊ လက်တို့ဖြင့်လည်း။ ပရိသမ္မာဟတံ၊  
 ဆုပ်နယ်၏။ ဘော ဂေါတမ၊ အရှင်ဂေါတမ။ အဟံ၊ အကျွန်ုပ်သည်။  
 မာနတ္ထဒ္ဓေါ၊ မာနတ္ထဒ္ဓပတည်း။ ဘော ဂေါတမ၊ မ။ အဟံ၊ သည်။  
 မာနတ္ထဒ္ဓေါတိ၊ ပတည်း ဟူ၍။ နဿံ၊ အမည်ကိုလည်း။ သာ-  
 ဝေတံ၊ ကြားစေ၏။ ဝါ၊ လျှောက်၏။ အထ ခေါ၊ ဌ။ သာ ပရိ-  
 သာ၊ ထိုပရိသတ်သည်။ ဘော၊ အချင်းတို့။ အစ္စရိယံ ဝဘ၊ လက်  
 ဖျစ်ခတ်တီး အံ့ချီးထိုက်စွတကား။ ဘော၊ တို့။ အပ္ပုတံ ဝတ၊ မဖြစ်



စူး အဦးအသစ်ဖြစ်စွတကား။ ဟိ၊ မှန်၏။ အယံ မာနတ္ထဒ္ဓေါ ဗြာဟ္မဏော၊ သည်။ မာတရံ၊ ကို။ (ပ)။ န အဘိဝါဒေတိ၊ ရှိမခိုး။ အထစ ပန၊ ထိုသို့ဖြစ်ပါလျက်။ သမဏေ ဂေါတမေ၊ ရဟန်းဂေါတမ၌။ ဝေရူပံ၊ ဤသို့သဘောရှိသော။ ပရမနိပစ္စကာရံ၊ အလွန် အရိုအသေပြုခြင်းကို။ ကရောတိတိ၊ ပြု၏ ဟူ၍။ အဗ္ဘုတစိတ္တဇာတာ၊ ဖြစ်သော မဖြစ်စူး အဦးဖြစ်ခြင်းရှိ၊ ဖြစ်သောနှစ်သက်ခြင်းရှိသည်။ အဟောသိ၊ ဖြစ်ပြီ။ အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ မာနတ္ထဒ္ဓံ ဗြာဟ္မဏံ၊ ကို။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ယတော၊ အကြံကြောင့်။ ဘေ၊ သင်၏။ စိတ္တံ၊ စိတ်သည်။ မဟိ၊ ငါ၌။ ပသန္တံ၊ ကြည်ညို၏။ ( တဘော၊ ထို့ကြောင့်။ ) အလံ၊ သင့်အားပြီ။ ဥဋ္ဌေဟိ၊ ထလော့။ သကေ အာသနေ၊ မိမိနေရာ၌။ နိသိဒါတိ၊ နေလော့- ဟူသော။ ဧတံ၊ ဤစကားကို။ အဝေါစ၊ မိန့်တော်မူပြီ။ အထ ခေါ၊ ၌။ မာနတ္ထဒ္ဓေါ ဗြာဟ္မဏော၊ သည်။ သကေ အာသနေ၊ ၌။ နိသိဒိတံ၊ ထိုင်၍။ ဘဂဝန္တံ၊ ကို-

(ဘော ဂေါတမ၊ မ။) ကေသု၊ အဘယ်ပုဂ္ဂိုလ်တို့၌။ မာနံ၊ မာနကို။ န ကယိရာထ၊ မပြုရာသနည်း။ ကေသု၊ တို့၌။ သဂါရဝေါ၊ ရိုသေမှုရှိသည်။ အဿ၊ ဖြစ်ရာသနည်း။ ကေ၊ အဘယ်သူတို့ကို။ အဿ၊ ထိုပုဂ္ဂိုလ်သည်။ အပစိဘာ၊ အရိုအသေပြုအပ်ကုန်သည်။ အဿ၊ ဖြစ်ကုန်ရာသနည်း။ ကေ၊ အဘယ်ပုဂ္ဂိုလ်တို့ကို။ အဿ၊ ထိုပုဂ္ဂိုလ်သည်။ သာဓု၊ ကောင်းစွာ။ သုပဇိဘာ၊ လွန်စွာပူဇော်အပ်ကုန်သည်။ အဿတိ၊ ဖြစ်ကုန်ရာသနည်း- ဟူသော။ ဂါထာယ၊ ဖြင့်။ အဗ္ဗဘာသိ၊ လျှောက်ထားပြီ။

ဗြာဟ္မဏ၊ ပုဏ္ဏား။ မာတရိ စာပိ၊ အမိ၌လည်းကောင်း။ ပိတရိ စာပိ၊ အဖ၌လည်းကောင်း။ အထော၊ ထို့ပြင်။ ဇေဋ္ဌမိ၊ အကြီးဖြစ်သော။ ဘာတရိ၊ အစ်ကို၌လည်းကောင်း။ ဂတုတ္ထမိ၊ လေးယောက်မြောက် ဖြစ်သော။ အာစရိယေ၊ ဆရာ၌လည်းကောင်း။ တေသု၊ ထို

ပုဂ္ဂိုလ်တို့၌၊ မာနံ၊ ကိံ။ န ကယိပုထ၊ မပြုရာ။ တေသု၊ တို့၌။  
သဂါရဝေါ၊ ရှိသေခြင်းရှိသည်။ အဿ၊ ဖြစ်ရာ၏။ တေ၊ ထိုပုဂ္ဂိုလ်  
တို့ကို။ အဿ၊ ထိုပုဂ္ဂိုလ်သည်။ အပစိတာ၊ အရိုအသေ ပြုအပ်ကုန်  
သည်။ အဿ၊ ဖြစ်ကုန်ရာ၏။ တေ၊ တို့ကို။ အဿ၊ သည်။ သာဓု၊  
ကောင်းစွာ။ သုပုဇိတာ၊ ကုန်သည်။ အဿ၊ ဖြစ်ကုန်ရာ၏။

အရဟန္တေ၊ ပူဇော်အထူးကိုခံထိုက်ကုန်သော။ သီတိဘူတေ၊ ငြိမ်း  
အေးပြီးကုန်သော။ ကတကိစ္စေ၊ ပြုအပ်ပြီးသော တဆယ့်ခြောက်ချက် မင်္ဂ  
ကိစ္စရှိကုန်သော။ အနာသဝေ၊ အာသဝေ၊ မရှိကုန်သော။ အနုတ္တရေ၊  
အလွန်အမြတ်မရှိကုန်သော။ တေ၊ ထိုရဟန္တာပုဂ္ဂိုလ်တို့ကို။ မာနံ၊ ကိံ။  
နိဟစ္စ၊ နှိမ်ချ၍။ အထဒ္ဓေါ၊ ခက်ထန်ခြင်းမရှိသည်ဖြစ်၍။ နမဿေ၊  
ရှိခိုးရာ၏။ ဣတိ၊ ဤသို့မိန့်တော်မူ၏။

ဝေံ၊ ဤသို့။ ဝုတ္တေ၊ မိန့်တော်မူအပ်သော်။ မာနတ္ထဒ္ဓေါ၊ ပြာဟ္မဏော၊  
သည်။ ဘဂဝန္တံ၊ ကိံ။ ဘော ဂေါဘမ၊ အရှင် ဂေါတမ။ အဘိက္ကန္တံ၊  
အလွန်နှစ်သက်အပ်ပါပေစွ။ ဘော ဂေါတမ၊ မ။ အဘိက္ကန္တံ၊ စ။  
ဘော ဂေါတမ၊ မ။ နိက္ကုဇ္ဇေယျ သေယျထာပိ ဝါ၊ လှန်ရာသကဲ့သို့  
လည်းကောင်း။ ပဋိစ္ဆန္တံ၊ ဖုံးလွှမ်းအပ်သောဝတ္ထုကို။ ဝိဝရေယျ သေယျ-  
ထာပိ ဝါ၊ ဖွင့်ရာသကဲ့သို့လည်းကောင်း။ မုဠဿ၊ ခရီးမှားသောသူအား။  
မဂ္ဂံ၊ ခရီးကို။ အာစိက္ခေယျ သေယျထာပိ ဝါ၊ ပြောကြားရသကဲ့သို့  
လည်းကောင်း။ စက္ခုမန္တော၊ မျက်စိအမြင်ရှိကုန်သောသူတို့သည်။ ရူပါ-  
နိ၊ အဆင်းတို့ကို။ ဒက္ခန္တိတိ၊ မြင်ကုန်လတ္တံ့ ဟုရည်ရွယ်၍။ အန္ဓကာရေ၊  
အမှိုက်တိုက်၌။ တေလပဇ္ဇောတံ၊ ဆီမီးတန်ဆောင်ကို။ ဓာရေယျ  
သေယျထာပိ ဝါ၊ ညှိထွန်းရာသကဲ့သို့လည်းကောင်း။ ဧဝမေဝ၊ ထိုအတူ  
သာလျှင်။ ဘဂဝတာ၊ သည်။ အနေကပရိယာယေန၊ တပါးမက များ  
လှစွာသောအကြောင်းဖြင့်။ ဓမ္မော၊ တရားကို။ ပကာသိတော၊ ပြ  
တော်မူအပ်၏။ သောဟံ သော အဟံ၊ ထိုတပည့်တော်သည်။ ဘဂ-  
ဝန္တံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ လည်းလျောင်းရာဟူ၍။

ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။ ဝါ၊ သိမှတ်ပါ၏။ ဓမ္မဉ္စ၊ တရားတော်ကိုလည်း  
 ကောင်း။ တိက္ခသံဃဉ္စ၊ ရဟန်းသံဃာတော်ကို လည်းကောင်း။ သရဏံ၊  
 ဟူ၍။ ဂစ္ဆာမိ၊ ၏။ ဝါ၊ ၏။ ဘဝံ ဂေါဘဗော၊ အရှင်ဂေါတမသည်။  
 အစ္စ္ဓာဂဂ္ဂ၊ ယနေ့မှစ၍။ (ဓာရေကု-၌ ဖပ်)။ ပါဏုပေတံ၊ အသက်တို့  
 ဖြင့် ဆည်းကပ်သည်ဖြစ်၍။ ဝါ၊ အသက်ရှည်သမျှ ကာလပတ်လုံး ဆည်း  
 ကပ်သည်ဖြစ်၍။ သရဏံ ဂတံ၊ ကိုးကွယ်ရာဟူ၍ အသိအမှတ်ပြုသော။  
 ဥပါသကံ၊ ဥပါသကာ-ဟူ၍။ မံ၊ ကို။ ဓာရေတူတိ၊ မှတ်တော်မူပု  
 ဓေလော-ဟူသော။ တေ၊ ကို။ အဂေါဇ၊ ပြီ။ ဣတံ၊ သို့။ သုတံ၊ နာခံ  
 ပုတ်သား ဆောင်ထားအပ်ပါပြီ။

မာနတ္ထဒ္ဓသုတ် နိဿယ ပြီး၏။

သံယုတ္တနိကာယ် သဂါထာဝဂ္ဂသံယုတ် ပါဠိတော်  
 သုသိမသုတ္တ နိဿယ

သာင်တ္တိနိဒါနံ၊ သာဝတ္တိနိဒါနိးတည်း။ ဝါတြ ခေါ၊ ထိုသို့နေ  
 တော်မူသောအခါ၌။ ဘဂဝါ၊ သည်။ ဘိက္ခု၊ တို့ကို။ ဘိက္ခဝေါတိ၊  
 ရဟန်းတို့ဟူ၍။ အာမန္တေသိ၊ ခေါ်တော်မူပြီ။ ဘဒန္တေတိ၊ အရှင်ဘုရား  
 ဟူ၍။ တေ ဘိက္ခု၊ ထိုရဟန်းတို့သည်။ ဘဂဝတော၊ ၏။ (ဝစနံ၊ စကား  
 တော်ကို)။ ပစ္စယောသံ၊ ရှေးရှုနာယူကုန်ပြီ။ ဘဂဝါ၊ သည်။ -

ဘိက္ခဝေ၊ တို့၊ ဘုဘုဗ္ဗံ၊ ရှေး၌ဖြစ်ဖူးသည်ကို ဟောတော်မူ  
 အံ့။ အသုရာ၊ အသုရာတို့သည်။ ဒေဝေ၊ နတ်တို့ထံသို့။ အဘိယံသု၊  
 ရှေးရှု ချီတက်လာကုန်ပြီ။ ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ ဒေါနိ-  
 မိဒန္တာ၊ နတ်တို့ကို အစို့ ရခသာ။ သက္ကော၊ သိကြားမင်းသည်။ သုသိမံ၊  
 သုသိမံ မည်သော။ ဒေဝပုတ္တံ၊ နတ်သားကို။ တာတ သုသိမံ၊ ချစ်  
 သား သုသိမံ။ ဧဝေ အသုရာ၊ ထိုအသုရာတို့သည်။ ဒေဝေ၊ နတ်တို့  
 ထံသို့။ အဘိယန္တိ၊ ရှေးရှုချီ ဘက်သာကုန်၏။ တာတ သုသိမံ၊ မ။  
 ဂစ္ဆ၊ သွားချေ။ အသုရေ၊ အသုရာတို့ကို။ ပစ္စယံပဟိတံ၊ တို့ပြန်  
 ၍ ချီဘက်လာဟူ၍။ အာမန္တေသိ၊ သိခပြီ။ ဘိက္ခဝေ၊ တို့။ သုသိ-  
 မော ဒေဝပုဒတ္တာ၊ သုသိမနတ်သားသည်။ ဧဝံ ဘဒ္ဒန္တဝါတိ၊ ကောင်း  
 ပါပြီ အရှင် ဟူ၍။ ဒေါနိမိဒ္ဓဿ၊ သော။ သက္ကဿ၊ သိကြားမင်း  
 ၏။ ဝစနံ၊ စကားကို။ ပဋိဿုတာ၊ ဝန်ခံ၍။ ပမာဒံ၊ ပေလျော့  
 ခြင်းကို။ အာပါဒေသိ၊ ဖြစ်စေပြီ။ ဘိက္ခဝေ၊ တို့။ ဒုတိယမ္ပိ၊ နှစ်  
 ကြိမ်မြောက်လည်း။ (ပ)။ တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။ (ပ)။  
 အာပါဒေသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ အထ ခေါ၊ ၌။ ဒေါနိမိဒ္ဓာ၊  
 သော။ သက္ကော၊ သည်။ သုသိမံ ဒေဝပုတ္တံကို-

အနုဋ္ဌဟံ၊ မထကြရသည်ဖြစ်၍။ ဝါ- ရပဲ။ အဝါယမံ၊ အား  
 မထုတ်ရသည်ဖြစ်၍။ ဝါ၊ ရပဲ။ ယတြ၊ အကြင်အရပ်၌။ သုခံ၊

ချမ်းသာကို။ တမိဂစ္ဆတိ၊ ရနိုင်၏။ သုသိမ၊ ချစ်သားသုသိမ။ တတ္ထ၊ ထိုအရပ်သို့။ ဂစ္ဆာဟိ၊ သင်သွားပါလော့။ မဉ္ဇ၊ ငါ့ကိုလည်း။ တတ္ထေဝ၊ ထိုအရပ်သို့သာလျှင်။ ပါပယတိ၊ ရောက်စေပါလော့။ (ပိပေးပါလော့) ဟူသော။ ဂါထာယ၊ ဖြင့်။ အဇ္ဈတာသိ၊ ပြောဆိုပြီ။

အလသော၊ ပျင်းရိသည်။ အနုဋ္ဌာတာ၊ မထကြရသည်။ အဿ၊ ဖြစ်ရာ၏။ ကိစ္စာနိ၊ လယ်ထွန်ခြင်း၊ ကုန်သွယ်ခြင်း စသောကိစ္စတို့ကို။ န စ ကာရယေ၊ ပြုလည်းမပြုရာ။ သဗ္ဗကာမသမိဒ္ဓေါ၊ အလုံးစုံအလို ရှိအပ်သည်တို့နှင့် ပြည့်စုံသည်။ အဿ၊ ဖြစ်ရာ၏။ သက္က၊ သိကြားမင်း။ ခေ၊ အကျွန်ုပ်အား။ ဝရံ၊ မြတ်သော။ တံ၊ ထိုအရပ်ကို။ ဒိသ၊ ညွှန်ပြတော်မူပါလော့။ ဣတိ၊ ဤသို့ သုသိမက ပြောဆို၏။

အလသော၊ ဖြစ်၍။ အနုဋ္ဌာတာ၊ ဖြစ်၍။ ယတ္ထ၊ ဤ။ အစန္တံ၊ စင်စစ်။ သုခံ၊ ချမ်းသာကို။ ဧတိ၊ ရနိုင်၏။ သုသိမ၊ ချစ်သားသုသိမ။ တတ္ထ၊ သို့။ ဂစ္ဆာဟိ၊ လော့။ မဉ္ဇ၊ ကိုလည်း။ တတ္ထေဝ၊ သာလျှင်။ ပါပယ၊ လော့။ ဝါ၊ လော့။ ဣတိ၊ ဤသို့ သိကြားမင်းက ပြောဆို၏။

ဒေဝသေဋ္ဌ၊ နတ်တကာတို့ထက် အထူးသဖြင့်မြတ်သော။ သက္က၊ သိကြားမင်း။ အကမ္ပုနာ၊ အမှုကိစ္စကို မပြုလုပ်ခြင်းဖြင့်။ အသောကံ၊ စိုးရိမ်ခြင်းမရှိသော။ အနုပါယာသံ၊ ပင်ပန်းခြင်းမရှိသော။ သုခံ၊ ချမ်းသာသော။ ယံ၊ အကြင်အရပ်ကို။ ဝိဇ္ဇေမု၊ ရနိုင်ကုန်ရာ၏။ သက္က၊ မင်း။ ခေ၊ အကျွန်ုပ်အား။ ဝရံ၊ မြတ်သော။ တံ၊ ထိုအရပ်ကို။ ဒိသ၊ ညွှန်ပြတော်မူပါလော့။ ဣတိ၊ ဤသို့ သုသိမက ပြောဆို၏။

အကမ္ပုနာ၊ အမှုကိစ္စကိုမပြုလုပ်ခြင်းဖြင့်။ ကောစိ၊ တစုံတယောက်သောသူသည်။ ကုစိ၊ တစုံတခုသောအရပ်၌။ န ဇီဝတိ၊ အသက်မမွေးနိုင်။ သစေ အတ္တိ၊ အကယ်၍ ရှိအံ့။ သော၊ ထိုအရပ်သည်။ နိဗ္ဗာနဿ၊

နိဗ္ဗာန်၏။ မဂ္ဂေါ၊ ရကြောင်းတည်း။ သုသိမ၊ သုသိမ။ တတ္ထ၊ သို့။  
တံ၊ သင်သည်။ ဂစ္ဆတိ၊ သွားလော့။ မဉ္ဇ၊ ကိုလည်း။ တတ္ထေဝ၊  
သို့သာသျှင်။ ပါပယ၊ ရောက်စေပါလော့။ ဝါ၊ လော့။ ဣတိ၊ ဤသို့  
သိကြားမင်းကပြောဆို၏။

ဘိက္ခုဝေ၊ တို့။ ဒေဝါနမိန္ဒော၊ သော။ သော ဟိ နာမ သက္ကော၊  
ထိုသိကြားမင်းစင်လျက်လည်း။ သကံ၊ ကိုယ်ပိုင်ဖြစ်သော။ ပုညဖလံ၊  
ကောင်းမှုအကျိုးကို။ ဥပဇိဝမာနော၊ မှီ၍အသက်မွေးလျက်။ ဒေဝါနံ  
တာဝတိံသာနံ၊ တာဝတိံသာနတ်တို့ကို။ ဣဿရာဓိပဇ္ဇံ၊ အစိုးရသည်  
၏ အဖြစ်၊ အကြီးအမှူး၏ အဖြစ်ဟူသော။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ ကာ-  
ရေန္တော၊ ပြုစေလျက်။ ဥဋ္ဌာနဂီရိယဿ၊ ထကြလုံ့လ ဝီရိယ၏။ ငဏ္ဍဝါဒီ၊  
ဂုဏ်ကျေးဇူးကိုပြောဆိုလေ့ရှိသူသည်။ ဘဝိဿတိ၊ ဖြစ်တုံဘိ၏။ ဘိက္ခုဝေ၊  
တို့။ ဧဝံ၊ ဤသို့။ သွာက္ခာတေ၊ ကောင်းစွာဟောတော်မူအပ်သော။  
ဓမ္မဝိနယေ၊ သာသနာတော်သို့။ ပဗ္ဗဇိတာ၊ ဝင်ရောက်သူတို့သည်။  
သမာနာ၊ ဖြစ်ကုန်လျက်။ တုမေ၊ သင်တို့သည်။ အပက္ကဿ၊ မရောက်  
အပ်သေးသောဘုရားထူးကို။ ဗတ္တိယာ၊ ရောက်ခြင်းငှာ။ အနဓိဂတဿ၊  
မရအပ်သေးသော တရားထူးကို။ အဓိဂမာယ၊ ရခြင်းငှာ။ အသစ္စိ-  
ကတဿ၊ မျက်မှောက်မပြုအပ်သေးသော နိဗ္ဗာန်ကို။ သစ္စိကိရိယာယ၊  
မျက်မှောက်ပြုခြင်းငှာ။ တုမေ၊ သင်တို့သည်။ ယံ ဥဋ္ဌဟေယျာထ၊  
အကယ်ထကြကုန်ရာ၏။ ယံ သဋ္ဌေယျာထ၊ အကြင်စေ့ဆော်ကုန်ရာ၏။  
ယံ ဝါယာမေယျာထ၊ အကယ်အားထုတ်ကုန်ရာ၏။ ဣမ ခေါ၊ ဤသာ  
သနာတော်၌။ တံ၊ ထို ထကြနိုးကြား ကြီးစားအားထုတ်ခြင်းသည်။  
သောဘေသ၊ တင့်တယ်ပေရာ၏။ ဣတိ၊ ဤသို့မိန့်တော်မူ၏။

သုသိမသုတ္တ နိဿယ ပြီး၏။

အင်္ဂုတ္တရနိကာယ ကေကနိပါတ်ပါဠိ  
ဝီရိယာရမ္ဘာဒိဝဂ္ဂ နိဿယ

၁။ ဘိက္ခုဝေ၊ တို့။ ယေန၊ အကြင်သဘောတရားဖြင့်။ အနုပုန္နာ၊ မဖြစ်ကုန်သေးသော။ ကုသလာ၊ ကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာ ဝါ၊ တရားတို့သည်လည်း။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ ဥပ္ပန္နာ၊ ဖြစ်ကုန်ပြီးသော။ အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာ ဝါ၊ သည်လည်း။ ပရိယာယန္တိ၊ ယုတ်လျော့ကုန်၏။ (တတော၊ ထိုသဘောတရားမှ) အညံ၊ တပါးသော။ (တံ-တာဒိသံ၊ ထိုသို့သဘောရှိသော) ကေဓမ္မေ၊ တခုသောသဘောတရားကိုလည်း။ အဟံ၊ ငါတုရားသည်။ န သန္ဓေပဿာမိ၊ မြင်တော်မူ။ ဘိက္ခုဝေ၊ တို့။ ဣဒံ၊ ဤသဘောတရားသည်။ ယဿ (ကဘမ်)၊ အဘယ်ဟာပါနည်း။ ပရိယာရမ္ဘာ၊ လေးပါးသောကိစ္စရှိသော သမ္ပဒာန်ဝီရိယကို အားထုတ်ခြင်းတည်း။ ဘိက္ခုဝေ၊ တို့။ အာရဒ္ဓဝီရိယဿ၊ အားထုတ်အပ်သော ဝီရိယရှိသောသူအား။ အနုပုန္နာ၊ ကုန်သေးသော။ ကုသလာ၊ ကုန်သော။ ဓမ္မာ ဝေ၊ တို့သည်လည်း။ ဥပ္ပဇ္ဇန္တိ၊ ကုန်၏။ ဥပ္ပန္နာ၊ ဖြစ်ကုန်ပြီးသော။ အကုသလာ၊ ကုန်သော။ ဓမ္မာ ဝေ၊ တို့သည်လည်း။ ပရိယာယန္တိ၊ ကုန်၏။ ဣတိ၊ ဤသို့ခန့်တော်မူ၏။ ပဌမံ၊ ပထမသုတ်သည်။ (နိဋ္ဌိတံ၊ ပြီးပြီ။)

၂။ ဘိက္ခုဝေ၊ တို့။ (ပ)။ ပရိဟာယန္တိ၊ ကုန်၏။ (တတော၊ ထိုသဘောတရားမှ) အညံ၊ သော။ (ပ) ဖဟိစ္ဆတာ၊ ကြီးသောအလိုရှိသောသူ၏ အဖြစ်တည်း။ ဘိက္ခုဝေ၊ တို့။ ဖဟိစ္ဆဿ၊ အား။ (ပ)။ ဒုတိယံ၊ ဒုတိယသုတ်သည်။ (နိဋ္ဌိတံ၊ ပြီးပြီ။)

၃။ ဘိက္ခုဝေ၊ တို့။ (ပ)။ ပရိဟာယန္တိ၊ ကုန်၏။ (တတော၊ ထိုသဘောတရားမှ) အညံ၊ သော။ (ပ) အပ္ပိစ္ဆတာ၊ နည်းသောအလိုရှိသူ၏ အဖြစ်တည်း။ ဘိက္ခုဝေ၊ တို့။ အပ္ပိစ္ဆဿ၊ အား။ (ပ)။ တတိယံ၊ တတိယသုတ်သည်။ (နိဋ္ဌိတံ၊ ပြီးပြီ။)

၄။ ဘိက္ခဝေ၊ တို့။ (ပ)။ ပရိဟာယန္တိ၊ ကုန်၏။ (တတော၊ ထို သဘောတရားမှ) အညံ၊ သော။ (ပ)။ အသန္တုဋ္ဌိတာ၊ ရရသမျှထင် ရှားရှိသောပစ္စည်းဖြင့်ရှေ့ရဲခြင်း ပဋိသောသု၏ အဖြစ်တည်း။ ဘိက္ခဝေ၊ တို့။ အသန္တုဋ္ဌာ၊ အား။ (ပ)။ စတုတ္ထံ၊ စတုတ္ထသုတ်သည်။ (နိဋ္ဌိတံ၊ ပြီးပြီ။)

၅။ ဘိက္ခဝေ၊ တို့။ (ပ)။ ပရိဟာယန္တိ၊ ကုန်၏။ (တတော၊ ထို သဘောတရားမှ) အညံ၊ သော။ (ပ)။ သန္တုဋ္ဌိတာ၊ ရရသမျှထင်ရှား ရှိသောပစ္စည်းဖြင့် ရှေ့ရဲခြင်းရှိသောသု၏ အဖြစ်တည်း။ ဘိက္ခဝေ၊ တို့။ သန္တုဋ္ဌာ၊ အား။ (ပ)။ ပဉ္စမံ၊ ပဉ္စမသုတ်သည်။ (နိဋ္ဌိတံ၊ ပြီးပြီ။)

၆။ ဘိက္ခဝေ၊ တို့။ (ပ)။ ပရိဟာယန္တိ၊ ကုန်၏။ (တတော၊ ထို သဘောတရားမှ) အညံ၊ သော။ (ပ)။ အယောနိသော၊ မသင့်သော အကြောင်းအားဖြင့်။ မနသိကာရော၊ နှလုံးသွင်းခြင်းတည်း။ ဘိက္ခဝေ၊ တို့။ အယောနိသော၊ အားဖြင့်။ မနသိကာရောတော၊ နှလုံးသွင်းသော သူအား။ (ပ)။ ဆဋ္ဌံ၊ ဆဋ္ဌသုတ်သည်။ (နိဋ္ဌိတံ၊ ပြီးပြီ။)

၇။ ဘိက္ခဝေ၊ တို့။ (ပ)။ ပရိဟာယန္တိ၊ ကုန်၏။ (တတော၊ ထိုသဘော တရားမှ) အညံ၊ သော။ (ပ)။ ယောနိသော၊ သင့်သောအကြောင်းအား ဖြင့်။ မနသိကာရော၊ နှလုံးသွင်းခြင်းတည်း။ ဘိက္ခဝေ၊ တို့။ ယောနိ သော၊ အားဖြင့်။ မနသိကာရောတော၊ သူအား။ (ပ)။ သတ္တမံ၊ သတ္တမ သုတ်သည်။ (နိဋ္ဌိတံ၊ ပြီးပြီ။)

၈။ ဘိက္ခဝေ၊ တို့။ (ပ)။ ပရိဟာယန္တိ၊ ကုန်၏။ (တတော၊ ထိုသဘောတ ရားမှ) အညံ၊ သော။ (ပ)။ အသမ္ပဇညံ၊ ကောင်းစွာအပြားအားဖြင့်မသိ ခြင်းတည်း။ ဘိက္ခဝေ၊ တို့။ အသမ္ပဇာနဿ၊ ကောင်းစွာ အပြားအား ဖြင့် မသိသောသူအား။ (ပ)။ အဋ္ဌမံ၊ အဋ္ဌမသုတ်သည်။ (နိဋ္ဌိတံ၊ ပြီးပြီ။)

၉။ ဘိက္ခဝေ၊ တို့။ (ပ)။ ပရိဟာယန္တိ၊ ကုန်၏။ (တတော၊ ထိုသဘော တရားမှ) အညံ၊ သော။ (ပ)။ သမ္ပဇညံ၊ ကောင်းစွာ အပြားအားဖြင့် သိသောသူ၏ အဖြစ်တည်း။ ဘိက္ခဝေ၊ တို့။ သမ္ပဇာနဿ၊ ကောင်းစွာ



အပြားအားဖြင့် သိသောသူအား။ (ပ)။ နဝမံ၊ နဝမသုတ်သည်။ (နိဋ္ဌိတံ၊ ပြီးပြီ။)

၁၀။ ဘိက္ခဝေ၊ တို့။ (ပ) ပရိဟာယန္တိ၊ ကုန်၏။ (တတော၊ ထို သဘောတရားမှ။) အညံ၊ သော။ (ပ) ပါပမိတ္တတာ၊ ယုတ်မာသော အဆွေခင်ပွန်း ရှိသောသူ၏ အဖြစ်တည်း။ ဘိက္ခဝေ၊ တို့။ ပါပမိတ္တဿ၊ သူအား။ (ပ)။ ဒသမံ၊ ဒသမသုတ်သည်။ (နိဋ္ဌိတံ၊ ပြီးပြီ။)

သတ္တမော၊ ခုနစ်ခုမြောက်သော။ ဝိရိယာရမ္ဘာဒီဝဂ္ဂေါ၊ သည်။  
နိဋ္ဌိတော၊ ပြီးပြီ။

ဥပညာသသုတ် နိဿယ

ဘိက္ခဝေ၊ တို့။ ကုသလေသု၊ ကုသိုလ် ဖြစ်ကုန်သော။ ဓမ္မေသု၊ တရား  
တို့၌။ ယာ စ အသန္တုဋ္ဌိဘာ၊ အကြင် မရောင့်ရဲနိုင်သူ၏ အဖြစ်သည်လည်း  
ကောင်း။ ပဓာနသ္မိံ၊ သမ္ပပ္ပဓာန် လုံ့လကို အားထုတ်ခြင်း၌။ ယာ စ  
အပ္ပဒ္ဓိဝါနိဘာ၊ အကြင် ဆုတ်နုတ်ခြင်းမရှိသူ၏ အဖြစ်သည်လည်းကောင်း။  
(ဣတိ၊ ဤသို့။) ဒိန္နံ၊ နှစ်ပါးကုန်သော။ ဓမ္မာနံ၊ တရားတို့၏။ (ဂုဏံ၊  
ဂုဏ်ကျေးဇူးကို။) အဟံ၊ ငါဘုရားသည်။ ဥပညာသံ၊ ကပ်၍ သိပြီ။  
ဘိက္ခဝေ၊ တို့။ ကာမံ၊ စင်စစ်။ သရိရေ၊ ခန္ဓာကိုယ်၌။ တစော စ၊ အရေ  
သည် လည်းကောင်း။ နှာရု စ၊ အကြောသည် လည်းကောင်း။ အဋ္ဌိ စ၊  
အရိုးသည် လည်းကောင်း။ အဝသိဿတု၊ ကြွင်းကျန်ပါစေ။ မံသလော-  
ဟိတံ၊ အသားအသွေးသည်။ ဥပသုဿတု၊ ခန်းခြောက်ပါစေ။ ယံ တံ၊  
အကြင် စျားန် မဂ်ဖိုလ် နိဗ္ဗာန်သို့။ ပုရိသထာမေန၊ ယောက်ျားတို့၏  
အစွမ်းဖြင့်။ ပုရိသဝီရိယေန၊ ယောက်ျားတို့၏ ဝီရိယဖြင့်။ ပုရိသပရက္က-  
မေန၊ ယောက်ျားတို့၏ လုံ့လဖြင့်။ ပတ္တပ္ပံ၊ ရောက်အပ်၏။ တံ၊ ထိုစျားန်  
မဂ်ဖိုလ် နိဗ္ဗာန်သို့။ အပါပုဏိတွာ၊ မရောက်မူ၍။ ဝီရိယဿ၊ ဝီရိယ၏။  
သဏ္ဌာနံ၊ တည်ခြင်း (ရပ်တန့်ခြင်း) သည်။ န ဘဝိဿတိ၊ မဖြစ်လတ္တံ့။  
ဣတိ၊ ဤသို့။ အပ္ပဒ္ဓိဝါနိ၊ ဆုတ်နုတ်ခြင်း မရှိသည် ဖြစ်၍။ အဟံ၊ ငါ  
ဘုရားသည်။ (သုဒံ အနက်မဲ့)။ ပဒဟာမိ၊ အားထုတ်တော်မူ၏။ ဘိက္ခဝေ၊  
တို့။ တဿ မယှံ၊ ထို ငါဘုရားသည်။ သမ္မောဓိ၊ အရဟတ္တမဂ်ဉာဏ်၊  
သဗ္ဗညုတဉာဏ်ကို။ အပ္ပမာဒါဓိဂတော၊ မမေ့မလျော့ခြင်းဖြင့် ရအပ်  
ပြီ။ အနုတ္တရော၊ မိမိထက် လွန်မြတ်သောဘုရား မရှိသော။ ယောဂ-  
က္ခေမော၊ ယောဂလေးပါးတို့၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ် နိဗ္ဗာန်ကို။  
အပ္ပမာဒါဓိဂတော၊ မမေ့မလျော့ခြင်းဖြင့် ရအပ်ပြီ။

ဘိက္ခဝေ၊ တို့။ တုဗ္ဗေဝိ၊ သင်တို့သည်လည်း။ ကာမံ၊ စင်စစ်။ (ပ)  
န ဘဝိဿတိ၊ မဖြစ်လတ္တံ့။ ဣတိ၊ ဤသို့ ဆုတ်နုတ်ခြင်း မရှိသည် ဖြစ်၍။

စေပီ ပဒဟေယျာထ၊ အကယ်၍ အားထုတ်ကုန်ငြားအံ့။ (ဝေံ၊ ဤသို့ အားထုတ်ကုန်လတ်သော်။) ဘိက္ခဝေ၊ တို့။ တုဗေပိ၊ သင်တို့သည် လည်း။ န စိရသေဝ၊ မကြာမြင့်မီ ပင်လျှင်။ ယဿ၊ အကြင် အရဟတ္တဖိုဉ်၏။ အတ္ထာယ၊ အကျိုးငှါ။ ကုလပုတ္တာ၊ အမျိုးကောင်းသားတို့သည်။ သမ္မဒေဝ၊ ကောင်းစွာသာလျှင်။ အဂါရသ္မာ၊ အိမ်ရာတည်ထောင် လူ၏ တောင်မှ။ (နိက္ခမိတော၊ ထွက်၍။) အနဂါရိယံ၊ အိမ်ရာမထောင် ရဟန်းတောင်၌။ ပဗ္ဗဇန္တိ၊ ရဟန်းပြုကုန်၏။ အနုတ္တရံ၊ မိမိထက် လွန်မြတ်သော တရား မရှိသော။ ဗြဟ္မစရိယပရိယောသာနံ၊ မဂ်တည်းဟူသော မြတ်စွာ အကျင့်၏ အဆုံးဖြစ်သော။ တံ၊ ထို အရ ဘတ္တဖိုလ်ကို။ ဒိဋ္ဌေဝ ဓမ္မေ၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင်။ သယံ၊ ကိုယ်တိုင်။ အဘိညာ- အဘိညာယ၊ ထူးသောဉာဏ်ဖြင့် သိ၍။ သစ္စိကတော၊ မျက်မှောက် ပြု၍။ ဥပသမ္ပဇ္ဇ၊ ပြည့်စုံစေ၍။ ဝိဟရိဿထ၊ နေရကုန်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တသ္မာ၊ ထို့ကြောင့်။ ဣဟ၊ ဤ ငါဘုရား သာသနာတော်၌။ ကာမံ စင်္စစ်။ (ပ)။ ဣဘိ၊ ဤသို့။ အပ္ပဒ္ဓါဝါနံ၊ ဆုတ်နစ်ခြင်း မရှိသည်ဖြစ်၍။ ပဒဟိဿာ၊ အားထုတ်ကြကုန်အံ့။ ဣတိ ဝေံ၊ ဤသို့။ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏။ ဘိက္ခဝေ၊ တို့။ ဝေံ ဟိ၊ ဤသို့လျှင်။ ဝေံ၊ သင်တို့သည်။ သိက္ခိ- တဗ္ဗံ၊ ကျင့်အပ်၏။ ဣတိ၊ ဤသို့။ (အဝေဝါစ၊ မိန့်တော်မူပြီ။)

ပဉ္စမံ၊ ပဉ္စမသုတ်သည်။ (နိဋ္ဌိတံ၊ ပြီးပြီ။)

ခုဒ္ဒကနိကာယ ဓမ္မပဒ

ပုပ္ဖဝဂ္ဂ နိဿယ

၁။ ပဉ္စသတဘိက္ခု ဝတ္ထု

၁။ ကော-ဘယ်နတ် ဘယ်လူ၊ အဘယ်သူသည်၊ ဣမံ ပထဝီ-ခန္ဓာ  
ငါးထေ့၊ အတ္တဘော တည်းဟူသော ဤမြေကို၊ ဝိစေသတိ- ရှေးချယ်  
မွေ့နှောက်၊ သဘောပေါက်အောင်၊ မျက်မှောက်ထင်ထင်၊ သိမြင်နိုင်  
လတ္တံ့နည်း၊ ကော-သည်၊ ယမလောကဉ္စ-ယမင်းမျိုး၊ ကိုယ့်တန်ခိုးဖြင့်၊  
အုပ်စိုးပိုင်သ၊ အပါယ် လောကကို လည်းကောင်း၊ သဒေဝကံ- နတ် ဗြဟ္မာ  
တို့နှင့် တကွ ဖြစ်သော၊ ဣမံ ( မနုဿလောကဉ္စ ) - ဤလူ လောကကို  
လည်းကောင်း၊ ဝိစေသတိ-နည်း၊ ကုသလော-ပန်းကိုးမူ၌၊ ကျမ်းကျင်  
သော ပန်းသည်သည်၊ ပုပ္ဖ-ကိုးဘိရာမှန်း၊ ရှေးရှာန်းကို၊ ဝိစိနာတိ ဣဝ-  
ပယ်သင့်ယူသင့် နှိုင်းချင့် ရှေးချယ်သကဲ့သို့၊ (ဝေ-ဤအတူ) ကော-သည်၊  
သုဒေသိတံ-ဟုတ်တိုင်းမှန်ရာ၊ ကောင်းစွာကျန၊ ဟောပြတော် မူအပ်  
သော၊ ဓမ္မပဒ-၃၇ ပါးသော၊ ဗောဓိပက္ခိယ တရားအစုကို၊ ပစေသတိ-  
ရှေးချယ် မွေ့နှောက်၊ သဘော ပေါက်အောင်၊ မျက်မှောက် ထင်ထင်၊  
သိမြင်နိုင်လတ္တံ့နည်း။

၂။ သေခေါ-သိက္ခာသုံးဝ၊ ကျင့်ဖော် ရသဖြင့်၊ သေခ ခေါ်ဆို၊ အရိ  
ယာ ပုဂ္ဂိုလ်သည်၊ ဣမံ ပထဝီ-ကို၊ ဝိစေသတိ-အတ္တဘာဝ၊ ဤကာယမှ၊  
ရာဂကိုပယ်၊ မကပ်တွယ်ဘိ၊ ရှေးချယ်မွေ့နှောက်၊ သဘောပေါက်အောင်၊  
မျက်မှောက်ထင်ထင်၊ သိမြင်နိုင်လတ္တံ့၊ သေခေါ-သည်။ ယမလောကဉ္စ-  
ကို လည်းကောင်း၊ သဒေဝကံ-သော၊ ဣမံ (မနုဿလောကဉ္စ) - ကို  
လည်းကောင်း၊ ဝိစေသတိ-လတ္တံ့၊ ကုသလော-သည်၊ ပုပ္ဖ-ကို၊ ဝိစိနာ-  
တိ ဣဝ-သို့၊ (ဝေ-တူ၊) သေခေါ-သည်၊ သုဒေသိတံ-သော၊ ဓမ္မပဒ-ကို၊  
ပစေသတိ-လတ္တံ့။

၂။ မရီစိကမ္မဋ္ဌာနိက ဘိက္ခု ဝတ္ထု

၃။ ဣမံ ကာယံ-ကေသာ လောမာ၊ ပေါင်းစုကာဖြင့်၊ ရောဂါမြား  
 မြောင်၊ ဤ ကိုယ်ကောင်ကို၊ ဇေဏုပမံ-မြေမခိုင်၊ ရေမြုပ်စိုင့်နှင့်၊ အပြိုင်  
 တူစွာ၊ ဥပမာရှိ၏ ဟူ၍၊ ဝိဒိတောဝ-ဉာဏ်ဖြင့်ထင်ထင်၊ သိမြင်ပြီး၍ လည်း  
 ကောင်း၊ မရီစိမ္မံ-အဝေးကလျှင်၊ လှမ်း၍ မြင်သော်၊ အထင်ကြီး  
 သလောက်၊ အနီးဆောက်က၊ ရှာမရသော တံလှုပ်သဘော ရှိ၏ ဟူ၍၊  
 အဘိသမ္မုဓာနော-ဉာဏ်ဖြင့် ထင်ထင်၊ သိမြင်ပြီးသည်၊ (ဟုတော-ဖြစ်၍  
 လည်းကောင်း၊) မာရဿ-၆ ထပ်နတ်မျိုး၊ သူ့တန်ခိုးဖြင့်၊ လှမ်းမိုးပိုင်  
 နင်း၊ မာန်းနတ်မင်း၏၊ ငပုပ္ဖကာနိ-ပန်းတွေအတူ၊ ဆုတ်ခူးယူဘိ၊ တေဘူ-  
 မက၊ ဝဋ် ဒုက္ခတို့ကို၊ ဆေတောန-အရဟတ္တမဂ်၊ သန်လျက်ဖြင့်၊ ပယ်ဖျက်  
 ဖြတ်တောက်ပြီး၍၊ မစ္စုရာဇဿ-သုံးဆယ့်တဘုံ၊ အလုံးစုံကို၊ အကုန်မေ  
 နှင်း၊ ရှင်သေမင်း၏၊ အဒဿနံ-မမြင်အပ်ရာ၊ ခေမာ သေသင်္ဂဏ၊ မြတ်နိဗ္ဗ  
 သို့၊ ဂစ္ဆေ-ကောန် ထုတ်ချောက်၊ ရောက်ရာသတည်း။

၃။ ဝိဒုဒူဘ ဝတ္ထု

၄။ ပုပ္ဖာနိ-ပန်းခြံစုံ၊ ပန်းချိုဆင့်ဆင့်၊ ပွင့်၍နေသော၊ ပန်းတို့ကို၊  
 ပစိနန္တံ ဣဝ-တချုပ်ကောင်း၊ တချုပ်ပြောင်းဖို့၊ ငဲ့စောင်းရည်စူး၊ ဆုတ်ခူး  
 နေသူကို ကဲ့သို့၊ ဗျာသတ္တမာနသံ-ရလတ္တံ့၊ ရပြီး၊ သီးသီးအာရုံ၊ ကာမ  
 ဂုဏ်၌၊ ဖိုဖိုမက်မော၊ ငြိကပ်သော စိတ်ရှိသော၊ နရံ-ပုထုဇဉ်ဟု၊ မြော်  
 မြင်ညံ့စွာ၊ သတ္တဝါကို၊ သုတ္တံ ဂါမံ မေ့မေ့လျော့လျော့၊ ပေါ့ပေါ့  
 ဆဆ၊ အိပ်မောကျသော၊ တရွာလုံးကို၊ မဟောသော-ကြီးကျယ်နက်စွာ၊  
 လှိမ်၍လာသော၊ ရေအယဉ်သည်၊ အာဒါယ-၍၊ ဂစ္ဆတိ ဣဝ-သွားသကဲ့  
 သို့၊ (ဝေ-ဤအတူ၊) မစ္စု-သုံးဆယ့်တဘုံ၊ အလုံးစုံကို၊ အကုန်မေနှင်း၊  
 ရှင်သေမင်းသည်၊ အာဒါယ-၍၊ ဂစ္ဆတိ-သွား၏။

၄။ ပတိပုဇိက ကုမာရိဝတ္ထု

၅။ ပုပ္ဖာနိ- ပန်းခြံ၌စုံ၊ ပန်းချိုဆင့်ဆင့်၊ ပွင့်၍နေသော၊ ပန်းတို့ကို၊ ပစိနန္တံ ဣဝ - တချို့မကောင်း၊ တချို့ပြောင်းဖို့၊ ငဲ့စောင်းရည်စူး၊ ဆွတ်ခူးနေသူကို ကဲ့သို့၊ ဗျာသတ္တမာနသံ- ရလတ္တံ့ ရပြီး၊ သီးသီးအာရုံ၊ ကာမဂုဏ်၌၊ ဖုံဖုံမက်မော၊ ငြိကပ်သောစိတ်ရှိသော၊ နရံ- ပုထုဇဉ်ဟု၊ မြော်မြင်ညံ့စွာ၊ သတ္တဝါကို၊ ကာမေသု- ဝတ္ထု ကိလေသာ၊ နှစ်ဖြာသောကာမတို့၌၊ အတိတ္တံ- ရှာလို့ရလို့၊ သုံးဆောင်လို့လျှင်၊ စုလို့မငြိမ်၊ မတင်းတိမ်သည်၊ (သမာနံ) ဝေ- ဖြစ်စဉ်သာလျှင်၊ ဝါ- ဖြစ်တုန်းသာလျှင်၊ အန္တကော- တဘဝလုံး၊ ဆုံးအောင် ပြုတတ်သော သေမင်းသည်၊ ဝသံ- သေခြင်းဟုဆို၊ သူ့အလိုကို၊ ကုရုတေ- ချိန်ခါသင့်က၊ နှေးဖင့်မနေ၊ ပြုလုပ်လေသတည်း။

၅။ မစ္ဆရိယ သေဋ္ဌိဝတ္ထု

၆။ ဟိ- ဥပမာဆောင်၊ ထင်ရှားအောင်ပြအံ့၊ (ဣလ္လိသဇာတ်၌ “ယထာ ဟိ ဘဗရော ပုပ္ဖံ” ဟု ရှိသည်။) ဘဗရော- ပန်းဝတ်ရည်သုံး၊ ပျားပိတုန်းသည်၊ ပုပ္ဖံ- ပန်းခြံ၌စုံ၊ ပန်းရုံဆင့်ဆင့်၊ ပွင့်၍နေသော ပန်းပွင့်ကိုလည်းကောင်း၊ ဝဏ္ဏဂန္ဓဉ္စ- လှပသင်းပျံ့၊ ဆင်းအနံ့ကိုလည်းကောင်း၊ အဟေဋ္ဌယံ- မဖိမနင်း၊ မညှဉ်းဆဲပဲ၊ ရသံ- ပန်းပွင့်၌တည်၊ ပန်းဝတ်ရည်ကို၊ အာဒါယ- နည်းများမဟု၊ ရအောင်ယူ၍၊ ပလေတိ ယထာ- လိုရာခေန်း၊ ပျံသန်းသကဲ့သို့၊ ဝေံ၊ ဤအတူ၊ မုနံ- ဆရာ့အကြောင်း၊ ဒကာ့ကြောင်းကို၊ ကောင်းကောင်းမြော်မြင်၊ ရဟန်းရှင်သည်၊ ဂါမေ- မိမိနေရာ၊ မြို့ပြရွာ၌၊ စရေ- မေတ္တာကမ္မဋ္ဌာန်း၊ ရပ်လုံးဖျန်း၍၊ ဝမ်းရေးတွက်တာ၊ လှည့်လည်ရာသတည်း။

၆။ ပါဝေယျက အာဇီကေဝတ္ထု

၇။ ပရေသံ- မိမိကိုယ်ကို၊ မလိုမုန်းထား၊ သူတပါးတို့၏၊ ဝိလောမာနိ- မိမိအပေါ်၊ မလျော်အောင်၊ စော်စော်ကားကား၊ နာကျည်း

ဖွယ် စကားတို့ကို၊ န အဝေကျေယျ- မကျေမနပ်၊ စိတ်ဝယ်မှတ်၍၊ မပြတ်  
 ခါခါ၊ မရှုမကြည့်ရာ။ ပရောသံ- မိမိတပါး၊ အခြားသူတို့၏၊ ကတိ-  
 ကတံ- ပြုမပြုအပ်၊ အရပ်ရပ်ဟု၊ ကောင်းမှု မကောင်းမှုကို၊ န  
 အဝေကျေယျ- အလုပ်ဘခု၊ ဂရုပြု၍၊ မရှုမကြည့်ရာ။ အတ္တဒနာ-  
 မိမိ၏အတွက်သာလျှင်၊ ကတိနိ စ- ပြုအပ်ပြီးသော အမှုတို့ကိုလည်း  
 ကောင်း၊ အကတိနိ စ- မပြုအပ်သေးသော အမှုတို့ကိုလည်းကောင်း၊  
 အဝေကျေယျ- အလုပ်ဘခု၊ ဂရုပြု၍၊ ကြည့်ရှုဆင်ခြင်ရာ၏။

၇။ ဆတ္တပါဏိ ဥပါသကဝတ္ထု

၈။ ရုစိရံ - လှပတင့်တယ်ထသော၊ ဝဏ္ဏဝန္တံ - အဆင်းလည်းပြည့်၊  
 ပုံသဏ္ဍာန်လည်းရှိထသော၊ အဂန္ဓကံ - မွှေးကြိုင်သင်းပျံ့၊ အနံ့မရှိ  
 သော၊ ပုပ္ဖယထာ - ခေါင်ရန်းသို့နှယ်၊ အသွယ်သွယ်သော ပန်းကဲ့သို့၊  
 ဧဝံ - တူ၊ သုဘာသိတာ - အကျိုးလည်းယှဉ်၊ နားဝင်လည်းချို၊  
 ကောင်းစွာ ပြောဆိုအပ်သော၊ ဝါစာပိ - ၃ ပုံပိဋကတ်၊ ကောင်းမြတ်  
 သော စကားတော်သည်လည်း၊ အကုဗ္ဗတော - နှုတ်ပြောသလို၊ ပြုမ  
 လုပ်သော ပုဂ္ဂိုလ်အတွက်၊ အဖလာ ဟောတိ - တစုံတရာမျှ၊ အကျိုး  
 မရ ဖြစ်တော့သတည်း။

၉။ ရုစိရံ - လှပတင့်တယ်ထသော၊ ဝဏ္ဏဝန္တံ - အဆင်းလည်းပြည့်၊  
 ပုံသဏ္ဍာန်လည်းရှိထသော၊ သဂန္ဓကံ - မွှေးကြိုင်သင်းပျံ့၊ အနံ့လည်း  
 ရှိထသော၊ ပုပ္ဖယထာ - ကြာညိုပန်းနှယ်၊ အသွယ်သွယ်သော ပန်းကဲ့သို့၊  
 ဧဝံ - တူ၊ သုဘာသိတာ - အကျိုးလည်းယှဉ်၊ နားဝင်လည်းချို၊ ကောင်းစွာ  
 ပြောဆိုအပ်သော။ ဝါစာပိ - ၃ - ပုံပိဋကတ်၊ ကောင်းမြတ်သော စကား  
 တော်သည်လည်း၊ ကုဗ္ဗတော - နှုတ်ပြောသလို၊ ပြုလုပ်သောပုဂ္ဂိုလ်အတွက်၊  
 သဖလာ ဟောတိ - ပစ္စုပ္ပန်သံသရာ , ၂ - ပြာအကျိုး , ၄ - တိုးတိုးနိုင်ပေ  
 သတည်း။

၈။ ဝိသာခါ ဝတ္ထု

၁၀။ ပုပ္ဖရာသိမှာ- အမျိုးမျိုးအဖုံဖုံ၊ ပန်းပေါင်းစုံသည်၊ ပန်းပုံကြီးထဲမှာ၊ ဗဟု - ရေတွက်သင်္ချာ၊ များပြားစွာကုန်သော၊ မာလာဂုဏေ- ကြည့်၍မဆုံး၊ လိုတိုင်းသုံးဘို့၊ ပန်းကုံးတို့ကို၊ ကယိရာ ယထာ - ဝမ်းမြောက်ကြည်သာ၊ ပြုလုပ်ရာသကဲ့သို့၊ ဧဝံ - ဤအတူ၊ ဇာတေန- ရှေးကံအလျောက်၊ လူ့တံရောက်အောင်၊ ပေါ်ပေါက်ဖွားမြင်လာသော၊ မစ္စေန - မချွတ်ကော်န်၊ အမှန်သေရမည့် သတ္တဝါသည်၊ ဗဟု - ရေတွက်သင်္ချာ၊ လွန်များစွာသော၊ ကုသလံ - ခုနောက်ဘဝ၊ နိဗ္ဗာန်ကျအောင်၊ သုခကောင်းကျိုး၊ လွန်ပွားတိုးသည်၊ ကုသိုလ်မျိုးကို၊ ကာတဗ္ဗိ - သတိတရား၊ လက်ကိုင်ထား၍၊ မနာမနေ၊ ပြုသင့်ပေ၏။

၉။ အာနန္ဒတ္ထေရ ဝတ္ထု

၁၁။ ပုပ္ဖဂန္ဓော- ပန်းအနံ့သည်၊ ဝါ-ပန်းတို့၏ အနံ့သည်၊ ပဋိ- ဝါတံ- လေညာသို့။ န ဧတိ- မရောက်နိုင်၊ စန္ဒနံ- စန္ဒကူးနံ့သည် လည်းကောင်း၊ တဂရုလ္လိကာ ဝါ - တောင်ဇလပ်ပန်းနံ့၊ ကြက်ရုံးပန်းနံ့သည်လည်းကောင်း၊ ပဋိဝါတံ - လေညာသို့၊ န ဧတိ - မရောက်နိုင်၊ သတံ- သူတော်ကောင်းတို့၏။ ဂန္ဓော စ - သီလတည်းဟူသော ရနံ့သည်သာ၊ ဝါ- သီလနှင့်ပေ၊ ချီးမွမ်းအပ်သော ကျော်စောနံ့သည်သာ၊ ပဋိဝါတံ - လေညာသို့၊ ဧတိ - ရောက်နိုင်၏။ သပ္ပုရိသော - သူတော်ကောင်းသည်၊ သဗ္ဗာ - အလုံးစုံကုန်သော၊ ဒိသာ- လေအောက်လေညာ၊ အရပ်မျက်နှာတို့သို့၊ ပဝါသတိ - အပြားအားဖြင့် ရောက်နိုင်၏၊ ဝါ- သင်းပျံ့မွှေးကြိုင်၊ ရနံ့လှိုင်၏။

၁၂။ စန္ဒနံ- စန္ဒကူးနံ့သည်လည်းကောင်း၊ တဂရံ ဝါပိ- တောင်ဇလပ်ပန်းနံ့သည်လည်းကောင်း၊ ဥပ္ပလံ- ကြာညို ကြာဖြူ ကြာနီပန်းနံ့သည်လည်းကောင်း၊ အထ - ထိုမြို့၊ ဝသိကီ- မြလေးပန်းနံ့သည်လည်းကောင်း၊ (အတ္ထိ- ရှိ၏) ဧတေသံ ဂန္ဓဇာတာနံ - ဤနံ့သာတို့ထက်၊



၀၇- ဤအမျိုးမျိုးဖြစ်သော နံ့သာတို့ထက်၊ သီလဂန္ဓော- သီလတည်း ဟူသောရနံ့သည်။ ၀၇- သီလနှင့်စပ်၊ ချီးမွမ်းအပ်သော ကျော်စောနံ့ သည်။ အနုတ္တရော၊ မိမိထက်အသာခရှိ။ ၀၇- အမြတ်ဆုံးတည်း။

၁၀။ မဟာကဿပတ္ထေရ ဝတ္ထု

၁၃။ တဂရစန္ဒနံ - တောင်ဇလပ်ပန်း၊ စန္ဒကူးနံ့သာ၏။ ယှာယံ (ယော+အယံ ဂန္ဓော) အကြင်အနံ့သည်။ (အတ္ထိ)။ အယံ ဂန္ဓောဝ- ဤတောင်ဇလပ်ပန်းနံ့၊ စန္ဒကူး နံ့သည်။ အပ္ပမတ္တော - နည်းသော အတိုင်း အရှည်ရှိ၏။ သီလဝတ်- သီလရှိသောပုဂ္ဂိုလ်တို့၏။ ယော ဂန္ဓော- အကြင်သီလအနံ့သည်။ ၀၇- အကြင်သီလနှင့်စပ် ချီးမွမ်းအပ်သော ကျော်စောနံ့သည်။ (အတ္ထိ)။ (သော) စ- ထိုသီလအနံ့သည်ကား၊ ဒေ- ဝေသု- လူနတ်ဗြဟ္မာ၊ အသက်တန်းသတ္တဝါတို့၌၊ ဥတ္တမော - အထူးသဖြင့် မြတ်သည်။ (ဟုတ္တာ- ရှိ) ဝါတိ- သင်းပျံ့မွှေးကြိုင်၊ ရနံ့လှိုင်၏။

၁၁။ ဂေါဓိကဒတ္ထရ ဝတ္ထု

၁၄။ သမ္ပန္နသီလာနံ - ပြည့်စုံလုံလောက်သော သီလရှိကြကုန်သော၊ အပ္ပမာဒ ဝိဟာရီနံ- မမေ့မလျော့ မပေါ့မဆနေထိုင်ကြကုန်သော၊ သမ္မာ- သင့်လျော်သောအကြောင်းအားဖြင့်၊ အညာ(အညာယ)- သိ၍၊ ဝိမုတ္တာ- နံ- ကိလေသာတို့မှလွတ်ကြကုန်သော၊ တေသံ- ထိုရဟန္တာပုဂ္ဂိုလ်တို့၏။ မဂ္ဂံ- သွားအပ်သောလမ်းကို၊ မာရော- မာရ်နတ်သည်၊ န ဝိန္ဒတိ- မရနိုင်၊ ၀၇- မတွေ့နိုင်။

၁၂။ ဂရဟဒိန္န ဝတ္ထု

၁၅။ မဟာပထေ- ကြီးစွာသောလမ်း၌၊ ၀၇- လမ်းမတေး၌၊ ဥဇ္ဈိ- တသ္မိံ - လူအပေါင်းသည် စွန့်ပစ်အပ်သော၊ တတ္ထ သင်္ကာရဓာနသ္မိံ - ထို အမှုက်၏ တည်ရာအရပ်၌၊ ၀၇- ထိုအမှုက်ပုံ၌၊ သုစိဂန္ဓံ- စင်ကြယ်သော အနံ့ရှိသော၊ မနောရမံ- စိတ်၏မွှေ့လျော်ရာဖြစ်သော၊ ပဒုမံ- ပဒုမ္မာ ကြာသည်၊ ဇာယေထ ယထာ- ပေါက်ရာသကဲ့သို့။

၁၆။ ဧဝံ- ဤအတူ၊ သင်္ကာရဘူတေသု- အမှိုက်သဖွယ်ဖြစ်ကုန်  
 သော သတ္တဝါတို့၌၊ (ဇာတော- မွေးဖွားသော၊) သမ္မာသမ္ဗုဒ္ဓသာဝ-  
 ကော - ဘုရားစကား၊ လွန်လေးစား၍၊ တရားစွဲပိုက်၊ လိုက်နာသော သူ-  
 တော်စင်သည်။ အနွဘူတေ - ပညာ စက္ခု၊ မရှိမှုကြောင့်၊ လူ့လောက  
 ဝယ်၊ အကန်းသဖွယ်ဖြစ်၍ဖြစ်ကုန်သော၊ ပုထုဇ္ဇနေ- များပြားလှစွာ၊ ကို  
 လေသာကို၊ ဆိုင်ရာမပြတ်၊ ဖြစ်စေတတ်သော သတ္တဝါတို့ကို၊ ပညာယ-  
 အသိအလိမ္မာ၊ ဉာဏ်ပညာဖြင့်၊ အတိဆောင့်တိ- ကျော်လွန်မြင့်ကြွယ်၊ တင့်  
 တယ်ပေသတည်း။

စတုတ္ထော-လေးခုမြောက်သော၊ ပုပ္ဖဝဂ္ဂေါ၊ ပုပ္ဖဝဂ်တည်း။  
 ဓမ္မပဒ ပုပ္ဖဝဂ်နိဿယ ပြီးပြီ။

ခုဒ္ဒက နိကာယ် ဇာတက အဋ္ဌကထာ  
ကေက နိပါတ်

သတဗ္ဗေ ဇာတကဝဏ္ဏနာ နိယဿ

တဉ္စ အပ္ပန္နိ ဣဒံ၊ တဉ္စ အပ္ပံ ဤသို့ အရှိုသော ဇာတ်တော်ကို။  
သတ္ထာ၊ မြတ်စွာဘုရားသည်။ ဇောဝနေ၊ ဇောဝန် ကျောင်းတော်၌။  
ဝိဟရန္တော၊ သီတင်းသုံးတော်မူစဉ်။ ဧဝံ နှစ်ဆယ့်တစ်ပါးအပြား  
ရှိသော။ အနေသနံ၊ အနေသနာကို။ (ဝါ၊ ရဟန်းတော်တို့နှင့် မသင့်လျော်  
သော ရှာမိုးခြင်းကို။) အာရဗ္ဗ၊ အကြောင်ပြု၍။ ဣထေသိ၊ ဟောတော်  
မူပြီ။ ဟိ၊ ခဲ့ဦးအံ့။ ဧဝံ ကာလေ၊ အခါတပါး၌။ ဗဟူ၊ များစွာ  
ကုန်သော။ ဘိက္ခု၊ ရဟန်းတို့သည်။ ဝေဇ္ဇကမ္ပေန၊ ဆေးကုခြင်းအမှု  
လည်းကောင်း။ ဒုတကမ္ပေန၊ တမန်သည်တို့၏ အမှု လည်းကောင်း။  
ပဟိဏကမ္ပေန၊ ဇေခိုင်း အပ်သူတို့၏ (အစေခံတို့၏) ထိုထို အမှု လည်း  
ကောင်း။ ဇဗ္ဗံပေသနိကေန၊ သလုံးမြင်းခေါင်းဖြင့် ခစားခြင်း၌ ယှဉ်  
သော အမှု လည်းကောင်း။ (သလုံးမြင်းခေါင်းဖြင့် အစေခိုင်းခံ၍ တအိမ်  
မှ တအိမ်သို့ ခရီးကိုသွားခြင်း အမှု လည်းကောင်း။) ပိဏ္ဏပဋိပိဏ္ဏေန၊  
ဆွမ်းတုံ့ပေးခြင်း လည်းကောင်း။ ဣတိ ဝေရူပါယ၊ ဤသို့ သဘောရှိ  
သော။ ဧဝံ နှစ်ဆယ့်တစ်ပါး အပြားရှိသော။ အနေ-  
သနာယ၊ အနေသနာဖြင့်။ ဝါ၊ ဖြင့် ဇီဝိကံ၊ အသက်မွေးမှုကို။ ကပ္ပေသုံ၊  
ပြုကြကုန်ပြီ။ သာ၊ ထို အသက်မွေးမှုသည်။ သာကေတ ဇာတကေ၊  
သာကေတ ဇာတ်တော်၌။ အာဝိ၊ ထင်စွာ။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

သတ္ထာ၊ သည်။ တေသံ၊ ထို ရဟန်းတို့၏။ တထာ၊ ထို အခြင်းအရာ  
အားဖြင့်။ ဇီဝိတကပ္ပနဘာဝံ၊ အသက်မွေးမှု ပြုကုန်သည်၏ အဖြစ်ကို။  
ဥတု၊ သိတော်မူ၍။ တေရဟိ၊ ယခုအခါ၌။ ဗဟူ၊ များစွာကုန်သော။  
ဘိက္ခု၊ တို့သည်။ အနေသနာယ၊ ဖြင့်။ ဝါ၊ ဖြင့်။ ဇီဝိကံ၊ ကို။ ကပ္ပေန္တိ၊  
ပြုကြကုန်၏။ တေ၊ ထို ရဟန်းတို့သည်။ ဧဝံ၊ ဤသို့။ ဇီဝိကံ၊ ကို။ ကပ္ပေ-

တွာ၊ ကုန်၍။ ယက္ခတ္တဘာဝါ၊ ဘီလူးတို့၏ အတ္တဘောမှ။ ပေတတ္တဘာဝါ၊  
 ပြိတ္တာတို့၏ အတ္တဘောမှ။ နံ မုစ္ဆိဿန္တိ၊ မလွတ်ကုန်လတ္တံ့။ ဓရဂေါဏာ၊  
 ဝန်ဆောင် နှားတို့သည်။ ဟုတွာဝ၊ ဖြစ်ကုန်၍သာလျှင်။ နိဗ္ဗုတိဿန္တိ၊  
 ဖြစ်ကြရကုန်လတ္တံ့။ နိရယော၊ ငရဲ၌။ ပဋိသန္ဓိံ၊ ပဋိသန္ဓေကို။ ဂဏှိဿန္တိ၊  
 ယူကြရကုန်လတ္တံ့။ ဧတေသံ၊ ထိုရဟန်းတို့၏။ ဟိတတ္ထာယ၊ အစီးအပွား  
 အလို့ငှာ။ သုခတ္ထာယ၊ ချမ်းသာ အလို့ငှာ။ အတ္တဇ္ဈာသယံ၊ မိမိ၏ အလို  
 ဟူသော အကြောင်းရှိသော။ ဝါ၊ မိမိ၏ အလိုဖြင့်သာ ဖြစ်သော။ သက-  
 ပဋိဘာနံ၊ မိမိဉာဏ်အား ထင်လာသော။ ဧကံ၊ တခုသော။ ဓမ္မဒေသနံ၊  
 တရား ဒေသနာတော်ကို။ ကထေတုံ၊ ဟောခြင်းငှာ။ ဝဇ္ဇတိ၊ သင့်၏။  
 ဣတိ၊ ဤသို့ ကြံတော်မူ၍။ ဘိက္ခုသံသံ၊ ကို။ သန္ဓိပိတာပေတွာ၊ စဉ်းဝေး  
 စေ၍။ ဘိက္ခဝေ၊ တို့။ ဧကဝိသတိဝိဓာယ၊ ရှိသော။ အနေသနာယ၊ ဖြင့်။  
 ဝါ၊ ဖြင့်။ ပစ္စယာ၊ ပစ္စည်း သေးပါးတို့ကို။ န ဥပ္ပါဒေတဗ္ဗာ၊ မဖြစ်စေ  
 အပ်ကုန်။ ဟိ၊ ဆက်ဦးအံ့။ အနေသနာယ၊ ဖြင့်။ ဝါ၊ ဖြင့်။ ဥပ္ပန္နော၊  
 ဖြစ်ပေါ်လာသော။ ပိဏ္ဏပါတော၊ ဆွမ်းသည်။ အာဒိတ္တလောဟဂုဠ-  
 သဒ္ဓိသော၊ အလှုံ့ တပြောင်ပြောင် တောက်လောင်သော သံခဲတွေနှင့်  
 တူ၏။ ဟလာဟလ ဝိသုပမော၊ လတ်တလော သေစေတတ်သော  
 အဆိပ်နှင့် တူ၏။ ဟိ၊ မှန်၏။ သော အနေသနာ နာမ၊ ဤ အနေ-  
 သန မည်သည်ကို။ ဝါ၊ ကို။ ဗုဒ္ဓ ပစ္စေကဗုဒ္ဓ ဗုဒ္ဓသာဝကေဟိ၊ ဘုရား၊  
 ပစ္စေကဗုဒ္ဓါ၊ ဘုရား၏ တပည့် သာဝကတို့သည်။ ဂရဟိတဗ္ဗာ၊ ကဲ့ရဲ့အပ်  
 ကုန်၏။ ပဋိကုဋ္ဌာ၊ စက်ဆုပ်အပ်ကုန်၏။ အနေသနာယ၊ ဖြင့်။ ဝါ၊  
 ဖြင့်။ ဥပ္ပန္နံ၊ ဖြစ်ပေါ်လာသော။ ပိဏ္ဏပါတံ၊ ကို။ ဘုဉ္ဇန္တိဿ၊ စားသော  
 ရဟန်း၏။ ဟာသော ဝါ၊ ရှန်လန်းခြင်းသည်လည်းကောင်း။ သောမ-  
 နဿံ ဝါ၊ ဝမ်းမြောက်ခြင်းသည်လည်းကောင်း။ နတ္ထိ၊ မရှိနိုင်။ ဟိ၊  
 မှန်၏။ ဧဝံ၊ ဤသို့။ ဥပ္ပန္နော၊ ဖြစ်ပေါ်လာသော။ ပိဏ္ဏပါတော၊  
 သည်။ မမ၊ ငါဘုရား၏။ သာသနေ၊ သာသနာတော်၌။ စဏ္ဍာ-  
 လဿ၊ ဒွန်းစဏ္ဍား၏။ ဥစ္ဆိဋ္ဌဘောဇန သဒ္ဓိသော၊ စားကြွင်းဖြစ်သော  
 ဘောဇနနှင့်တူ၏။ တဿ၊ ထိုအနေသနာဖြင့်ဖြစ်သော ဆွမ်းကို။ ပရိ-  
 ကောဂေါ၊ သုံးဆောင်ခြင်းသည်။ သဘဓမ္မမာဏဝဿ၊ သဘဓမ္မလူလင်

၏။ စက္ကာလုစိုဋ္ဌာဘတ္တပရိဘောဂေါ ဝိယ၊ ဒွန်း စက္ကာ၏ စားကြင်း  
ထမင်းကို စားသည်နှင့်တူ၏။ ဣတိ၊ ဤသို့။ ဝတု၊ မိန့်တော်  
မူ၍။ အတိတံ၊ အတိတ်ကို။ အာဟရိ၊ ဆောင်တော်မူပြီ။

အတိတော၊ လွန်လေပြီးသော အခါ၌။ ဗာရာဏသိယံ၊ ဗာရာဏသီ  
ပြည်၌။ ဗြဟ္မဒတ္တေ၊ ဗြဟ္မဒတ်မင်းသည်။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ ကာရေန္တေ၊  
ပြုလတ်သော်။ ဟောခိသတ္တော၊ ဘုရားလောင်းသည်။ စက္ကာလယောနိယံ၊  
ဒွန်းစက္ကာမျိုး၌။ နိဗ္ဗတိတု၊ ဖြစ်၍။ ဝယပ္ပတ္တော၊ အရွယ်ရောက်လတ်  
သော်။ ကေနစိဒေဝ၊ တစုံတခုသာလျှင်ဖြစ်သော။ ကရဏီယေန၊  
ဖြင့်။ ဝါ၊ ပြုဖွယ်ကိစ္စကြောင့်။ ပါထေယျတဏှုလေ စ၊ လမ်းစာရိက္ခာ  
ဆန်တို့ကိုလည်းကောင်း။ ဘတ္တပုဋ္ဌေ၊ ထမင်းထုပ်ကို လည်းကောင်း။  
ဂဟေတု၊ ယူ၍။ မဂ္ဂံ၊ ခရီးကို။ ပဋိပဇ္ဇိ၊ သွားပြီ။ တသ္မိံ၊ ကာလ  
ထိုအခါ၌။ ဗာရာဏသိယံ၊ ၌။ ဥဒိစ္စဗြာဟ္မဏ မဟာသာလကုလေ၊ ဥဒိစ္စ-  
ဗြာဟ္မဏ မဟာသာလအမျိုး၌။ နိဗ္ဗတ္တော၊ ဖြစ်သော။ သတဓမ္မော  
နာမ၊ သတဓမ္မ မည်သော။ ဧကော၊ တယောက်သော။ မာဏဝေါ၊  
လူလင်သည်။ အတ္တိ၊ ရှိ၏။ သောပိ၊ ထိုလူလင်သည်လည်း။ ကေနစိဒေဝ၊  
သော။ ကရဏီယေန၊ ဖြင့်။ ဝါ၊ ကြောင့်။ တဏှုလေ စ၊ တို့ကိုလည်း  
ကောင်း။ ဘတ္တပုဋ္ဌေ၊ ကိုလည်းကောင်း။ အဂဟေတု၊ မယူမူ၍  
သာလျှင်။ မဂ္ဂံ၊ ကို။ ပဋိပဇ္ဇိ၊ ပြီ။ ဥဘောပိ၊ နှစ်ယောက်လည်းဖြစ်  
ကုန်သော။ ဘော၊ ထိုဒွန်းစက္ကာနှင့်လူလင်တို့သည်။ မဟာမဂ္ဂေ၊ လမ်း  
မကြီး၌။ သမာဂစ္ဆိံသု၊ ပေါင်းဆုံမိကြကုန်ပြီ။ မာဏဝေါ၊ သည်။  
ဟောခိသတ္တံ၊ ဘုရားလောင်းကို။ (တံ၊ သင်သည်။ ကိံ၊ ဇာတိကော၊  
အဘယ်ဘာတ်ရှိသည်။ အသိ၊ ဖြစ်သနည်း။ ဣတိ၊ သို့။ ပုစ္ဆိ၊ မေးပြီ။  
အဟံ၊ သည်။ စက္ကာလော၊ သည်။ အမှီ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ဝတု၊  
ဆို၍။ တံ၊ သည်။ ကိံ၊ ဇာတိကော၊ သည်။ အသိ၊ နည်း။ ဣတိ၊ သို့။  
မာဏဝံ၊ ကို။ ပုစ္ဆိ၊ ပြီ။ အဟံ၊ သည်။ ဥဒိစ္စဗြာဟ္မဏော၊ ဥဒိစ္စပုဏ္ဏားတည်း။  
ဣတိ၊ ဤသို့ဖြေပြီ။ သာဓု၊ ကောင်းပြီ။ ဂစ္ဆာမာတိ၊ သွားကြကုန်  
စို့ဟူ၍။ ဥဘောပိ၊ နှစ်ယောက်လည်းဖြစ်ကုန်သော။ တေ၊ တို့သည်။

မဂ္ဂံ၊ ကိ။ အဂမံသု၊ သွားကြကုန်ပြီ။ ဗောဓိသတ္တော၊ သည်။ ပါတရာ  
သဝေလာယ၊ နံနက်စာစားချိန်၌။ ဥဒကဖာသုကဋ္ဌာနေ၊ ရေချမ်းသာရာ  
အရပ်၌။ နိသိဒိတော၊ ထိုင်၍။ ဟတ္ထေ၊ လက်တို့ကို။ ဓောဝိတော၊ ဆေးကြော  
၍။ ဘတ္တပုဋ္ဌံ၊ ထမင်းထုပ်ကို။ မောစေတော၊ ဖြည့်၍။ မာဏဝ၊ လုလင်။  
ဘတ္တံ၊ ကိ။ ဘုဉ္ဇာဟိတံ၊ စားပါဦးလော့ဟူ၍။ အာဟ၊ ဆိုပြီ။ အရေ  
ဏ္ဍောလ၊ ဟဲ့ ဒွန်းစဏ္ဍား။ မမ၊ ငါ့အား။ ဘတ္တေန၊ ထမင်းဖြင့်။  
အတ္တော၊ အလိုသည်။ နုတ္တံ၊ မရှိ။ ဣတံ၊ ဤသို့ဆိုပြီ။ ဗောဓိသတ္တော၊  
သည်။ သာဓုတံ၊ ကောင်းပြီဟူ၍။ ပုဋ္ဌကဘတ္တံ၊ အထုပ်ထဲရှိထမင်းကို။  
ဥစ္ဆိဋ္ဌံ၊ အကြွင်းအကျန်ကို။ အကတော၊ မပြုမူ၍သာလျှင်။ အတ္တနော၊  
မိမိအား။ ယာပနမတ္တံ၊ မျှတလောက်ရုံမျှကို။ အညသ္မိံ၊ အခြားသော။  
ပဏ္ဏေ၊ သစ်ရွက်၌။ ပက္ခိပိတော၊ ထည့်၍။ ပုဋ္ဌကဘတ္တံ၊ ကိ။ ဗဒ္ဓိတော၊  
စည်းနှောင်၍ (ပြန်ထုပ်၍)။ ကေမန္တေ၊ တခုသောအရပ်၌။ ဌပေတော၊  
ထား၍။ ဘုဉ္ဇိတော၊ စားပြီး၍။ ပါနိယံ၊ သောက်ရေကို။ ပိဝိတော၊  
သောက်ပြီးနောက်။ ဓောတဟတ္ထပါဒေါ၊ ဆေးကြောအပ်ပြီးသော  
လက်ခြေရှိသည်ဖြစ်၍။ တဏှုလေ စ၊ တို့ကိုလည်းကောင်း။ သေသဘတ္တဉ္စ၊  
ကြွင်းကျန်သောထမင်းကိုလည်းကောင်း။ အာဒါယ၊ ယူ၍။ မာဏဝ၊  
လုလင်။ ဂစ္ဆာမ၊ သွားကြကုန်စို့။ ဣတံ၊ ဤသို့ဆို၍။ မဂ္ဂံ၊ ကိ။  
ပဋိပဇ္ဇိ၊ ဆက်သွားပြီ။

တေ၊ ထိုနှစ်ယောက်တို့သည်။ သကလဒိဝသံ၊ တနေ့လုံး။ ဂန္ဓာ၊  
သွားကြကုန်၍။ သာယံ၊ ညချမ်းအခါ၌။ ဥဘောပိ၊ နှစ်ယောက်လုံးတို့  
သည်လည်း။ ကေသ္မိံ၊ တခုသော။ ဥဒကဖာသုကဋ္ဌာနေ၊ ၌။ နုတော၊ ရေချိုး  
ပြီးလျှင်။ ပစ္စုတ္တရိသံ၊ တက်ကြကုန်ပြီ။ ဗောဓိသတ္တော၊ သည်။ ဖာသုက-  
ဋ္ဌာနေ၊ ချမ်းသာရာအရပ်၌။ နိသိဒိတော၊ ထိုင်၍။ ဘတ္တပုဋ္ဌံ၊ ကိ။ မောစေ-  
တော၊ ဖြည့်၍။ မာဏဝံ၊ ကိ။ အနာပုစ္ဆိတော၊ မပန်းကြားတော့ပဲ (ထမင်းစား  
မဖိတ်တော့ပဲ)။ ဘုဉ္ဇိတံ၊ စားခြင်းငှာ။ အာရဘိ၊ အားထုတ်ပြီ။ မာဏ  
ဝေါ၊ သည်။ သကလဒိဝသံ၊ လုံး။ မဂ္ဂဂမနေန၊ ခရီးသွား ရခြင်း  
ကြောင့်။ ကိလန္တော၊ ပင်ပန်းနွမ်းနယ်သည်။ ဆာတဗ္ဗတ္တော၊ ဆာ

လောင်ခြင်းသည် နှိပ်စက်အပ်သည်။ ဟုတော့၊ ရှိ။ မေ၊ ငါ့အား။ ဘတ္တံး  
ထမင်းကို။ သစေ ဒဿတံ၊ အကယ်၍ ပေးအံ့။ ဘုဉ်္စိဿာမ၊ စားအံ့။  
ဣတံ၊ ဤသို့ကြံ၍။ သြလောကေန္တော၊ ကြည့်လျက်။ အဋ္ဌာသိ၊ ရပ်နေ  
ပြီ။ ဣတရော၊ ဘုရားလောင်းသည်။ ကိဉ္စိ၊ တစုံတခုသောစကားကို။  
အဝတော၊ မဆိုမူ၍။ ဘုဉ္စိတေဝ၊ စားမြဲစားသည်သာလျှင်တည်း။ မာဏ-  
ဝေါ၊ သည်။ စိန္တေသိ၊ ကြံပြီ။ (ကိံ၊ အဘယ်သို့ကြံသနည်း။) ဒ၊ ယံ  
စဏ္ဍာလော၊ သည်။ ယေံ၊ ငါ့အား။ အဝတောဝ၊ တစုံတရာမဆိုပဲသာ  
လျှင်။ သဗ္ဗံ၊ အလုံးစုံကို။ ဘုဉ္စိတံ၊ စားနေ၏။ နိပ္ပိဋ္ဌေတောပိ၊ အနိုင်အထက်  
နှိပ်စက်၍ သော်လည်း။ တံ၊ ထိုထမင်းကို။ ဂဟေတော၊ ယူ၍။ ဥပရိ၊  
အထက်၌။ ဥစ္ဆိဋ္ဌဘတ္တံ၊ စားကြွင်းထမင်းကို။ ဆဉ္စေတော၊ စွန့်ပစ်၍။ သေသံ၊  
အကြွင်းကို။ ဘုဉ္စိတံ၊ စားခြင်းငှာ။ ဝဉ္စတံ၊ သင့်၏။ ဣတံ၊ ဤသို့ကြံပြီ။  
သော၊ ထိုလူလင်သည်။ တထာ၊ ထိုအခြင်းအရာအားဖြင့်။ (ထိုကြံစည်သည့်  
အတိုင်း)။ ကတော၊ ရှိ။ ဥစ္ဆိဋ္ဌဘတ္တံ၊ ကို။ ဘုဉ္စိ၊ စားပြီ။ အထ၊ ထိုအခါ၌။  
ဘုတ္တမတ္တသေဝ၊ စားကားမျှသာလျှင် ဖြစ်သော။ အထ၊ ထိုလူလင်၏။  
မယာ၊ ငါသည်။ အတ္တနော၊ မိမိ၏။ ဇာတိဂေါတ္တကုလပဒေသာနံ၊ ဇာတ်၊  
အနွယ်၊ ညွှန်ပြအပ်သော အမျိုးတို့အား။ အနုနုစ္ဆဝိကံ၊ မလျော်သော  
အမှုကို။ ကတံ၊ ပြုအပ်ပြီ။ (ပြုမိပြီ)။ မေ၊ ငါသည်။ စဏ္ဍာလဿ  
နာမ၊ ဒွန်းစဏ္ဍားမည်သူ၏။ ဥစ္ဆိဋ္ဌဘတ္တံ၊ စားကြွင်းထမင်းကို။ ဘုတ္တံ၊  
စားအပ်ပြီ။ ဣတံ၊ ဤသို့။ ဗလဝဝိပ္ပုဋိသာရော၊ အားကြီးသော  
နှလုံးမသာခြင်းသည်။ ဥပ္ပဇ္ဇိ၊ ဖြစ်ပြီ။ တာဝဒေဝ၊ ထိုခဏ၌ပင်လျှင်။  
အထ၊ ထိုလူလင်၏။ မုခတော၊ ခံတွင်းမှ။ သလောဟိတံ၊ သွေးနှင့်  
တကွသော။ ဘတ္တံ၊ ထမင်းသည်။ ဥဂ္ဂစ္ဆိ၊ အန်ထွက်ပြီ။ သော၊ ထို  
လူလင်သည်။ မေ၊ ငါသည်။ အပ္ပမတ္တကဿ၊ အနည်းငယ်သော  
အတိုင်းအရှည်ရှိသော ဆာလောင်ခြင်း၏။ ကာရဏာ၊ အကြောင်း  
ကြောင့်။ အနုနုစ္ဆဝိကံ၊ မလျော်သော။ ကမ္မံ၊ အမှုကို။ ကတံ ဝတ၊  
ပြုအပ်လေစွာဘကား။ (ပြုမိလေစွာဘကား)။ ဣတံ၊ ဤသို့။ ဥပ္ပန္နုဗလဝ-  
သောကတာယ၊ ဖြစ်သော အားကြီးသော သောကရှိသည်၏ အဖြစ်  
ကြောင့်။ ပရိဒေဝုမာနော၊ ငိုကြွေးလျက်။ တဉ္စ အပ္ပဉ္စ ဥစ္ဆိဋ္ဌံ၊ ပ။

ယံ ဘုတ္တံ ဝ.မိ ဥဂ္ဂတန္တိ၊ ဥဂ္ဂတံ- ဟူသော။ ပဌမံ ရှေးဦးစွာသော။  
ဂါထံ၊ ဂါထာကို။ အာဟ၊ ဆိုပြီ။

(မယာ၊ ငါသည်။ ယံ ဘုတ္တံ၊ အကြင်ထမင်းကို။ ဘုတ္တံ၊ စားအပ်  
ပြီ။) တံ ဘုတ္တံ၊ သည်။ အပ္ပဉ္စ၊ နည်းလည်းနည်း၏။ ဥစ္ဆိဋ္ဌဉ္စ၊ စား  
ကြင်းလည်းဖြစ်၏။ တဉ္စ၊ ထိုထမင်းကိုလည်း။ (သော၊ ထိုဒုန်းစက္ကား  
သည်။ အတ္တနော၊ မိမိ၏။ ရုစိယာ၊ အလိုအားဖြင့်။ မံ၊ ငါ့ကို။  
နော အဒါ၊ မပေး။ ဝါ၊ ပေးသည်မဟုတ်။ (နိပ္ပိဋ္ဌိယမာနော၊  
နှိပ်စက်အပ်သည်ဖြစ်၍။) ကိစ္ဆေန၊ ငြိငြင်သဖြင့်။ အဒါ၊ ပေးပြီ။  
သောဟံ၊ ထိုငါသည်။ ပြာဟ္မဏဇာတိကော၊ စင်ကြယ်သော ပုဏ္ဏား  
ဇာတ်ရှိ၏။ (တေ နေဝ၊ ထို့ကြောင့်ပင်လျှင်။) ယံ၊ အကြင်စား  
ကြင်းကို။ ဘုတ္တံ၊ စားအပ်ပြီ။ တမ္ပိ၊ ထိုစားကြင်းသည်လည်း။ ဥဂ္ဂတံ၊  
သွေးနှင့်တကွ အန်ထွက်ကျလာပြီ။

တတြ၊ ထိုဂါထာ၌။ အယံ၊ ဤဆိုအပ်လတ္တံ့ သည်ကား။ သင်္ခေပတ္တော၊  
အကျဉ်းချုပ် အနက်တည်း။ ယံ၊ ကို။ မယာ၊ သည်။ ဘုတ္တံ၊ ပြီ။  
တံ၊ သည်။ အပ္ပဉ္စ၊ ၏။ ဥစ္ဆိဋ္ဌဉ္စ၊ ၏။ တဉ္စ၊ ကိုလည်း။ သော  
စက္ကာလော၊ သည်။ အတ္တနော၊ ၏။ ရုစိယာ၊ ဖြင့်။ မံ၊ ကို။ န  
အဒါသိ၊ မပေး။ ဝါ၊ ပေးသည်မဟုတ်။ အထ ခေါ၊ စင်စစ်သော်  
ကား။ နိပ္ပိဋ္ဌိယမာနော၊ ဖြစ်၍။ ကိစ္ဆေန ကသိရေန၊ ငြိငြင်သဖြင့်။  
အဒါသိ၊ ပြီ။ သောဟံ၊ သည်။ ပရိသုဒ္ဓုပြာဟ္မဏဇာတိကော၊ ရှိ၏။  
တေနေဝ၊ သာလျှင်။ မေ၊ သည်။ ယံ၊ ကို။ ဘုတ္တံ၊ ပြီ။ တမ္ပိ၊  
သည်လည်း။ လောဟိတေန၊ နှင့်။ သဒ္ဓိံ၊ ကဲ့။ ဥဂ္ဂတံ၊ ပြီ။ ဣတံ၊  
ဤသည်ကား။ သင်္ခေပတ္တော၊ အနက်တည်း။

ဝေံ၊ ဤသို့။ မာဏဝေါ၊ သည်။ ပရိဒေဝိတွာ၊ ငိုကြွေးမည်တမ်း  
၍။ ဒါနိ၊ ယခုအခါ၌။ ဝေရူပံ၊ ဤသို့သဘောရှိသော။ အနုနုစ္ဆဝိကံ၊  
မသင့်လျော်သော။ ကမ္ပံ၊ အမှုကို။ ကုတွာ၊ ပြု၍။ ဇိဝိတေန၊ အသက်



ရှင်ခြင်းဖြင့်။ မေ ငါ့အား။ ကိံ အဘယ်အကျိုးရှိအံ့နည်း။ ဣတိ၊  
 ဤသို့ကြံ၍။ အရည်၊ တောသို့။ ပဝိသိဘူ၊ ဝင်၍။ ကဿစိ၊ တစုံ  
 တယောက်သောသူအား။ အတ္တာနံ၊ မိမိကိုယ်ကို။ အဒဿေတွာဝ၊  
 မပြုမူ၍သာလျှင်။ အနုထမရဏံ၊ ကိုးကွယ်ရာမဲ့သေခြင်းသို့။ ဗတ္တော၊  
 ရောက်ပြီ။

သတ္တာ၊ သည်။ ဣမံ အတိတ်၊ ဤ အတိတ်ကို။ ဒသေတွာ၊ ပြတော်  
 မူပြီး၍။ ဘိက္ခဝေ၊ တို့။ သတဓမ္မမာဏဝဿ၊ သတဓမ္မလုလင်၏။ တံ  
 စဏ္ဍာလုစိဋံ၊ ထိုဒုန်းစဏ္ဍား၏ စားကြွင်းကို။ ဘုဉ္ဇိတွာ၊ စားပြီး၍။  
 အတ္တနော၊ မိမိအား။ အယုတ္တဘောဇနဿ၊ မသင့်လျော်သော ဘောဇန  
 ကို။ ဘုတ္တတ္တာ၊ စားအပ်သည်၏ အဖြစ်ကြောင့်။ ဟာသော၊ ရှင်လန်း  
 ခြင်းသည်။ နေဝ ဥပ္ပဇ္ဇိ သေယျထာပိ၊ မဖြစ်တော့သကဲ့သို့။ သောမနဿံ၊  
 ဖမ်းမြောက်ခြင်းသည်။ န ဥပ္ပဇ္ဇိ သေယျထာပိ၊ မဖြစ်တော့ သကဲ့သို့။  
 ဧဝမေဝ၊ ဤအတူသာလျှင်။ ဣမသ္မိံ သာသနေ၊ ဤသာသနာတော်၌။  
 ပဗ္ဗဇိတော၊ ရဟန်းပြုသော။ ယော၊ အကြင်သူသည်။ အနေသနာယ၊  
 အနေသနဖြင့်။ ဝါ၊ ဖြင့်။ ဇီဝိကံ၊ အသက်မွေးမှုကို။ ကပေုန္တော၊  
 ပြုလျက်။ တထာ၊ ထိုအခြင်းအရာအားဖြင့်။ (အနေသန အခြင်းအရာ  
 အားဖြင့်)။ လဒ္ဓပစ္စယံ၊ ရအပ်သောပစ္စည်းကို။ ပရိဘုဉ္ဇတိ၊ သုံးဆောင်  
 ၏။ တဿ၊ ထိုရဟန်း၏။ ဗုဒ္ဓပဋိကုဋ္ဌဂရဟိတဇီဝိတဘာဝတော၊ ဘုရား  
 ရှင် စက်ဆုပ်အပ် ကဲ့ရဲ့အပ်သော အသက်မွေးခြင်းရှိသည်၏အဖြစ်ကြောင့်။  
 ဟာသော၊ သည်။ နေဝ ဥပ္ပဇ္ဇတိ၊ မဖြစ်နိုင်။ သောမနဿံ၊ သည်။  
 န ဥပ္ပဇ္ဇတိ၊ နိုင်။ ဣတိ၊ ဤသို့။ ဝတွာ၊ မိန့်တော်မူပြီးနောက်။ အဘိ-  
 သမ္ဗုဒ္ဓေါ၊ ဘုရားဖြစ်တော်မူသည်။ ဟုတွာ၊ ဖြစ်၍။ ဧဝံ ဓမ္မံ နိရံ  
 ကတွာ။ ပ။ လဒ္ဓေနပိ န နန္ဒတိတိ၊ န နန္ဒတိ - ဟူသော။ ဒုတိယံ၊  
 နှစ်ခုမြောက်သော။ ဂါထံ၊ ဂါထာကို။ အာဟ၊ မိန့်တော်မူပြီ။

သတဓမ္မော၊ သတဓမ္မလုလင်သည်။ လဒ္ဓေနပိ၊ ရအပ်သည်လည်း  
 ဖြစ်သော။ လာဘေန၊ လာဘ်ဖြင့်။ န နန္ဒတိ ဣဝ၊ မနှစ်သက်နိုင်

သကဲ့သို့။ ဣဝံ၊ ဤအတူ။ ယော၊ အကြင် အမျိုးကောင်းသားသည်။  
ဓမ္မံ၊ အာဇီဝပါရိသုဒ္ဓိ သီလတရားကို။ နိရံ ကတော၊ ပယ်ရှား၍။  
အဓမ္မန၊ ၂၁-ပါးသော အနေသနဟူသောမိစ္ဆာဓမ္မဖြင့်။ ဇီဝတံ၊ အသက်  
မွေး၏။ (သော၊ ထိုအမျိုးကောင်းသားသည်။) လဒ္ဓေနပိ၊ ဖြစ်သော။  
လာဘေန၊ ဖြင့်။ န နန္ဒတိ၊ မနှစ်သက်နိုင်ပေ။ (နှစ်သက်နိုင်မည်  
မဟုတ်ပေ)။

တတ္ထ၊ ထိုဂါထာ၌။ ဓမ္မန္တိ၊ ဓမ္မ- ဟူလည်ကား။ အာဇီဝပါရိသုဒ္ဓိ-  
သီလဓမ္မံ၊ တရားတည်း။ နိရံ ကတောတိ၊ ကား။ နိဟရိတော၊ ထုတ်  
ဆောင်၍။ ဆဒ္ဓေတော၊ ပယ်စွန့်၍။ အဓမ္မနာတိ၊ ကား။ ကေဝိသတိ-  
ယာ၊ ၂၁-ပါးသော။ အနေသန သင်္ခါတေန၊ အနေသနဟု ဆိုအပ်  
သော။ မိစ္ဆာဇီဝေန၊ မှားယွင်းသော အသက်မွေးခြင်းဖြင့်။ သတ-  
ဓမ္မောတိ၊ ကား။ တဿ၊ ထိုလူလင်၏။ နာမံ၊ အမည်တည်း။ သန္တ-  
ဓမ္မောတိပိ၊ သန္တဓမ္မော- ဟူ၍လည်း။ ပါဠော၊ ပါဠိတမျိုးရှိ၏။ န နန္ဒ-  
တိတိ၊ ကား။ သဘဓမ္မော၊ မည်သော၊ မာဏဝေါ၊ သည်။ မေ  
ငါသည်။ စက္ကာလုစိဋ္ဌကံ၊ ဒွန်းစက္ကာ၏ စားကြွင်းကို။ လဒ္ဓံ၊ ရအင်ပြီ။  
ဣတိ၊ ဤသို့။ တေန လာဘေန၊ ဖြင့်။ န နန္ဒတိ ယထာ၊ နိုင်သကဲ့သို့။ ဝေံ၊  
ဤအတူ။ ဣဒ္ဓိသိဗ္ဗိ သာသနေ၊ ဤသာသနာတော် ၌လည်း။ ပဗ္ဗဇိတော၊  
ရဟန်းပြုသော။ ကုလပုတ္တော၊ အမျိုးကောင်းသားသည်။ အနေသနာယ၊  
ဖြင့်။ ဝါ၊ ဖြင့်။ လဒ္ဓလာဘံ၊ ရအပ်သော လာဘ်ကို။ ပရိဘူဇန္တော၊ လျက်။  
န နန္ဒတိ န တုဿတိ၊ မနှစ်သက်နိုင်။ ဗုဒ္ဓဂရဟိတဇီဝိကဿ၊ ဘုရားရှင်  
ကဲ့ရဲ့အပ်သော အသက်မွေးမှုဖြင့်။ ဇီဝိမိ- အသက်မွေး၏။ ဣတိ၊ ဤသို့။  
ဒေါမနဿပုတ္တော၊ စိတ်ဆင်းရဲခြင်းသို့ ရောက်သည်။ ဟောတိ၊ ၎င်း။  
တသ္မာ၊ ထို့ကြောင့်။ အနေသနာယ၊ ဖြင့်။ ဝါ၊ ဖြင့်။ ဇီဝိကံ၊ ကို။  
ကပ္ပေန္တဿ၊ ပြုသော။ သတဓမ္မမာဏဝသေဝ၊ သတဓမ္မ လူလင်၏ ကဲ့သို့  
သာလျှင်။ အရညံ၊ တောသို့။ ပဝိသိတော၊ ဝင်၍။ အနာထမရဏံ၊ ကိုးကွယ်  
ရာမဲ့ သေခြင်းကို။ မရဏံ၊ သေရခြင်းသည်။ ဝါ၊ က။ ဝရံ၊ မြတ်သေး၏။  
ဣတိ၊ ဤကားဂါထာ အနက်တည်း။

ဝေံ၊ ဤသို့။ သတ္တာ၊ သည်။ ဣမံ ဓမ္မဒေသနံ၊ ဤတရား ဒေသနာ  
 ဘော်ကို။ ဒေသေတွာ၊ ဟောတော်မူ၍။ သစ္စာနိ၊ သစ္စာတို့ကို။ ပက.၁.  
 သေတွာ၊ ထင်ရှား ပြတော်မူပြီးလျှင်။ ဇာတကံ၊ ဇာတ်တော်ကို။  
 သမောဒာနသိ၊ ပေါင်းတော်မူပြီ။ သစ္စပရိယောသာနေ၊ သစ္စာတို့ကို  
 ပြတော်မူပြီးသည်၏ အဆုံး၌။ ဗဟူ၊ ကုန်သော။ ဘိက္ခု၊ တို့သည်။  
 သောတာပတ္တိဖလဒီနိ၊ သောတာပတ္တိဖိုလ် အရှေ့သည်တို့သို့။ ပါပ-  
 ဏိ'သု၊ ရောက်ကြကုန်ပြီ။ တဒါ၊ ထိုအခါ၌။ မဇဏဒေါ၊ လုလင်သည်။  
 အာနန္ဒော၊ အာနန္ဒာသည်။ အဘောသိ၊ ဖြစ်ပြီ။ စက္ကာလပုတ္တော၊ ဇွန်း  
 စက္ကား သားသည်ကား။ အဟမေဝ၊ ငါဘုရား သည်သာလျှင်။ အဟော-  
 သိ၊ ဖြစ်ခဲ့ပြီ။ ဣတိ၊ ဤသို့ ဇာတ်ပေါင်းတော်မူပြီ။

နဝမာ၊ ကိုးခုမြောက်သော။ သတဓမ္မဇာဘကပဏ္ဏနာ၊  
 သတဓမ္မ ဇာတ်အဖွင့်သည်။ နိဋ္ဌိတာ၊ ပြီးပြီ။

ခုဒ္ဒကနိကာယ် ဇာတက အဋ္ဌကထာ  
ဒုကနိပါတ်

ကုဋ္ဌဝါဏိဇ ဇာတကဝဏ္ဏနာ နိဿယ

သဌဿ သာဌေယျမိဒန္တိ ဣဒံ၊ သဌဿ သာဌေယျမိဒံ ဤသို့ အစရှိ  
သော ဇာတ်တော်ကို။ သတ္တာ၊ သည်။ ဇေတဝနေ၊ ဌ်။ ဝိဟရန္တော၊  
စဉ်။ ကေ၊ တယောက်သော။ ကုဋ္ဌဝါဏိဇံ၊ စဉ်းလဲသော ကုန်သည်ကို။  
အာရပ္ပ၊ အကြောင်းပြု၍။ ကထေသိ၊ ဟောတော်မူပြီ။

ဟိ၊ ချဲ့ဦးအံ့။ သာဝတ္တိဝါသိနော၊ သာဝတ္တိပြည်၌ နေလေ့ရှိကုန်  
သော။ ကုဋ္ဌဝါဏိဇော ဧ၊ စဉ်းလဲသော ကုန်သည် လည်းကောင်း။  
ပဏ္ဍိဘဝါဏိဇော ဧ၊ ပညာရှိသော ကုန်သည် လည်းကောင်း။ (ဣဒံ၊  
ဤသို့။) ဒေ၊ နှစ်သောက်ကုန်သော။ ဝါဏိဇော၊ ကုန်သည်ဘွဲ့သည်။  
မိတ္တိကာ၊ မိတ်ဆွေ ဖြစ်ကုန်သည်။ ဟုတော၊ ဖြစ်ကုန်၍။ ပဉ္စသကဋ္ဌ-  
သဘာနိ။ လည်းခါးရာတို့ကို။ ဘဏ္ဍဿ၊ ဘဏ္ဍာဖြင့်။ ပူရာပေတော၊ ပြည့်  
စေကြကုန်၍။ ပုဗ္ဗန္တတော၊ အရှေ့အစွန်းမှ။ အပရန္တံ၊ အနောက်အစွန်းသို့။  
ဝိစရမာနာ၊ လှည့်လည် ကြကုန်လျက်။ ဝေါဟာရံ၊ ကုန်သွယ်ခြင်းကို။  
ကတော၊ ပြုကြကုန်၍။ ဗဟံ၊ များစွာသော။ လာဘံ၊ လာဘ်ကို။ လဘိ-  
တော၊ ရကုန်၍။ သာဝတ္တိံ၊ သာဝတ္တိ ပြည်သို့။ ဗစ္စာဂမိံသု၊ ပြန်လာကြ  
ကုန်ပြီ။ ပဏ္ဍိဘဝါဏိဇော၊ သည်။ ကုဋ္ဌဝါဏိဇံ၊ စဉ်းလဲသော ကုန်သည်  
ကို။ သမ္မ၊ မိတ်ဆွေ၊ ဘဏ္ဍံ၊ ဘဏ္ဍာကို (ဥစ္စာကို)။ ဘာဗေမတိ၊ ခွဲဝေ  
ကြကုန်စို့ ဟူ၍။ အာဟ၊ ဆံ့ပြီ။ ကုဋ္ဌဝါဏိဇော၊ သည်။ ယံ၊ ဤ  
သူသည်။ ဒီသရတ္တံ၊ ရှည်စွာသော ညဉ့်နေ့ ဖတ်လုံး။ ဒုက္ခ သေယျာယ၊  
ဆင်းရဲ ငြိုငြင်သော အိပ်ရခြင်းဖြင့် လည်းကောင်း။ ဒုဗ္ဘောဇနော၊  
မကောင်းသော ဘောဇဉ်ကို စားရခြင်းဖြင့် လည်းကောင်း။ ကိလန္တော၊  
ပင်ပန်းသည် ဖြစ်၍။ အတ္တနော၊ မိမိ၏။ သရေ၊ အိမ်၌။ နာနုဂ္ဂရသံ၊

အထူးထူးမြတ်သော အရသာရှိသော။ ဘဏ္ဍံ၊ ထမင်းကို။ ဘုဉ်တော၊  
စား၍။ အဇီရကေန၊ အစားမကျေသော ရောဂါဖြင့်။ မရိသတိ၊ သေလိမ့်  
မည်။ အထ၊ ထိုအခါ၌။ သဗ္ဗမ္ပိ၊ အလုံးစုံလည်း ဖြစ်သော။ ဧတံ ဘဏ္ဍံ၊ ဤ  
ဥစ္စာသည်။ မယုမေဝ၊ ငါ့ဖို့သလျှင်။ ဘဝိသတိတိ၊ ဖြစ်လိမ့်မည် ဟူ၍။  
စိန္တေကာ၊ ကြံ၍။ နက္ခတ္တံ၊ နက္ခတ်ကို။ န မနာပံ၊ မနှစ်သက်အပ်သေး။  
ဒိဝသော၊ နေ့ကို။ န မနာပေါ၊ မနှစ်သက်အပ်သေး။ သေ၊ နက်ဖြန်၌။  
ဇာနိသာမိ၊ သိအံ။ ပုနဒိဝသေ၊ နောက်နေ၌။ (သန်ဘက်ခါ၌)။  
ဇာနိသာပိတိ၊ သိအံ ဟူ၍။ ကာလံ၊ အခါကို။ ခေပတိ၊ ကုန်စေ၏။  
အထ၊ ထိုအခါ၌။ နံ၊ ထိုကောက်ကုတ် စဉ်းလဲသော ကုန်သည်ကို။  
ပဏ္ဍိတဝါဏိဇော၊ သည်။ နိပုဋ္ဌေတွာ၊ နှိပ်၍။ (အတင်းအကြပ်)။ ဘာဇာ-  
ပေတွာ၊ ခဲ့သေး၍။ ဂန္ဓမာလံ၊ နံ့သာပန်းကို။ အာဒါယ၊ ယူပြီးလျှင်။  
သတ္တု၊ မြတ်စွာဘုရား၏။ သန္တိကံ၊ အထံသို့။ ငန္တာ၊ သွား၍။ သတ္တဝရံ၊  
ကို။ ပူဇေတွာ၊ ပူဇော်၍။ ငန္တိတွာ၊ ရှိခိုး၍။ ကေမန္တံ၊ သင့်တင့်လျောက်  
ပတ် တခုသော အရပ်၌။ နိသိဒိ၊ ထိုင်နေပြီ။ သတ္တု၊ သည်။ ကဒါ၊  
ဘယ်အခါ၌။ အာဂတော၊ ပြန်လာသည်။ အသိ၊ ဖြစ်သနည်း။ ဣတိ၊  
ဤသို့။ ပုစ္ဆိတွာ၊ မေးတော်မူ၍။ ဘန္တေ၊ မြတ်စွာဘုရား။ အာဂတဿ၊  
ပြန်လာသော။ မေ၊ တပည့်တော်အား။ အစုမာသမေတ္တာ၊ လခွဲမျှရှိပါပြီ။  
ဝါ၊ တစ်လထက်ဝက် ဆယ်ငါးရက်မျှ ရှိပါပြီ။ ဣတိ၊ သို့။ ငတွာ၊  
လျှောက်၍။ အထ၊ ထိုသို့ ဖြစ်ပါလျက်။ ကသ္မာ၊ အဘယ်ကြောင့်။ ဧဝံ၊  
ဤသို့။ ပဉ္စေ၊ ကြာမြင့်ခြင်းကို။ ကတွာ၊ ပြု၍။ ဗုဒ္ဓုပဋ္ဌာနံ၊ ဘုရားအား  
ဆည်းကပ် စားရာသို့။ အာဂတော၊ လာခဲ့သည်။ အသိ၊ ဖြစ်သနည်း။  
ဣတိ၊ သို့။ ပုဋ္ဌော၊ မေးအပ်သည် ဖြစ်၍။ တံ ပဝတ္တံ၊ ထို ဖြစ်ပုံကို။  
ဝါ၊ ထို သဘင်းကို။ အာရောစေသိ၊ လျှောက်ထားပြီ။ သတ္တု၊ သည်။  
ဥပါသက၊ ဥပါသကား။ ဣဒါနေဝ၊ ယခုအခါ၌ သလျှင်။ န၊ မဟုတ်  
သေး။ ပုဗ္ဗေပိ၊ ရှေး၌လည်း။ သေ-သော၊ ဤ ကုန်သည်သည်။ ကုဋ္ဌဝါ-  
ဏိဇောယော၊ စဉ်းလဲသော ကုန်သည်ပင်တည်း။ ဣတိ၊ သို့။ ဝတွာ၊  
မိန့်တော်မူ၍။ တေန၊ ထိုဥပါသကာသည်။ ယာစိတော၊ တောင်းပန်  
အပ်သည်ဖြစ်၍။ အတိတံ၊ အဘိတ်ကို။ အဟရိ၊ ဆောင်တော်မူပြီ။

အတိတေ၊ ဌှိ။ ဗာရာဏသိယံ၊ ဌှိ။ ဗြဟ္မဒတ္တေ၊ သည်း။ ရဇံ၊ ကို။  
 ကာရေန္တေ၊ သော်။ ဗောဓိသတ္တော၊ သည်း။ အမစ္စကုလေ၊ အမတ်မျိုး  
 ဌှိ။ နိဗ္ဗတ္တိတော၊ ရှိ။ ဝယပ္ပတ္တော၊ အရွယ်သို့ရောက်သည်ရှိသော်။ အဿ၊  
 ထိုဗြဟ္မဒတ်မင်း၏။ ဝိနိစ္ဆယာမစ္စော၊ တရားဆုံးဖြတ်သောအမတ်သည်။  
 အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ တိုအခါ၌။ ဂါမဝါသီ စ၊ ရွာ၌နေသော  
 ကုန်သည်လည်းကောင်း။ နဂရဝါသီ စ၊ မြို့၌နေသောကုန်သည်လည်း  
 ကောင်း။ (ဣတိ၊ ဤသို့။) ဒွေ၊ နှစ်ယောက်ကုန်သော။ ဝါလိဇာ၊  
 ကုန်သည်တို့သည်။ မိတ္တာ၊ မိတ်ဆွေတို့သည်။ အဟောသံ၊ ဖြစ်ကုန်ပြီ။  
 ဂါမဝါသီ၊ ရွာနေကုန်သည်သည်။ နဂရဝါသိဿ၊ မြို့နေကုန်သည်၏။  
 သန္တိကေ၊ အထံ၌။ ပဉ္စဖာလသတနံ၊ ငါးရာသော သံထွန်သွားတို့ကို။  
 ဌှပေသိ၊ အပ်နှံထားပြီ။ သော၊ ထိုမြို့နေကုန်သည်သည်။ တေ၊ ထိုသံထွန်  
 သွားတို့ကို။ ဝိက္ကိဏိတော၊ ရောင်း၍။ မူလံ၊ တန်ဘိုးကို။ ဂဟေတော၊ ယူ၍။  
 ဖာလာနံ၊ ထွန်သွားတို့၏။ ဌှပိတဌှဒနေ၊ ထားအပ်ရာအရပ်၌။ မူသိကဇစ္စံ၊  
 ကြက်တို့၏မစင်ကို။ အာကိရိတော၊ ကြဲ၍။ ဌှပေသိ၊ ထားပြီး။ အပရ-  
 ဘဒဂေ၊ နောက်အဖို့၌။ ဂါမဝါသီ၊ သည်း။ အာဂန္တော၊ လာ၍။  
 မေ၊ ငါ၏။ ဖာလေ၊ ထွန်သွားတို့ကို။ ဒေဟိတိ၊ ပေးပါလော့ဟူ၍။  
 အာဟ၊ ဆိုပြီ။ ကုဋ္ဌဝါဏိဇော၊ သည်း။ တေ၊ သင်၏။ ဖာလာ၊ ထွန်  
 သွားတို့ကို။ မူသိကာဟိ၊ ကြက်တို့သည်။ ခါဒိတာ၊ ခဲစားအပ်ကုန်ပြီ။  
 ဣတိ၊ ဤသို့ဆို၍။ မူသိကဇစ္စံ၊ ကြက်တို့၏မစင်ကို။ ဒေသေသိ၊ ပြုပြီ။  
 ဣတရော၊ ရွာနေကုန်သည်သည်။ ခါဒိတာ၊ ကြက်တို့ခဲစားအပ်ကုန်  
 သည်သာလျှင်။ ဟောန္တု၊ ဖြစ်စေကုန်။ မူသိကာဟိ၊ တို့သည်။ ခါဒိတေ၊  
 သော်။ ကိ၊ အဘယ်ကို။ ကတံ၊ ပြုခြင်းငှာ။ သက္ကာ၊ တတ်နိုင်ပါ  
 အံ့နည်း။ ဣတိ၊ ဤသို့ဆို၍။ နှာနတ္ထာယ၊ ရေချိုးခြင်းငှာ။ တဿ၊  
 ထိုစဉ်းလဲသောကုန်သည်၏။ ပုတ္တံ၊ သားကို။ အာဒါယ၊ ခေါ်ယူ၍။  
 ဂစ္ဆန္တော၊ သွားသည်ရှိသော်။ ကေဿ၊ တယောက်သော။ သဟာယ-  
 ကဿ၊ သူငယ်ချင်း၏။ ဂေဟေ၊ အိမ်၌။ ဣဿ၊ ဤသူငယ်အား။  
 ကတ္တဝိ၊ တစုံတခုသောအရပ်သို့။ ဂန္တု၊ သွားခွင့်ကို။ မာ အဒတ္တတိ၊  
 မပေးပါလင့်ဟူ၍။ ဝတော၊ ဆို၍။ အန္တောဂဗ္ဗေ၊ တိုက်ခန်းတွင်း၌။

နိသိဒါပေတွာ၊ နေဇေ၍။ သယံ၊ မိမိသည်။ နှာယိတွာ၊ ရေချိုး၍။  
 ကုဋ္ဌဝါဏိဇယ၊ ၎င်း။ ဂေဟံ၊ အိမ်သို့။ အဂမာသိ၊ သွားပြီ။ သော၊  
 ထိုစဉ်းလဲသောကုန်သည်သည်။ ဒေ၊ ငါ၏။ ပုတ္တော၊ သားသည်။ ကဟံ၊  
 အဘယ်မှာနည်း။ ဣတိ၊ ဤသို့။ အာဟ၊ ဆိုပြီ။ သမ္မ၊ မိတ်ဆွေ။ တဝ၊  
 သင်၏။ ပုတ္တံ၊ သားကို။ တီရေ၊ ကမ်းနား၌။ ဌပေတွာ၊ ထား၍။  
 မမ၊ ငါ၏။ ဥဒကော၊ ရေ၌။ နိမုဂ္ဂကာလေ၊ ဝှုပ်သောအခါ၌။ ဧကော၊  
 တကောင်သော။ ကုလလော၊ စွန့်သည်။ အာဂန္ဓာ၊ လား၍။ တဝ၊  
 သင်၏။ ပုတ္တံ၊ ကို။ နခပဉ္စရေန၊ ခြေသည်းချိုင့်ဖြင့်။ ဂဟေတွာ၊ ချီ  
 ယူ၍။ အာကာသံ၊ ကောင်းကင်သို့။ ပက္ခန္ဓော၊ ဂျပုသွားလေ၏။ အဟံ၊  
 ငါသည်။ ပါဏိံ၊ လက်ခုပ်ကို။ ပဟရိတွာ၊ တီး၍။ ဝိဝရိတွာ၊  
 ဟစ်အော်၍။ ဝါယာမန္တောပိ၊ အားထုတ်ပါသော်လည်း။ မောဇေတုံ၊  
 လွတ်စေခြင်းငှာ။ နာသက္ခိံ၊ မစွမ်းနိုင်ပါ။ ဣတိ၊ ဤသို့ဆိုပြီ။ တံ၊  
 သင်သည်။ မုသာ၊ ချွတ်ယွင်းဖောက်ပြန် မမှန်သောစကားကို။ ဘဏတိံ၊  
 ဆို၏။ ဒါရဒက၊ သူငယ်တို့ကို။ ဂဟေတွာ၊ ယူ၍။ ဝါ၊ ချီ၍။ ဂန္တံ၊  
 သွားခြင်းငှာ။ သမတ္တာ၊ စွမ်းနိုင်ကုန်သော။ ကုလလာ နာမ၊ စွန့်တို့မည်  
 သည်။ နတ္ထိံ၊ မရှိနိုင်။ ဣတိ၊ ဤသို့ဆိုပြီ။ သမ္မ၊ အဆွေ။ ဟောတု၊  
 ရှိပါစေ။ အယုတ္တော၊ မသင့်သည်။ ဟောန္တောပိ၊ ဖြစ်ပါသော်လည်း။  
 အဟံ၊ သည်။ ကံ၊ အဘယ်သို့။ ကရောမိ၊ ပြုနိုင်ပါအံ့နည်း။ ကုလလေ-  
 နေဝ၊ စွန့်သည်သာလျှင်။ ဘေ၊ သင်၏။ ပုဒတ္တာ၊ သားကို။ နိဘော၊  
 ဆောင်ယူအပ်လေပြီ။ ဣတိ၊ ဤသို့ဆိုပြီ။ သော၊ ထိုစဉ်းလဲသောကုန်  
 သည်သည်။ တံ၊ ထိုရွာနေကုန်သည်ကို။ သန္တဇေတွာ၊ ခြိမ်းခြောက်၍။  
 အရေ ဒုဋ္ဌစောရ၊ ဟယ်၊ သူခိုးပျက်။ အရေ မနုဿမာရက၊ ဟယ်၊ လူ  
 သတ်ကောင်။ ဣဒါနိ၊ ၌။ တံ၊ သင့်ကို။ ဝိနိစ္ဆယံ၊ တရားဆုံးဖြတ်ရာသို့။  
 ဂန္ဓာ၊ သွား၍။ ကဗ္ဗာပေဿမိ၊ ဆွဲငင်စေအံ့ (ဖမ်းဆီးစေအံ့)။ ဣတိ၊ ဤသို့  
 ဆို၍။ နိက္ခမိ၊ ထွက်ပြီ။ သော၊ ထိုရွာနေကုန်သည်သည်။ မမ၊ ငါ့အား။  
 ရုစ္စနကမေဝ၊ နှစ်သက်သောအမှုကိုသာလျှင်။ (တံ၊ သင်သည်)။ ကရော-  
 သိ၊ ပြုဘိ၏။ ဣတိ၊ ဤသို့ဆို၍။ ဧတေနဝ၊ ထိုစဉ်းလဲသောကုန်သည်နှင့်သာ  
 လျှင်။ သဒ္ဓိံ၊ တကွ။ ဝိနိစ္ဆယဋ္ဌာနံ၊ သို့။ အဂမာသိ၊ လိုက်သွားလေပြီ။

ကုဋ္ဌဝါဏိဇဇာ သည်။ ဟောခိသတ္တံ၊ ကို။ သာမိ၊ အရှင်။ အယံ၊  
 ဤသူသည်။ မမ၊ ၎င်း။ ပုတ္တံ၊ ကို။ ဂဟေတု၊ ခေါ်ယူ၍။ နှာယိတုံ၊  
 ငှာ။ ဂတော၊ သွားခဲ့ပါပြီ။ မေ၊ ၎င်း။ ပုတ္တေ၊ သည်။ ကဟံ၊  
 အဘယ်မှာနည်း။ ဣတိ၊ သို့။ ဝုတ္တေ၊ ဆိုအပ်သော်။ ကုလလေ၊ သံသည်။  
 ဟဋ္ဌော၊ ဆောင်အပ် (ချီအပ်) ပြီ။ ဣသံ၊ သို့။ အာဟ၊ ပြီ။ မေ၊ ၎င်း။  
 အဗ္ဗံ၊ တရားကို။ ဝိနိစ္ဆိနထ၊ ဆုံးဖြတ်တော်မူကြပါကုန်လော။ ဣတိ၊  
 ဤသို့ဆိုပြီ။ ဟောခိသတ္တော၊ သည်။ ဘဏေ၊ အချင်း။ သစ္စံ၊ မှန်  
 သလော။ ဣတိ၊ သို့။ ဣတရံ၊ ရှာနေကုန်သည်ကို။ ပုစ္ဆိ၊ မေးပြီ။  
 သော၊ သည်။ သာမိ၊ အရှင်။ အာမ၊ မှန်ပါ၏။ အဟံ၊ သည်။ တံ၊  
 ထိုသူငယ်ကို။ အဒေါယ၊ ၍။ ဂတော၊ ပြီ။ သာမိ၊ ရှင်။ သေနေန၊  
 စွန့်သည်။ ပဟဋ္ဌဘာဝေါ၊ ပုတ်ခတ်အပ် (ချီအပ်) သည်၏အဖြစ်သည်။  
 သစ္စမေဝ၊ မှန်သည်သာလျှင်တည်း။ ဣတိ၊ ဤသို့ဖြေပြီ။ လောကေ၊  
 ဌ်။ ကုလလာ နာမ၊ စွန့်တို့မည်သည်။ ဒါရကေ၊ သူငယ်တို့ကို။ ဟရန္တိ  
 ကံ၊ ချီနိုင်ကုန်သလော။ ဣတိ၊ ဤသို့မေးပြန်ပြီ။ သာမိ၊ ရှင်။ အဟမ္ပိ၊  
 အကျွန်ုပ်သည်လည်း။ တုမေ၊ အရှင်တို့ကို။ ပုစ္ဆာမိ၊ မေးပါအံ့။ ကုလ-  
 လာ၊ စွန့်တို့သည်။ ဒါရကေ၊ တို့ကို။ ဂဟေတု၊ ချီ၍။ အာကာသေ၊  
 ကောင်းကင်၌။ ဂန္တိ၊ ပျံသွားခြင်းငှာ။ န သက္ကောန္တိ၊ မစွမ်းနိုင်ကုန်။  
 မုသိကာ ပန၊ ကြက်တို့သည်ကား။ အယဖာလေ၊ သံထွန်သွားတို့ကို။  
 ခါဒန္တိ(ကံ)၊ ခဲစားနိုင်ကြပါသလော။ ဣတိ၊ ဤသို့မေးပြီ။ ဣဒံ၊ ဤ  
 စကားသည်။ ကံ နာမ၊ အဘယ်မည်သောစကားနည်း။ ဣတိ၊ ဤသို့  
 မေးပြီ။ သာမိ၊ အရှင်။ ယော၊ အကျွန်ုပ်သည်။ တေဿ၊ ဤသူ၏။  
 သရေ၊ အိမ်၌။ ပဉ္စဖာလသတနံ၊ ငါးရာသော သံထွန်သွားတို့ကို။ ဌပိ-  
 တာနံ၊ အပ်နှံထားအပ်ကုန်ပြီ။ သွာယံ-သော အယံ၊ ထိုသူသည်။ တေ၊  
 သင်၏။ ဖာလာ၊ သံထွန်သွားတို့ကို။ မုသိကာဟိ၊ ကြက်တို့သည်။  
 ခါဒိတာ၊ ခဲစားအပ်ကုန်ပြီ။ ဣတိ၊ ဤသို့။ ဝတု၊ ဆို၍။ ဣဒံ၊ ဤ  
 သည်ကား။ တေ၊ သင်၏။ ဖာလေ၊ သံထွန်သွားတို့ကို။ ခါဒိတမုသိကာ-  
 နံ၊ ခဲစားကုန်သောကြက်တို့၏။ ဝစ္စံ၊ မငင်တည်း။ ဣတိ၊ ဤသို့။ ဝစ္စံ၊  
 ကို။ ဒသေတိ၊ ပြပါ၏။ သာမိ၊ ရှင်။ မုသိကာ၊ တို့သည်။ ဖာလေ၊



တို့ကို။ စေ ခါဒန္တိ၊ အကယ်၍ ခဲစားနိုင်ကုန်အံ့။ ကုလလာပိ၊ စွန်  
 တို့သည်လည်း။ ဒါရဒက၊ တို့ကို။ ဟရိဿန္တိ၊ ဆောင်နိုင် (ချီနိုင်) ကုန်  
 လတ္တံ။ သစေ န ခါဒန္တိ၊ အကယ်၍ မခဲစားနိုင်ကုန်အံ့။ သေနာပိ၊ စွန်  
 တို့သည်လည်း။ တံ၊ ထိုသူငယ်ကို။ န ဟရိဿန္တိ၊ မဆောင်နိုင်ကုန်လတ္တံ။  
 ဧသေ ပန၊ ဤသူသည်ကား။ တေ၊ ဧ။ ဖာလာ၊ တို့ကို။ မူသိကာ-  
 တံ၊ တို့သည်။ ခါဒိဘာတံ၊ ကုန်၏ဟူ၍။ ဝဒတံ၊ ဆို၏။ ဧသံ၊ ထို  
 ကြွက်တို့၏။ ခါဒိဘာတံ ဝါ၊ ခဲစားအပ်ကုန်သည်၏ အဖြစ်ကိုလည်း  
 ကောင်း။ အခါဒိဘာတံ ဝါ၊ မခဲစားအပ်ကုန်သည်၏ အဖြစ်ကိုလည်း  
 ကောင်း။ တုမ္ပေ၊ တရားဆုံးဖြတ်သော သင်အမတ်မင်းတို့သည်။ ဇာနာထ၊  
 သိကြပီကုန်လော။ မေ၊ ဧ။ အဗ္ဗံ၊ တရားကို။ ဝိနိစ္ဆိနထ၊ ဆုံးဖြတ်  
 ကော်မူကြပီကုန်လော။ ဣတံ၊ ဤသို့ဆိုပြီ။ ဗောဓိသတ္တော၊ သည်။  
 သဌဿ၊ စဉ်းလဲသောသူ၏။ ပဋိသာဌေယျံ၊ အတူစဉ်းလဲခြင်းကို။  
 ကဟာ၊ ပြု၍။ ဇိနိဿာမံ၊ အနိုင်ယူအံ့။ ဣတံ၊ ဤသို့လုံးသွင်း၍။  
 ဣမိနာ၊ ဤရွာနေကုန်သည်သည်။ စိန္တိတံ၊ ကြံစည်အပ်သည်။ ဘဝိဿ-  
 တီတံ၊ ဖြစ်လတ္တံ့ဟူ၍။ ဥတု၊ သိ၍။ တေ၊ သင်သည်။ သုဌု၊  
 ကောင်းစွာ။ စိန္တိတံ၊ ကြံစည်အပ်ပြီ။ ဣတံ၊ ဤသို့။ ဝတု၊ ဆို၍။  
 သဌဿ သာဌေယျမိဒံ သုစိန္တိတံ။ ပ။ ဖာလနဌောတံ၊ ဖာလာနဌော-  
 ဟူသော။ ဂါထာ၊ ဂါထာတို့ကို။ အဝေါစ၊ ဆိုပြီ။

(ဘဏေ၊ အချင်း။ တယာ၊ သင်သည်။) -သဌဿ၊ စဉ်းလဲသောသူ  
 ၏။ ဣဒံ သာဌေယျံ၊ ဤအတူစဉ်းလဲသည်၏ အဖြစ်ကို။ သုစိန္တိတံ၊  
 ကောင်းစွာကြံစည်၏။ ကုဋ္ဌဿ၊ ကောက်ကျစ်သောသူ၏။ ဣဒံ ပဋိကုဋ္ဌံ၊  
 ဤအတူကောက်ကျစ်သည်၏အဖြစ်ကို။ ပစ္စောဋ္ဌိတံ၊ အတူပြု၍ ထောင်  
 အပ်၏ (အတူပြု၍ ထောင်ချောက်ဆင်အပ်၏)။ ဖာလံ၊ ထွန်သွားကို။  
 မူသိကာ၊ တို့သည်။ စေ ခါဒေယျံ၊ အကယ်၍စားနိုင်ကုန်အံ့။ ကုမာရံ၊  
 သူငယ်ကို။ ကုလလာ၊ စွန်တို့သည်။ ကသ္မာ၊ အဘယ်ကြောင့်။ န ဟရေ-  
 ယျံ၊ မချီနိုင်ကုန်ရာအံ့နည်း။ ဟရေယျံ ဝေ၊ ချီနိုင်ကုန်ရာသည်သာ  
 လျှင်တည်း။

(ဣဓ၊ ဤလောက၌။) ကုဋ္ဌဿ၊ ကောက်ကျစ်သောသူ၏။ ကုဋ္ဌကုဋ္ဌာ၊ ကောက်ကျစ်တုံ၊ ကောက်ကျစ်ကုန်သောသူတို့သည်။ သန္တိ၊ ရှိကုန်၏။ နိကတိနော၊ လှည့်စားတတ်သူကို။ နိကတျာ၊ လှည့်စားတတ်သူသည်။ ဘဝတိ စာပိ၊ ဖြစ်သည် (ရှိသည်) သာလျှင်တည်း။ (တနည်း- နိကတျာ၊ လှည့်စားခြင်းဖြင့်။ အပရော၊ တပါးသော။ နိကတိကာရကော၊ လှည့်စားခြင်းကိုပြုတတ်သူသည်။ ဘဝတိ စာပိ၊ သာလျှင်တည်း။) ပုတ္တနဋ္ဌ၊ အိုသားပျောက်သောသူ။ (တံ၊ သင်သည်။) ဖာလနဋ္ဌ သ၊ ထွန်သွားပျောက်သောသူအား။ ဖာလံ၊ ထွန်သွားကို၊ ဒေဟိ၊ ပေးလိုက်ပါတော့။ ဖာလနဋ္ဌော၊ သူသည်။ တေ၊ သင်၏။ ပုတ္တံ၊ သားကို။ မာ အဟာသိ၊ မဆောင်စေလင့်။

တတ္ထံ၊ ထို ဂါထာတို့၌။ သဋ္ဌဿာတိ၊ သဋ္ဌဿ ဟူသည်ကား။ သဋ္ဌဘာဝေန၊ စဉ်းလဲသူ၏ အဖြစ်ဖြင့်။ ကေဓုဒ္ဓိကေန၊ စဉ်းလဲခြင်းဖြင့်။ ဧကံ၊ တခုသော။ ဥပါယံ၊ နည်းဥပါယ်ကို။ ကတော၊ ပြု၍။ ပရသန္တကံ၊ သူတပါး ဥစ္စာကို။ ခါဒိတုံ၊ ခဲစားခြားငှာ။ ငဇ္ဇတိတိ၊ သင့်၏ ဟူ၍။ သဋ္ဌဿ၊ သူအား။ သာဋ္ဌေယျမိဒံ သုစိန္တိတန္တိ၊ ကား။ ဣဒံ ပဋိသာဋ္ဌေယျံ၊ ဤ တဖန် စဉ်းလဲသည်၏ အဖြစ်ကို။ စိန္တေန္တေန၊ ကြံစီသော။ ဗာယာ၊ သင်သည်။ သုဋ္ဌ၊ ကောင်းစွာ။ စိန္တိတံ၊ ကြံစီအပ်၏။ ပစ္စောဋ္ဌိတံ ပဋိကုဋ္ဌဿ ကုဋ္ဌန္တိ၊ ကား။ ကုဋ္ဌဿ၊ ကောက်ကျစ်သော။ ပုဂ္ဂလဿ၊ အား။ တယာ၊ သည်။ ပဋိကုဋ္ဌံ၊ တဖန် ကောက်ကျစ်ခြင်းကို။ သုဋ္ဌ၊ စွာ။ ပစ္စောဋ္ဌိတံ၊ အတူပြု၍ ထောင်အပ်၏။ ပဋိဘာဝံ၊ အတူကို။ ကတော၊ ပြု၍။ သြဒ္ဓိတသဒိသမေဝ၊ ထောင်အပ်သည်နှင့် တူသည်ကိုသာလျှင်။ ကတံ၊ ပြုအပ်၏။ ဣဘိ၊ ဤကား။ အတ္ထော၊ အနက်တည်း။ ဖာလံ စေ ခါဒေယျံ မုသိကာတိ၊ ကား။ မုသိကာ၊ တို့သည်။ ဖာလံ၊ ကို။ ယဒိ ခါဒေယျံ၊ အကယ်၍ ခဲစားနိုင်ကုန်ငြားအံ့။ ကသ္မာ ကုမာရံ ကုလလာ န ဟရေယျန္တိ၊ ကား။ မုသိကာသု၊ တို့သည်။ ဖာလေ၊ တို့ကို။ ခါဒန္တိသု၊ ခဲစားနိုင်ကုန်လတ်သော်။ ကုလလာ၊ တို့သည်။ ကိံ ကာရဏံ၊ အဘယ် အကြောင်းကြောင့်။ ကုမာရံ၊ ကို။ နော ဟရေယျံ၊ မချီနိုင်ကုန်ရာအံ့နည်း။

ကုဋ္ဌဿ ဟိ သန္တိ ကုဋ္ဌကုဋ္ဌာတိ၊ ကား။ တံ၊ သင်သည်။ မူသိကာဟိ၊  
 တို့သည်။ ဝါ၊ တို့ကို။ ဖာလေ၊ တို့ကို။ ခါဒါပိဘပုရိသော၊ ခဲစားစေ  
 အပ်သော ယောကျ်ား ဖြစ်သော။ အဟမေဝ၊ ငါ သည်သာလျှင်။  
 ကုဋ္ဌောတိ၊ ကောက်ကျစ်သူ ဟူ၍။ မညသိ၊ မှတ်ထင်ဘိ၏။ ဣမသ္မိ  
 လောကေ၊ ဤ။ တာဒိသဿ၊ ထိုသို့ သဘောရှိသော။ ကုဋ္ဌဿ၊ ၏။  
 ဗဟု၊ များစွာကုန်သော။ ကုဋ္ဌာ၊ တို့ပြန် ကောက်ကျစ်သူတို့သည်။ သန္တိ၊  
 ရှိကုန်၏။ ကုဋ္ဌဿ ကုဋ္ဌာတိ တေ၊ ကုဋ္ဌဿ ကုဋ္ဌ-ဟူသော ဤအမည်သည်။  
 ကုဋ္ဌပဋိကုဋ္ဌာနံ၊ ကောက်တို့ ကောက်ကုန်သော သူတို့၏။ (ကောက်ကျစ်  
 တို့ ကောက်ကျစ်ကုန်သော သူတို့၏)။ နာမံ၊ အမည်တည်း။ ကုဋ္ဌဿ၊  
 ၏။ ပဋိကုဋ္ဌာ နာမံ၊ တဖန် ကောက်ကျစ်သူတို့ မည်သည်။ သန္တိ၊  
 ရှိကုန်၏။ ဣတိ၊ ဤ အနက်သည်။ ဝုတ္တံ၊ ဆိုအပ်သည်။ ဟောတိ၊ ၏။  
 ဘဝတိစာပိ နိကတိနော နိကတျာတိ၊ ဟူသည်ကား။ နိကတိနော နေ-  
 ကတိကဿ ဝဉ္ဇနကပုဂ္ဂလဿ၊ ကို။ နိကတျာအပရော နိကတိကာရကော။  
 တပါးသော လှည့်ပတ်မှုကို ပြုသည်။ ဝဉ္ဇနကပုရိသော၊ သည်။ ဘဝတိ-  
 ယေဝ၊ သာလျှင်တည်း။ ဒေဟိ ပုတ္တနုဋ္ဌဖာလနုဋ္ဌဿ ဖာလန္တိ၊ ကား။  
 အမ္ဘော နုဋ္ဌပုတ္တံ၊ အို ပျောက်သောသား ရှိသော။ ပုရိသ၊ ယောကျ်ား။  
 နုဋ္ဌဖာလဿ၊ ပျောက်သော ထွန်သွားရှိသော။ ဘေဿ၊ ထိုသူအား။  
 ဖာလံ၊ ကို။ ဒေဟိ၊ ပေးလိုက်ပါလော့။ မာ တေ ပုတ္တမဟာသိ ဖာလ-  
 နုဋ္ဌောတိ၊ ကား။ အဿ၊ ထိုသူအား။ ဖာလံ၊ ကို။ သစေ န ဒဿသိ၊  
 အကယ်၍ မပေးအံ့။ တေ၊ ၏။ ပုတ္တံ၊ ကို။ ဟရိဿဘိ၊ ဆောင်ယူလတ္တံ။  
 တေ၊ ၏။ တံ၊ ထိုသားကို။ သေ-ဧသော၊ ဤသူသည်။ မာ ဟရတု၊  
 မဆောင်ပါစေလင့်။ အဿ၊ အား။ ဖာလံ၊ ကို။ ဒေဟိ၊ လော့။ ဣတိ၊  
 ဤသို့ ဆိုပြီ။ (သာမိ၊ ရှင်။ မေ၊ ၏။ ပုတ္တံ၊ ကို။ သစေ ဒေတိ၊ အကယ်၍  
 ပေးအံ့။ အဟံ၊ သည်။ ဖာလံ၊ ကို။ ဒေမိ၊ ပြန်ပေးပါမည်။ ဣတိ၊ ဤသို့  
 ကောက်ကျစ်သော ကုန်သည်က ဆိုပြီ။ သာမိ၊ ရှင်။ မေ၊ အကျွန်ုပ်၏။  
 ဖာလေ၊ တို့ကို။ သစေ ဒေတိ၊ အံ့။ အဟံ၊ သည်။ ပုတ္တံ၊ ကို။ ဒေမိ၊ မည်။  
 ဣတိ၊ ဤသို့ ရွာနေ ကုန်သည်က ဆိုပြီ။) ဧဝံ၊ ဤသို့လျှင်။ နုဋ္ဌပုတ္တော၊  
 သည်။ ပုတ္တံ၊ ကို။ နုဋ္ဌဖာလော စ၊ သည်လည်း။ ဖာလံ၊ ကို။ ပဋိလ-

ဘိတွာ၊ ပြန်ရ၍။ ဥဘောပိ။ နှစ်ယောက်တို့သည်လည်း။ ယထာကမ္ပံ၊  
ကံအားလျော်စွာ။ ဂတာ၊ လားကြလေကုန်ပြီ။

သတ္တာ၊ သည်။ ဣမံ ဓမ္မဒေသနံ၊ ဤ တရား ဒေသနာတော်ကို။  
အာဟရိတွာ၊ ဆောင်၍။ ဇာတကံ၊ ဇာတ်ကို။ သမောဓာနေသိ၊ ပေါင်း  
တော်မူပြီ။ တဒါ၊ ဌ။ ကုဋ္ဌဝါဏိဇော၊ သည်။ ဣဒါနိ၊ ဌ။ ကုဋ္ဌဝါဏိ-  
ဇော၊ ပင်တည်း။ ပဏ္ဍိတဝါဏိဇော၊ သည်။ ပဏ္ဍိတဝါဏိဇော ယေ၊  
ပင်တည်း။ ဝိနိစ္ဆယာမစ္စော ပန၊ တရား ဆုံးဖြတ်သော အမတ်သည်ကား။  
အဟမေ၊ ငါတုရား သည်သာလျှင်။ အဟောသိ၊ ဖြစ်ခဲ့ပြီ။ ဣတိ၊  
ဤသို့။ (ဇာတကံ၊ ကို။ သမောဓာနေသိ၊ ပြီ။)

အဋ္ဌမာ၊ ရှစ်ခုမြောက်သော၊ ကုဋ္ဌဝါဏိဇ ဇာတကဏ္ဍနာ၊  
ကုဋ္ဌဝါဏိဇ ဇာတ်အဖွင့်သည်။ နိဋ္ဌိတာ၊ ပြီးပြီ။  
အလတ်တန်း၊ ကောက်နုတ်ချက် နိဿယ ပြီးပြီ။

# သီလမေဝ သုတာ သေယျော

ကြားမြင်သိရ ပျားသုတထက်

သီလကိုယ်ကျင့် ချို့မဖင့်ပဲ

အသင့်ကိုလုံ ကိုယ်လုံးထုံ၍

ပြည့်စုံမှသာ မြင့်မြတ်လှာသည်

သူငါသတိ ရှိရန်သော်။

\* \* \*